

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

the
CBCM
Herald



၂၄ ရက် ဇန်နဝါရီလ ၂၀၁၈ ခုနှစ်

အတွဲ (၃) အမှတ် (၁)

၂၀၁၈ ခုနှစ်သည် အသင်းတော်၌ လူငယ်များအား အထူး အာရုံစိုက်မည့် နှစ်ဖြစ်မည်
စာ - ၁၅



မြို့တော်ကြီးနှင့် ကမ္ဘာကြီးဆီသို့

**ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏
၂၀၁၇ ခုနှစ် ခရစ္စမတ်နေ့ သတင်းစကား**
စာ - ၁၆

အငွေ့အကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ် ညှိလာခံ
၂၃ - ၃၀ ဧပြီလ ၂၀၁၈ ခုနှစ် ၊ ပုသိမ်သာသနာ
အကျွန်ုပ်သည် ထာဝရဘုရား၏ အစေခံဖြစ်ပါ၏
သင်၏စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေ။
(လုကာ ၁:၃၈)

**NCV
CVIII**

"I am the servant of the Lord,
may it be done to me according to your word." (Luke 1:38)

**ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
မေတ္တာတပန်းခွေးစဉ်**
မြန်မာပြည် ၊ ၂၇ - ၃၀ နိုဝင်ဘာ ၂၀၁၇
3 DVD

မိသားတိုင်းတွင် ထားရှိပြီး သားစဉ်မြေးဆက် ကြည့်နေရမည့်
သမိုင်းတစ်ခု

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာပြည် မေတ္တာတပန် ခရီးစဉ်
မှတ်တမ်းဒီဗီဒီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်များ
နီးနှောဖလှယ်ပွဲကို ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်မှ ၃၀ ရက်
အထိ ပုသိမ်သာသနာတွင် ကျင်းပပြုလုပ်မည် စာ - ၂၀

အယ်ဒီတာ့ အာဘော်

ချစ်ခြင်းမေတ္တာ နှင့် ငြိမ်းချမ်းရေး

မိုင်ထောင်ချီသော ခရီးတစ်ခုကို ခြေတစ်လှမ်းနဲ့သာ စတင်လျှောက်လှမ်းသလို ၂၀၁၈ ခုနှစ် ဆိုသည့် နှစ်သစ်ကိုလည်း တစ်နေ့ချင်း တစ်ရက်ချင်း ကျွန်ုပ်တို့ လျှောက်လှမ်းနေ ကြပါပြီ။ ဘဝအသက်တာ၏ သဘောသဘာအတိုင်း ကြိုတင်သိမြင်နိုင်ခြင်းမရှိသည့် အချိန် များကို ဖြတ်ကျော်ကြရပါဦးမည်။ သို့သော် ခရစ်ယာန်တစ်ဦး၏ သက်တာ ခရီးစဉ်သည် ခရစ်တော်နှင့်အတူ လျှောက်လှမ်းခြင်းဖြစ်သည်။ ထို့ကြောင့် ငါသည် သင် နှင့်အတူ ရှိသည် ဖြစ်၍ မကြောက်နှင့် (ဟေရှာယ ၄၁:၁၀) ဟူသော နှုတ်တော်ထွက်စကား အားဖြင့် ခွန်အား ယူကာ ၂၀၁၈ ခုနှစ်ဟူသော ခရီးတစ်ဖြတ်ကို လျှောက်လှမ်း ကြရမည်။

၂၀၁၈ ခုနှစ်အား အသင်းတော်မှ အထူးတလည် နာမည်ပေး သတ်မှတ်ထားခြင်း မရှိပါ။ သို့သော်လည်း ၂၀၁၇ ခုနှစ် အဆုံးပိုင်းတွင် ရရှိခဲ့သော ကျေးဇူးတော်ကို မြန်မာပြည် ကက်သလစ်အသင်းတော်အတွင်း၌ ဆက်လက် စားမြုံ့ပြန်နေသင့်ပါသည်။ ထိုကျေးဇူး တော်သည် အလွယ်တကူ မမှပစ်လိုက်ဖို့ အလွန်နမော့စရာ ကောင်းပါသည်။ မမေ့သင့်ပါ။ ထို့ ကြောင့် ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းခြင်းကျေးဇူးတော်ကို ၂၀၁၈ ခုနှစ်အတွင်း ဆက် လက် ရှင်သန်နေထိုင်သင့်ပါသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်က ၂၀၁၇ ခုနှစ် ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး "စစ်ပွဲတွေရပ်" ဟူသော ဆောင်ပုဒ်ဖြင့် စတင် ခဲ့ကြသည်။ နှစ်အတွင်း၌လည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်များကို လည်း တွေ့မြင်ခဲ့ရသည်။ သို့သော် နှစ်ကုန်သွားသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်သည် မပြီးဆုံးသေးပါ။

"မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေး ဖြစ်ရမည်" ဟု ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ရည်ညွှန်းခဲ့သော ငြိမ်းချမ်းရေးမှာ "လူသားတိုင်း၏ လူဂုဏ်သိက္ခာနှင့် အခွင့်အရေးကို လေးစားမှု၊ တိုင်းရင်းသား လူမျိုးစုတိုင်းနှင့် ၎င်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာကို လေးစားမှု၊ တရားဥပဒေအား လေးစားလိုက်နာမှု၊ မည်သူ့ကိုမျှ ချန်လှပ်ထားခြင်း မရှိဘဲ အများအကျိုးအတွက် ပံ့ပိုးမှု ပေးနိုင်ရန် လူတစ်ဦးစီတိုင်းနှင့် အဖွဲ့တိုင်းအား မြှင့်တင်ပေးသည့် ဒီမိုကရေစီ စနစ်ကို လေးစားမှု စသည်တို့ အပေါ် အခြေခံသည်။" တနည်းအားဖြင့် နီးစပ်သူအား မေတ္တာထား ချစ်ခင်ခြင်း သည် ငြိမ်းချမ်းခြင်း၏ အုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့ လူသားတစ်ဦးစီ၏ နှလုံးသား၌ စတင်သည်။ ငြိမ်းချမ်းရေးကို ပျက်ပြားစေသူများ အဖြစ် တပါးသူကို လက်ညှိုးထိုး စွပ်ဆိုမှုများ မပြုလုပ်ခင် မိမိကိုယ်ကို စစ်ဆေးရန်လိုသည်။ လူ တိုင်းစိတ်နှလုံးထဲတွင် ချစ်ခြင်းမေတ္တာတရား ရှင်သန်နေပါလျှင် ငြိမ်းချမ်းရေးသည်လည်း ကပ်ပါလာ လိမ့်မည်။

ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးက နေပြည်တော်တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ကျွန်ုပ်တို့ ကက်သလစ်ဘာသာဝင်များအား "ယနေ့ ခေတ် ကာလတွင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအား အကျိုးပြုသည့် ချစ်ခြင်းမေတ္တာ နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်ချက်များဖြင့် ခရစ်ယာန် ယုံကြည်ခြင်း၌ စွဲမြဲခိုင်မာစေကြရန်၊ ပြန်လည် ကျေးအေးသင့်မြတ်ရေးနှင့် ညီရင်းကိုစိတ်ထားရှိရေး သတင်းစကားကို စဉ်ဆက်မပြတ် ဖော်ထုတ်ကြပါရန်" အထူး မှာကြား တောင်းဆိုခဲ့သည်။ ကျိုက္ကစံကွင်းအတွင်း ကျင်းပ ပြုလုပ်ခဲ့သော မစ္စားတရားတော်မြတ်တွင်လည်း ဘာသာသူများအား "ယေရှုခရစ်တော်ရဲ့ နှလုံးသားမှ ယိုစီးဆင်းလာတဲ့ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာ၊ သနားကြင်နာခြင်း" ကို တပါး သူများအား လက်ဆင့်ကမ်း ဝေမျှပေးကမ်းကြရန် မှာကြားခဲ့သည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ်အား အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်ရန်၊ ခရစ်ယာန်တစ်ဦး ပီသစွာ ခရစ်တော်နှင့်အတူ လျှောက်လှမ်းဖြတ်သန်းသွားရန် ကျွန်ုပ်တို့ နှလုံးသားတွင် မေတ္တာတရားကို ရှင်သန်စွာ ပေးကြဖို့ လိုအပ်ပါသည်။ ထို မေတ္တာတရားက ကျွန်ုပ်တို့ တစ်ဦးစီအား ငြိမ်းချမ်းရေးကို ဖော်ဆောင်သူများ ဖြစ်စေပါလိမ့်မည်။

- မိမိတို့ ဘာသာသူအုပ်စု သတင်းများ၊ ပွဲများကျင်းပခြင်း၊ သင်တန်းများ ပို့ချ ခြင်း၊ ကလေးသူငယ်၊ လူငယ်၊ လူကြီးတို့၏ လှုပ်ရှားမှုများ ဘာသာရေးနှင့် ဆက်နွယ်နေသော သတင်းများကို ဤစာစောင်သို့ ပေးပို့ခြင်းဖြင့် အခြားသူများနှင့် မျှဝေကာ ခွန်အား ဖြစ်စေပါ။ သတင်းများ၊ ဓါတ်ပုံများ ရှိပါက အောက်တွင် ဖော်ပြထားသော လိပ်စာနှင့် ဆက်သွယ် ပေးပို့နိုင် ပါသည်။
- စာစောင်များကို လစဉ်မပျက်မကွက် ဖတ်ရှုလိုပါလျှင် တစ်နှစ်စာ (၆၀၀၀) ကျပ်နှုန်း တစ်လလျှင် ၅၀၀ ကျပ်နှုန်းဖြင့် တနှစ်စာမှာယူ ထားနိုင်ပါသည်။
- မိမိတို့၏ လုပ်ငန်းများ နှင့် အခြားကြော်ငြာများ ထည့်သွင်းလိုပါလျှင်လည်း ဖော်ပြပါ လိပ်စာများအတိုင်း ဆက်သွယ်ကာ ထည့်သွင်းနိုင်ပါသည်။



၂၀၁၈ ခုနှစ် မေဖော်ထီရီလ ၁၄ ရက်နေ့သည်
 ငါကြီးဝင်သည့်
 ငြိမ်းချမ်းရေး ဖြစ်ပါသည်။
 ဆုတောင်းခြင်း ၊ တရားရောက်ခြင်း ၊
 ပေးကမ်းခွန်ကြဲခြင်း ကျင့်စဉ်တို့ဖြင့်
 ကျေးဇူးတော်ကာလ ဖြစ်သော
 ငါတို့၏ ဓာချိန်ဓာခါတို့
 ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့်
 ဓာပြစ်ဓာမှားများအတွက် ခေတ်ဆန်ပြေကြပါစို့။

ထုတ်ဝေခွင့်အမှတ် ၀၁၇၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတလွင် ကျာစု	ပုံနှိပ်တိုက် စိန်ဇေးဦးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်ကုန်၊ ရန်ကုန်။ နော်မြတ်နင်းထွေး (၀၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝိလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဒီရိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီရိုမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

LOVE & PEACE

ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးဖြင့် ပြည့်ဝသောခရစ္စမတ်အတွက် ဆုတောင်းစကား

ချစ်လှစွာသော ပြည်သူပြည်သားအပေါင်းတို့

မွန်မြတ် သာယာလှသော ခရစ္စမတ်ကာလ ဖြစ်ပါစေကြောင်း ဦးစွာပထမနှုတ်ခွန်းဆက်လိုပါတယ်။

ဝေနေယျ သတ္တဝါအပေါင်း ငြိမ်းချမ်း သာယာခြင်းနဲ့ ပြည့်ဝကြပါစေ။

၂၀၁၇ ခုနှစ်ဟာ ခရစ်ယာန်များ အတွက် သာမက မြန်မာ ပြည်သူပြည်သားများ အတွက်ပါ ထူးခြားမှု တွေ့နဲ့ ပြည့်တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။

ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေး တမန်တော် ဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟာ မြန်မာ ပြည်ကို ချစ်ကြည်ရေးခရီး ကြွရောက်လာခြင်း အားဖြင့် ကမ္ဘာ့အလယ်မှာ နိုင်ငံဂုဏ်တင့်စေခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ပုပ်ရဟန်းမင်းကြီးဟာ အစွန်အဖျား အရပ်ဒေသက သာသနာရှိရာကို အရောက်ကြွမြန်းခဲ့ပြီး အတူတကွ ဝတ်ပြုဆုတောင်းခြင်း အားဖြင့် အားလုံးကို ဝမ်းမြောက်ပျော်ရွှင် စေခဲ့ပါတယ်။ စိန်ခေါ်မှုများစွာရှိနေခဲ့ပေမဲ့ ပုပ်ရဟန်းမင်းကြီးဟာ တိုင်းပြည်က တာဝန်ရှိသူအားလုံးကို တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးခရီးကို ဆက်လက် လျှောက်လှမ်းကြဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်နဲ့ သာသနာတော်အတွက် အရေးတကြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို မိန့်ကြား သွားခဲ့ပါတယ်။ အဲဒါတွေကတော့ နာကျင်ထိခိုက်တာတွေကို ပြန်လည်ကုစားဖို့၊ အချင်းချင်းပြန်လည်ခွင့်လွှတ်ကျေအေးကြဖို့နဲ့ အမုန်းတရားကို ချစ်ခြင်းမေတ္တာနဲ့ တုံ့ပြန်ကြဖို့ပဲဖြစ်ပါတယ်။

ယေရှုခရစ်တော် လူ့အဖြစ်ကိုယူပြီး ကြွမြန်းလာတော်မူခြင်းရဲ့ နက်နဲလှတဲ့ဖြစ်စဉ်ကို ထောက်ရှုမယ်ဆိုရင် ခရစ်ယာန်တို့ အဓိက ကျင့်ကြံရမယ့် အချက်ဟာ ဘုရားသခင်နဲ့ ပြန်လည်ပေါင်းစပ်ပြီး လူသား အချင်းချင်းနဲ့လည်း သင့်မြတ်ကျေအေးကြဖို့ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ပထမဆုံး ခရစ္စမတ်ညမှာ ကောင်းကင် သိကြားတမန်တော်တွေက "ကမ္ဘာမြေပေါ်ရှိ လူအပေါင်းတို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း" ဆိုပြီး သီဆိုကျူးစေခဲ့ကြပါတယ်။ ကျွန်ုပ်တို့ တိုင်းပြည်အနေနဲ့ သိရှိပြီးတဲ့ ဒဏ်ရာတွေကိုရော၊ မသိရှိသေးတဲ့ ဒဏ်ရာတွေကိုရော ကုစားဖို့ လိုအပ်နေပါတယ်။ နေရာ အတော်များများမှာ စစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ထောင်



ပေါင်း များစွာသော ကချင်လူမျိုးတွေဟာ သူတို့ရဲ့ ပြည်နယ်မှာပဲ ဒုက္ခသည်ဘဝနဲ့ ခရစ္စမတ်ပွဲတော်ကျင်းပလာတာ (၇) ကြိမ်မြောက် တိုင်ခဲ့ပါပြီ။ အမုန်းတရားစစ်ပွဲ ဆင်နွှဲနေသူတွေကြောင့် ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေဟာ စစ်ဒဏ်သင့်ပြီး အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးရတဲ့အတွက် ဆင်းရဲချို့တဲ့ခြင်းဒဏ်ကိုခံစားနေကြရပါတယ်။ အကျိုးဆက်အနေနဲ့ သယံဇာတတွေနဲ့ ပြည့်ဝချမ်းသာတဲ့ နိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်နေတာပါပဲ။ မကြာမီက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် တွေကြောင့် ကျွန်ုပ်တို့ရဲ့ တိုင်းပြည်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်ထိုးနှက်မှုတွေကို ခံနေရပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချမှတ်လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

ဒီအခြေအနေကို ကျွန်ုပ်တို့ကျော်လွှားနိုင်ပါတယ်။ ဘုရားသခင်ဟာ သူ့ရဲ့ သားတော်အားဖြင့် လူသားများနဲ့ကျေအေးနိုင်တယ်ဆိုရင် ကျွန်ုပ်တို့လူသားအချင်းချင်းလည်း ပြန်လည်ကျေအေး သင့်မြတ်နိုင်ရ ပါမယ်။ ငြိမ်းချမ်းရေးတရားဟာ ဒီတိုင်းပြည်မှာ အားလုံးလက်ခံကျင့်ကြံတဲ့တရားဖြစ်ရပါမယ်။

ပြင်ပ စွမ်းအားရင်းမြစ်တွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာတွေရပ်ဖို့ လိုအပ်ပါတယ်။ ဧရာဝတီမြစ်ဟာ မြန်မာပြည်သူတွေအတွက် အဖိုးထိုက်မြစ်တစ်စင်းဖြစ်ပါတယ်။ သူ့ကို ရောင်းကုန်တစ်ခုလို သဘောထားပြီး သူ့ရဲ့ ရေချို့တွေကို ဆည်အဖြစ် ရောင်းလိုက်ခြင်းဟာ သူ့ကို ထိခိုက်နာကျင်အောင် လုပ်တာသာမက သူ့ကို မှီခိုနေတဲ့ ပြည်သူထောင်ပေါင်းများစွာရဲ့ ဘဝကိုပါ ထိခိုက်စေပါတယ်။ သဘာဝ သယံဇာတဆိုတာ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ အဲဒါဟာ ကျွန်ုပ်တို့ပြည်သူ ပြည်သားတွေရဲ့ မွန်မြတ်တဲ့ အမွေအနှစ်ပဲဖြစ်ပါတယ်။ အဲဒီ သယံဇာတတွေအပေါ် ကိုယ်ကျိုးအတွက်ပဲ အမြတ်ထုတ်နေခြင်းကြောင့် ထိခိုက်နာကျင်မှုတွေ၊ စစ်ပွဲတွေ၊ အပြန်အလှန်မုန်းတီးမှုတွေ၊ အိုးအိမ်စွန့်ပြေးမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ နာကျင်ထိခိုက်မှုတွေကို ပြန်လည်ကုစားရင်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက် မယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ချစ်ခြင်းမေတ္တာကို အရင်းခံရမှာပါ။ ဒါဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မြန်မာပြည်ခရီးစဉ်ရဲ့ သတင်းစကားပဲဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ကြင်နာခြင်းနဲ့ ပြည့်တဲ့ ချစ်ခြင်းမေတ္တာကို အားလုံးကျင့်ကြံဖို့ လိုအပ်ပါတယ်။ ဘာသာတရားအားလုံးဟာ ငြိမ်းချမ်းရေး ပန်းတိုင်ဆီကိုရောက်ဖို့ အတူတကွပေါင်းဖို့ လိုအပ်ပါတယ်။ ဘာသာရေးကို အကြောင်းပြုပြီး အမုန်းစကား ဖြန့်ဝေသူတွေဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးသူတွေဖြစ်ပါတယ်။

မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်ကို ကျွန်ုပ်တို့မြင်ယောင်ကြည့်ကြပါစို့။ ခရစ္စမတ်ဆိုတာ မျှော်လင့်ရတဲ့ကာလပါပဲ။ ကျွန်ုပ်တို့အားလုံးဟာ ဘာသာရေးအသိကို အရင်းခံပြီး မြန်မာပြည်ကို အခွင့်အလမ်း၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနဲ့ ပြန်လည် သင့်မြတ်ခြင်းတွေနဲ့ ပြည့်ဝတဲ့ နိုင်ငံအဖြစ် တည်ဆောက်နိုင်ကြဖို့ တစ်ဦးစီအပေါ် ကောင်းချီး ဆုကျေးဇူး သက်ရောက်ပါစေကြောင်း ကျွန်ုပ် ဆုတောင်းလိုက်ပါတယ်။

မွန်မြတ်သာယာသော ခရစ္စမတ်နှင့် အောင်မြင် ဖြစ်ထွန်းသောနှစ်သစ်ဖြစ်ပါစေ။

ကာဒီနယ်ချားလ်စ်မောင်ဘို (DD, SDB)
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်

ကောင်းမြတ်သော အဖ ဘုရားသခင်၏ ကောင်းကြီးကျေးဇူးများနှင့် ပြည့်ဝသော နှစ်သစ်ကို ဘုရားရှင်နှင့်အတူ ရှင်သန် ဖြတ်သန်းနိုင်ကြပါစေ

ပထမ အကြိမ် ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် နှင့် နတ်သမီးပွဲတော် တိုင်းဒေသကြီးအစိုးရအဖွဲ့ တက်ရောက်

ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ည ၁၁ နာရီအချိန် က စိန်မေရီကာသီဒြယ်ကျောင်းတွင် ကျင်းပပြုခဲ့ရာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟန်နုရီဇန်နဝါရီလနှင့်အနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ သိက္ခာတော်ရ ဆရာကြီးများ၊ ရန်ကုန် ဂိုဏ်းချုပ်သာသနာ လက်ထောက် ဆရာတော် နှင့် ဘုန်းတော်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာ လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ တို့မှ အမှာစကားနှင့် ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားရာတွင် ပြည်သူလူထုများ ပျော်ရွှင်ချမ်းမြေ့မှုများကို ခံစားနိုင်ရန် ရန်ကုန်မြို့ပြခရစ္စမတ်ပွဲတော်ကို ပထမဦးဆုံး ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများအတွက် အကောင်းဆုံးလက်ဆောင်မွန်သည် ငြိမ်းချမ်းမှု အေးချမ်းမှုနှင့် တစ်ဦးနှင့်တစ်ဦးကြား ချစ်ခြင်းမေတ္တာများထားရှိရန်ဖြစ်ပြီး ယနေ့ပွဲတော်အားဖြင့် ထိုအရာများရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါသည်။

ဆရာတော် ဂျွန်စောယောဟန်မှ အမှာစကားပြောကြားရာတွင် ခရစ္စမတ်ပွဲတော် ကျင်းပခြင်းအားဖြင့် မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်ပြီး ကျက်သရေတိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ ဖြစ်သူမှလည်း “ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကို ကြွရောက်အားပေးကြသော ပရိသတ်များသုံး ရက်တိုင်တိုင်ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်ဖြင့် ကျင်းပခွင့်ရခဲ့ခြင်းဟာ စည်းကမ်းရှိတယ် ဆိုတာကို သက်သေပြသွားတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ နောင်နှစ်များမှာလည်း လာရောက်ပါဝင်ကြဖို့ရန်အတွက်ဖိတ်ခေါ်ခဲ့ပါသည်။” ဟု ပြောကြားခဲ့သည်။

ပထမဦးဆုံးအကြိမ် ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလ ၂၃ ရက် ညကစတင်၍ ဝိုင်းရံချုပ်လမ်း တစ်လျှောက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား

ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်သော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြ ခရစ္စမတ် ပွဲတော်ကို ဒီဇင်ဘာ ၂၃ ရက်ညမှ ၂၅ ရက် နေ့အထိ ၃ ရက်တာ ကျင်းပခဲ့ကာ မီးရောင်စုံများဖြင့် စီခြယ်၍ အဆိုတော်များ၏ ခရစ္စမတ်သီချင်းဖြင့် ဖျော်ဖြေမှုများ၊ စတုတီသာ ကျွေးမွေးညှော်ခံခြင်းများ ပါဝင်ခဲ့သည်။ ရန်ကုန်မြို့တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် မြို့ခံများစုပေါင်း၍ ခရစ္စမတ်ပွဲတော်ကို အတူတကွ ဆင်နွှဲခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ပင်ကို (MDY-OSC)



မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ ရွှေနုလုံးတော်ကာသီဒြယ်တွင် ဘာသာပေါင်းစုံ ခရစ္စမတ်ပွဲတော် ကျင်းပ



အခမ်းအနားတွင် ဘာသာ အသီးသီးမှ ခရစ္စမတ် နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး အတူတကွ စိတ်ငြိမ်စွာ ဆုတောင်းခြင်း၊ ငြိမ်းချမ်းရေး ဖယောင်တိုင်များ ထွန်းညှိပူဇော်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဗုဒ္ဓဘာသာမှ ဆရာတော် Ashin Pyinnyawbartha က ခရစ္စမတ် ကာလတွင် ငြိမ်းချမ်းသာယာစွာရှိကြပါစေကြောင်း ဆုတောင်းမေတ္တပို့သခဲ့ပြီး “အကြင်နာတရား၊ မေတ္တာတရား ခွင့်လွှတ်သီးခံခြင်း တရားတွေကို အမြဲတမ်းလက်ကိုင်ထားတဲ့သူက ငြိမ်းချမ်းတဲ့ အသက်နဲ့ မျှော်လင့်ခြင်းတော်ကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းအခမ်းအနားတွင် နှုတ်ခွန်းဆက်စကား မိန့်ကြားခဲ့သည်။

ဘာသာပေါင်းစုံ စုပေါင်း ကျင်းပသော ခရစ္စမတ်အကြံပွဲတော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းက မန္တလေးဂိုဏ်းချုပ်သာသနာ ရွှေနုလုံးတော် ကက်သီဒြယ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘာသာပေါင်းစုံ စုပေါင်း ကျင်းပသော ခရစ္စမတ်အကြံပွဲတော်ကို ကိုးကွယ်မှု

ဘာသာ တရားများ နီးနှော ဖလှယ်ခြင်း ကော်မတီက ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် ဘဟာအီတို့မှ ဘာသာရေး ခေါင်းဆောင်များ နှင့် ဘာသာဝင်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ ခရစ္စမတ် ပွဲတော်ကို

ဘာသာ ပေါင်းစုံမှ လာရောက် ကျင်းပခြင်းအတွက် ကျေးဇူးတင်ပီတိဖြစ်ရပြီး ပြည်ထောင်စု မြန်မာနိုင်ငံကြီးအတွက် ကျွန်ုပ်တို့အတူတကွရှိပြီး လုပ်ကိုင် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ရွှေနုလုံးတော် ကက်သီဒြယ် ဘုရားကျောင်း ကျောင်းထိုင် ဘုန်းတော်ကြီး မာကုတင်ဝင်းက ကြိုဆို နှုတ်ခွန်းဆက်ရာတွင် ပြောကြားခဲ့သည်။

နံနက်ပိုင်း ၈ နာရီခွဲ အချိန်တွင် စတင်ကျင်းပခဲ့သည့် ခရစ္စမတ်အကြံ အခမ်းအနားကို နေ့လည်ပိုင်းတွင် အတူတကွ နေ့ဆွမ်းသုံးဆောင်ခဲ့ကြကာ ဘာသာပေါင်းစုံ အတူစုပေါင်းကျင်းပသော ခရစ္စမတ်အကြံပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ပင်ကို (MDY-OSC)

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

ကလေးမြို့တွင် ခရစ္စမတ်အထိမ်းအမှတ် ဗုဒ္ဓဘာသာ ရဟန်းအပါး ၁၀၀ ကို ဆွမ်း ဆက်ကပ် လှူဒါန်း



ကလေး ရိုက်အုပ်သာသနာမှ ခရစ္စ မတ်ပွဲတော် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အပါး(၁၀၀) အားဖိတ်ကြား၍ ခရစ်တော် မွေးနေ့မင်္ဂလာ မြတ် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် က ကလေးမြို့တွင် ကလေး ကက်သလစ် သာသနာ ရိုက်အုပ်ဆရာတော် ဖဲလစ် လျန်ခန်းထန်က ဗုဒ္ဓဘာသာ ရဟန်းတော်

အပါး(၁၀၀)အား ခရစ္စမတ် အထိမ်းအမှတ် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ခရစ္စမတ်နေ့သည် ဘုန်းတော် အနန္တနှင့်ပြည့်စုံသော ဘုရားသခင်နှင့် ဖန်ဆင်းခံလူသားများကြား ပြန်လည် သင့်မြတ်မှုကို ဖော်ဆောင်ပေးမည့် ကယ်တင်ရှင် ခရစ်တော်မွေးဖွားခဲ့သော နေ့ထူး နေ့မြတ် ဖြစ်ကြောင်း၊ အမုန်းတရား အမှောင်ထုကို မေတ္တာတရား အလင်းတန်းက အနိုင်ယူ အစားထိုးသော နေ့ထူးနေ့မြတ် အခါသမယ

တွင် သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓအရှင် တော်မြတ်ဘုရား၏ သားတော်များက ခရစ္စမတ်ဆွမ်းကပ်ပွဲသို့ ချီမြှင့်ကြွလာ ပေးခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း ဆွမ်းကပ် လှူဒါန်းရာတွင် ဆရာတော် ဖဲလစ် လျန်ခန်းထန်က မိန့်ကြားခဲ့သည်။

ဆွမ်းအဟာရဒါနဖြင့် ရဟန်းတို့၏ အသက်ကို လှူဒါန်းခြင်းအတွက် ခရစ်ယာန် တို့ကို ကျေးဇူးတင်ပါကြောင်း၊ မေတ္တာတရား ကို အခြေခံခြင်းဖြင့် ပေါင်းစည်း ညီညွတ်

သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ကြ ရမည်ဖြစ်ကြောင်း ကလေးမြို့ခံ ဗုဒ္ဓဘာသာ ဆရာတော် တစ်ပါးက ကျေးဇူးတင်စကား ပြန်လည် မိန့်ကြားပေးခဲ့သည်။

ဆွမ်း ဆက်ကပ် လှူဒါန်း ပွဲတွင် ကလေးမြို့ခံ အစိုးဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုအဖွဲ့ဝင်များ တက်ရောက် ပါဝင်ခဲ့သည်။

RVA Tedim Chin Service

ရန်ကုန် ကက်သလစ်ကချင်လူငယ်အဖွဲ့ (Catholic Kachin Youth Yangon) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ ခရစ္စမတ် ဓမ္မတေးသွားရောက် သီဆိုနှုတ်ဆက်



Photo Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ငယ်အဖွဲ့ Catholic Kachin Youth Yangon (CKYY)သည် ခရစ္စမတ်ဓမ္မတေး သီချင်းများဖြင့် ငြိမ်းချမ်းရေးဆုတောင်းစကားများ ဂုဏ်ပြုပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

ဓမ္မတေးသီဆိုပြီးနောက် ရန်ကုန် ကက်သလစ်ကချင်လူငယ်အဖွဲ့မှ ဒေါ်ဆွမ်လွတ်ဆိုင်ခေါ်နီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ လာရောက်ဖျော်ဖြေခွင့် ရသည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ ငြိမ်းချမ်းရေးရရှိစေရန်အတွက် အခက်အခဲများအားဖြတ်ကျော်ပြီး ဆောင်ရွက်နိုင်ပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်းခဲ့သည် ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ရန်ကုန် ကက်သလစ်ကချင် လူငယ်အဖွဲ့ (Catholic Kachin Youth Yangon)သည် ဒီဇင်ဘာလ ၂၃ ရက် ညနေ

ပိုင်းအချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နေအိမ်သို့ခရစ္စမတ်ဓမ္မတေးသီချင်းဖြင့်သွား

ရောက် သီဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ရန်ကုန် ကက်သလစ်ကချင် လူ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ရန်ကုန်ကက်သလစ်ကချင် လူငယ်အဖွဲ့အား မည်သည့်ဘာသာကို ကိုး

ကွယ်သည်ဖြစ်စေ ငြိမ်းချမ်းရန်၊ သာယာဝပြောရန်၊ တိုးတက်အောင် လုပ်ဆောင်ရန် ဆိုသည့် အသိတရားများရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘာသာရေးပေါ်တွင် အလေးထား ဆောင်ရွက်သည့်အတွက်ဂုဏ်ပြုပါကြောင်း၊ တိုင်းပြည်သည် အကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုများ နှောင့်နှေးနေသည်များကြောင့် တပ်မတော် ခေါင်းဆောင်တစ်ဦးအနေဖြင့် ငြိမ်းချမ်းရေးအမြန်ဆုံး ရရှိအောင် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ တိုးတက်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ လူငယ်များသည်အနာဂတ်၏ နိုင်ငံခေါင်းဆောင်များဖြစ်သည့်အတွက် အလေးထားပါကြောင်း၊ နိုင်ငံအတွင်း နေထိုင်သူများအားလုံး တစ်ပြေးညီသဘောထားပါကြောင်း၊ တိုင်းရင်းသားအားလုံး တူညီသောအခွင့်အရေး တူညီသောအောင်မြင်မှု ရစေလိုပါကြောင်း၊ We are Myanmar ဆိုသည့် မြန်မာစိတ်ထားဖြင့် တိုင်း

ပြည်အတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ကြရန်အတွက် အသိပညာအတတ်ပညာများရှိနေရန်လိုအပ်ပြီး အမြဲတိုးတက်အောင် လေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရရှိထားသည့် အတတ်ပညာအသိပညာများသည် မိမိတိုင်းပြည်၊ မိမိလူမျိုးအတွက် အကျိုးပြုခြင်းမျိုးသာ ဖြစ်စေလိုကြောင်း၊ ယခုခရစ်စမတ်ကာလတွင်အင်အားများမွေးပြီး နှစ်သစ်မှာ ခွန်အားပြည့်ဝစွာဖြင့် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းများ ရရှိပါစေရန် ဆုမွန်ကောင်းတောင်းကြောင်းဖြင့် ပြန်လည်ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က မွေတေးအဖွဲ့အား ဂီတတူရိယာပစ္စည်းနှင့် အလှူငွေများ၊ စားသောက်ဖွယ်ရာများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးထုတ်ပြန်ချက်မှသိရပါသည်။

(CBCM OSC)



Photo Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တောင်ကြီးဂိုဏ်းချုပ်ကက်သလစ်သာသနာ့ ခရစ္စမတ်အကြိုမိတ်ဆုံစားပွဲကျင်းပခြင်း

တောင်ကြီးဂိုဏ်းချုပ်သာသနာ

၂၂ ရက် ဒီဇင်ဘာ ၂၀၁၇

တောင်ကြီး ကက်သလစ်ဂိုဏ်းချုပ် သာသနာ့ကဏ္ဍအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ္စမတ်အကြိုမိတ်ဆုံစားပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ တွင် လေးထပ်တိုက် ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မိတ်ဆုံ စားပွဲအခမ်းအနားသို့ ဂိုဏ်းချုပ် ဆရာတော်ကြီး Basilio Athai နှင့်တကွ ဘုန်းတော်ကြီးများ၊ ဂိုဏ်းအသီးသီးမှ သီလရှင်များ၊ အသင်းအဖွဲ့ အသီးသီး မှ သာသာဝင်များ၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စား လှယ်များ၊ FUBC မှ သိက္ခာတော်ရ ဆရာတော်ကြီး ဦးမောင်မောင်ဒင် ဦးဆောင်သော ခရစ်ယာန် ညီအစ် ကို အသင်းတော်မှ သင်းအုပ် ဆရာတော်များ၊ ဖိတ်ကြား ထားသော ဧည့်သည် တော်များ တက်ရောက် ကြပါသည်။



အစီအစဉ်အရ အခမ်းအနားမှူးမှ အခမ်းအနားအစီအစဉ်ကို ဖတ်ကြားပါသည်။ တောင်ကြီး စိန်မိုက်ကယ် ရဟန်းဖြစ်သင်ကျောင်းမှ ဘရာသာရ များက အဖွင့်ကြိုဆိုသီချင်း Joy to the world ခရစ္စမတ် တေးသီချင်းကို

သီဆိုပြီး အခမ်းအနားကို စတင်ပါသည်။

ဂိုဏ်းချုပ် ဆရာတော်ကြီး Basilio Athai မှ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ ကဏ္ဍက အဖွဲ့ ဒါရိုက်တာ Fr. Paul Oo Nan က ခရစ္စမတ် သဝဏ်လွှာကို ဖတ်ကြားပါသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီးနှင့် သာသနာရေးတာဝန်ခံ ဒေါက်တာအောင်သန်းမောင် မှ နှုတ်ဆက်စကား ပြော ကြားခဲ့ပါသည်။ စိန်ရိုးဇက် ကျောင်းထိုင်ဘုန်းတော် ကြီး Fr. Fidele Tin Phe မှ စားသောက်ဖွယ်ရာများ အတွက် ကောင်းချီးတောင်းခံပေးပြီး၊ အစားအသောက် သုံးဆောင်နေစဉ် ကဏ္ဍကအဖွဲ့၊ ကက်သလစ် လူငယ် မောင်မယ်များ၊ စိန်မိုက်ကယ် ဘရာသာရများက တေးသီချင်းများ အကများဖြင့်ဧည့်ခံပါသည်။

အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြီး မိတ်ဆုံစားပွဲအခမ်းအနားကို နေ့လည် ၁၂:၃၀ နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

U Sai Sheng



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

လွိုင်ကော်ကန်ကန်သလစ်သာသနာပိုင်း၊ ဝိုက်အုပ်ဆရာတော်ကြီး စတီးဖင်းထျေးဖဲ မှ ပေးပို့သော ခရစ္စမတ် သဘင်လွှာ



ချစ်ခင်လေးစားရပါသော ညီအစ်ကို မောင်နှမ ဘုရား သားသမီး အပေါင်းတို့-

ပျော်ရွှင်ငြိမ်းချမ်းသော ခရစ္စမတ်ဖြစ်ပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါသည်။

“ခရစ်တော်သခင်တည်းဟူသော ကယ်တင်ရှင် သည် ဒါဝိတ်၏မြို့၌ သင်တို့အဖို့ ဤယနေ့တွင် ဖွားမြင် တော်မူပြီ”(လုကာ ၂:၁၁)။ ဤကယ်တင်ခြင်းနေ့ရက်၌ ရွှင်လန်းဝမ်းမြောက်ကြပါစို့။ ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ဟလျက် ဤယနေ့၏ထူးမြတ်သော ကောင်းကြီးမင်္ဂလာ တော်တည်းဟူသော သူငယ်တော်ယေရှူး ဘုရားရှင်ကို နွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုကြပါစို့။

ဤယနေ့သည် ခမည်းတော်ဘုရားမှ လောကတစ် ခွင်အား မိမိ၏ကြီးမြတ်သော သနားခြင်း ကရုဏာတော်ကို ဖော်ပြခဲ့သည့် သနားကြင်နာခြင်းနေ့ဖြစ်သည်။ ဤယနေ့ သည်စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့၏ အမိုက်မောင် ကိုဖယ်ရှားကာ ကျွန်ုပ်တို့၏ ဘဝအသက်တာအား အလင်း ပေးတောက်ပစေသော နေ့ထူးနေ့မြတ်ဖြစ်သည်။ ဤယနေ့ သည် ပြန်လည်သင့်မြတ်ခြင်းကို ဖြစ်ပေါ်စေသော ငြိမ်းချမ်း သောနေ့ဖြစ်သည်။ ဤယနေ့သည် ဆင်းရဲသားများနှင့် အပယ်ခံလူ တန်းစားများအပါအဝင် လူသားတိုင်းအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းနေ့ဖြစ်သည်။

ခရစ္စမတ်ဟူသည် ကျေးဇူးတော် ချီးမွမ်းရန် နှင့် ကောင်းမြတ်သော စိတ်ထားများ ရှိစေရန်အတွက်သော် လည်းကောင်း၊ ငြိမ်းချမ်းခြင်းနှင့် ပြန်လည်ဆန်းသစ်ခြင်းတို့

အတွက်သော်လည်းကောင်း အထူးဆုတောင်းရာရှိခိုးကိုး ကွယ်ရာအခွင့်အခါထူးသော အချိန်ကာလဖြစ်သည်။ ခရစ် ယာန်များအတွက် ခရစ္စမတ်သည် ကယ်တင်ရှင်သူငယ် တော်ယေရှူးဘုရားရှင်၏ မွေးနေ့တော်မြတ်ကို ကျင်းပကြ သည့် သန့်ရှင်းသောအချိန်အခါသမယဖြစ်သည်။ ယင်းထူး ခြားသော မွေးနေ့တော်မြတ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀) ကျော်က မိခင်တစ်ဦး ဖခင်တစ်ဦးနှင့် ထိုသူတို့၏ ရင်သွေးငယ်တို့မှ စတင်ခဲ့ပြီး လူလားထုတစ်ရပ်လုံးအတွက် ထာဝရဘုရား သခင်၏ထူးမြတ်သော ချစ်ခြင်းမေတ္တာလက် ဆောင်မွန်ဖြစ်ခဲ့သည်။

ကျွန်ုပ်တို့ သားများ ကယ်တင်ခြင်းရရှိရန်အလို့ငှါ ထာဝရဘုရားသခင်သည် သားတော်ဘုရားအား လူ့အဖြစ် ကိုယူစေခဲ့သည့်အချိန်မှစ၍ လူ့သမိုင်းအကြောင်း၌အရေး ကြီးဆုံးသော မဟာအပြောင်းအလဲကြီးဖြစ်ပေါ်စေခဲ့သည်။ အကြောင်းမှာ “မောင်မိုက်တွင်ရှိနေကြသော လူတို့သည် ကြီးစွာသောအလင်းကိုမြင်ကြရပြီ။ သေမင်းနိုင်ငံ၏ အရိပ် တွင်နေထိုင်ကြသော သူတို့အပေါ်သို့အလင်းတော်ပေါ်ထွန်း လေပြီ”(မာတေဦး ၄:၁၆) ဟူ၍ ဘုရား၏သားတော်လောက ကို ဆင်းကြွလာခြင်းသည် စက္ခုအာရုံဖြင့် မြင်နိုင်သော အလင်းထက် ဝိညာဇာအသက်တာ၏ အလင်းဖြစ်သည်။ အပြစ်အမိုက်မောင်မှ လွတ်မြောက်စေရန် အလင်းရှင်ခရစ် တော်သည် ကျွန်ုပ်တို့အား အလင်းပေးနေခြင်းဖြစ်သည်။

ကညာစင်မယ်တော်မာရီယာမှတစ်ဆင့် ဖွားမြင်ခြင်း ကိုခံယူကာ ဤလောကသို့ ကြွမြန်းလာခဲ့သော ဘုရား၏ သားတော်သည် ကယ်တင်ခြင်း ကျေးဇူးတော်နှင့်အတူ ခရစ္စမတ်၏ စစ်မှန်သော ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း ၊ ချစ် ခြင်းနှင့် မျှော်လင့်ခြင်းကိုပါ လူတိုင်းအတွက် ဆောင်ကြဉ်း ပေးခဲ့သည်။ ထို့ကြောင့် ဘုရားသားတော်မွေးဖွားသည့်နေ ရာတိုင်းနှင့် ဘုရားရှင်တည်ရှိသော နေရာတိုင်းတွင် ရန်လို ခြင်းမရှိ၊ ဂုဏ်ပြိုင်ခြင်းမရှိ၊ မနာလိုဝန်တို့ခြင်းမရှိ၊ ရန်ကိုရန် ချင်းတုန်ပြန်ခြင်းမရှိ၊ အမုန်းတရားကင်းသည်၊ အတ္တကင်း သည်၊ စစ်ပွဲကင်းသည်၊ ငြိမ်းချမ်းခြင်းနှင့် ချစ်ခြင်းတရားကို သာတိုးပွားစေသည်။ အများကောင်းကျိုးချမ်းသာနှင့် လူ သားချင်းကြား ညီအစ်ကို စိတ်ဝါတများကိုသာ ဖြစ်ထွန်းစေ သည်။ ဤသည်ကား ခရစ္စမတ်၏ သတင်းကောင်းပင်ဖြစ် သည်။

၎င်းအပြင် ခရစ်တော်ဘုရားရှင်သည် စိတ်ပျက် အားငယ်သူများအား နှစ်သိမ့်မှုကိုပေးခဲ့သည်။ အမျိုးမျိုး သော ရောဂါဝေဒနာသည်များအား ကုသပေးခဲ့သည်။ မျက်ကန်းများအား ပြန်လည်မြင်စေခဲ့သည်။ နားပင်းသူများ အား ပြန်လည်ကြားစေခဲ့သည်။ ဆွံ့အသူများအား စကား ပြန်လည် ပြောစေခဲ့သည်။ ခြေမစွမ်းသူများအား ပြန်လည် လမ်းလျှောက်စေခဲ့သည်။ ရန်သူကို မိတ်ဆွေဖြစ်စေခဲ့သည်။ ထို့ကြောင့် “တောခွေးသည် သိုးသူငယ်နှင့် အတူနေလိမ့် မည်။ ကျားသစ်သည် ဆိတ်သူငယ်နှင့်အတူ အိပ်လိမ့်မည်။

နွားသူငယ်နှင့် ခြင်္သေ့သူငယ်တို့သည် အတူသွားလာလိမ့် မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍ သူတို့သားများ သည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်စားလိမ့်မည်။ နို့ဖိုသူငယ်သည်လည်း မြွေဆိုးတွင်း ပေါ်မှာ ကစားလိမ့်မည်” ဟူ၍ ဘုရားရှင်ကြွလာမည့်နေ့ရက် တွင် ကမ္ဘာမြေတစ်ခု ဤကဲ့သို့ ငြိမ်းချမ်းမည့် အကြောင်း ပရောဖက်ဟောရှာယ၏ ကြိုတင်ဟောထားချက်သည် ခရစ္စ မတ်၏ ရှေ့ပြေး ငြိမ်းချမ်းရေး နိမိတ်ဖြစ်ခဲ့သည်။ (ဟေ သး၆-၈)

ခရစ္စမတ်၏ စစ်မှန်သော အနက်အဓိပ္ပါယ်ကိုဖော် ဆောင်ရာ၌ “ထာဝရဘုရားသခင်၏ လမ်းကို ပြင်ဆင်ကြ လော့၊ ကိုယ်တော်၏ လမ်းကို ဖြောင့်တန်းစေကြလော့” (လုကာ ၃:၄) ဟူသည့် ယောဟန်ဘတ္တိဇ်၏ ဖိတ်ခေါ်သံကို နှလုံးသွင်းကြရမည်။ ချိုင့်ဝှမ်းကဲ့သို့သော မိမိ၏ အားနည်း ချက်များကို ဖို့ကြရမည်။ တောင်ကြီးတောင်ငယ်ကဲ့သို့သော စိတ်မြင့်ထောင်လွှားခြင်းများကို ဖြိုကြရမည်။ ကွေ့ကောက် သောလမ်းများကဲ့သို့သော ကောက်ကျစ်စဉ်းလဲသော ယုတ် ညံ့သော စိတ်ထားများနှင့် အစွန်းရောက်သော လမ်းစဉ်များ ကို ဖြုတ်ဖျက်ပစ်သော စိတ်ထားများနှင့်အတူ ဖြောင့်မတ် သောလမ်းစဉ်များဖြင့် ဖြောင့်တန်းစေကြရမည်။ ကြမ်းတမ်း သောလမ်းများကဲ့သို့သော စရိုက်ဆိုးများကို ညီညာစေ ကြ ရမည် (လုကာ ၃:၅-၆)။ မကောင်းမှုကိုစွန့်ခွာ၍ ကောင်းမှုကို ပြုကျင့်ကြရမည်။ ငြိမ်းချမ်းမှုကို ရှာဖွေ၍ လက်တွေ့ ဘဝ အသက်တာ၌ လိုက်နာကျင့်သုံးကြရမည်။ သို့မှသာ လူ့အ ပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို တွေ့မြင်ကြ ရမည်ဟူသည့် ခရစ္စမတ်၏ စစ်မှန်သော အနက်အဓိပ္ပါယ် သည် ကျွန်ုပ်တို့၏ ဘဝအသက်တာ၌ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ (ဆာလံ ၃၄:၁၄)။

ချစ်လှစွာသော သားသမီးအပေါင်းတို့- ခရစ္စမတ်၏ ထူးမြတ်သော ကောင်းကြီးမင်္ဂလာတော်များသည် သင်တို့ အပေါ်သို့ အစဉ်သက်ရောက်စေပြီးနှလုံးစိတ်ဝမ်း အေးချမ်း ကာ ဘုရားသခင်၌ အစဉ်ရွှင်လန်းဝမ်းမြောက် နိုင်ကြပါစေ ကြောင်း ဘုရားရှင်ထံ ဆန္ဒပြုဆုမွန်ကောင်းတောင်းပေး လိုက်ပါသည်။ သူငယ်တော်ယေရှူးသည် သင်တို့၏ နှလုံး သားစံအိမ်၌ အသစ်တဖန် နွေးထွေးစွာ ပြန်လည်မွေးဖွားနိုင် ပါစေ။ ခရစ္စမတ်၏စစ်မှန်သော ဘဝအသက်တာကို ရင်ဝယ် ပိုက်ကာ ငြိမ်းချမ်းပျော်ရွှင်သော ဘဝတည်ဆောက်နိုင် ကြပါစေ။

ဘုရား၏သားတော် မွေးနေ့အချိန်အခါသမယ၌ သင်တို့အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

ဝိုက်အုပ်ဆရာတော်ကြီး စတီးဖင်းထျေးဖဲ
လွိုင်ကော်ကန်ကန်သလစ်သာသနာ ဗဟိုကျောင်းတိုက်
နောင်ယား(ခ)၊ လွိုင်ကော်မြို့။

စာမျက်နှာ ၁၁ မှ ရေး ဖြစ်သည်။ ကက်သလစ် အသင်းတော် အတွင်းမှ ဝါသနာရှင်များ၊ ပညာရှင်များကို ဖိတ်ခေါ်၍ ကက်သလစ် စာရေးသူများ အသင်းဖွဲ့စည်းကာ စာပေကော်မရှင်နှင့် ပူး ပေါင်း ဆောင်ရွက်သွားကြမည်။

ကက်သလစ် အသင်းတော် အ တွင်း ဂီတကို ထွန်းကားစေခြင်းဖြင့် ဘုရား ကျောင်းများတွင် တေးသီချင်းသီဆိုရာတွင်

မြိုင်မြိုင် ဆိုင်ဆိုင် ဖြစ်နိုင်ရေး အတွက် ကျိုင်းယုာ အဖွဲ့များ ဖွဲ့စည်းပျိုးထောင်ပေးရေး၊ ဘုရားကျောင်းအတွင်း အသုံးပြုသော စက် ပစ္စည်းများအား စနစ်တကျ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေး၊ ဘာသာရေးသီချင်းများ၊ အကျိုးပြုသီချင်းများဖြင့် ဧဝံဂေလီ သတင်း ကောင်းဖြန့်ဝေနိုင်ရေးတို့ ဖြစ်သည်။

အသင်းတော်၏ မီဒီယာ ဖွံ့ဖြိုးတိုး

တက်ရေးသည် မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်၏ သာသနာတိုင်းက ပါဝင် လုပ်ဆောင်မှသာ အောင်မြင်နိုင်မည်မှာ အထင်အရှားပင်ဖြစ်သည်။

ယခုအချိန် မြန်မာနိုင်ငံသည် ဆို ရှယ် မီဒီယာကို အထူး စိတ်ဝင်တစား အသုံး ပြုနေကြသောကြောင့် ထိုနယ်ပယ်တွင် ထိ ရောက်ပါဝင်နိုင်ရေး နည်းလမ်း ရှာရမည်။

တတ်သိပညာရှင်များ ရှားပါနေချိန် တွင် အားလုံးမှ စေတနာဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးကြမည်ဆိုလျှင် မြန်မာပြည် ကက်သ လစ် အသင်းတော်အတွင်း မီဒီယာကဏ္ဍ အမှန်တကယ် တိုးတက်လာမည် ဟု ခိုင်မာစွာ ယုံကြည်ပါသည်။

(အယ်ဒီတာချုပ်)

မြန်မာနိုင်ငံသို့ မာရီယားတမန်တော်အသင်းရောက်ရှိခြင်း နှစ်(၈၀)ပြည့် အခမ်းအနားကျင်းပ

မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာ၊ ချမ်းသာကုန်း စိပ်ပုတီး မယ်တော်သခင်မ ဘုရားကျောင်းတွင် မြန်မာနိုင်ငံသို့ မာရီယား တမန်တော် အသင်း ရောက်ရှိခြင်းနှစ်(၈၀)ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်ထိ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားသို့ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ် ဆရာတော်ကြီး နီကောလားစ် မန်ထန်း၊ ဆရာတော်ကြီး ပေါလ် ဇိန်ထွန်းဂရောင် (ငြိမ်း)နှင့် သာသနာအသီးသီးမှ ဘုန်းတော်ကြီးများနှင့် မြန်မာနိုင်ငံတဝှမ်းလုံးမှ မာရီယားတမန်တော်အဖွဲ့ဝင် (၁၅၀၀) တစ်ထောင့် ငါးရာကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကျင်းပသည့် ပထမရက် (ဒီဇင်ဘာလ ၁၅ ရက်) ညနေ (၅:၀၀) နာရီတွင် မန္တလေးကက်သလစ် ဂိုဏ်းချုပ် သာသနာမှ ဆရာတော်ကြီးနီကောလားစ် မန်ထန်း၊ ဆရာတော်ကြီး ပေါလ် ဇိန်ထွန်းဂရောင်နှင့် ဘုန်းတော်ကြီးများအား ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ဆရာတော်ကြီးများမှ ဦးဆောင်၍ ဂျူဘီလီဖယောင်းတိုင်အား ထွန်းညှိကာ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။



ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မာရီယားတမန်တော်အသင်းဥက္ကဋ္ဌပါစကား ဦးလှဝင်းမှ ကြွရောက်လာသူများအားလုံးအား ကြိုဆိုနှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပြီး ဘုန်းတော်ကြီးဂျော်ရှီ ခင်မောင်ထွေးမှ မာရီယား တမန်တော်အသင်း၏ နှစ်(၈၀)ပြည့် ဂျူဘီလီအခမ်းအနားကျင်းပ

ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းမိန့်ကြားခဲ့သည်။
"မာရီယားတမန်တော်အသင်းအနေနဲ့ မှန်တိုင်းထဲကနေရုန်းထပြီးမိမိတို့ ယုံကြည်ခြင်း အလင်းကိုအဆက်မပြတ်ထွန်းညှိပေးနိုင်ခဲ့တဲ့အတွက် ဘုရားရှင်နဲ့ မယ်တော်အား ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ကျေးဇူးတော်

မိုးအဆက်မပြတ် ရွာသွန်းပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ နှစ်(၈၀)ပြည့် ဂျူဘီလီပွဲတော်အားကျင်းပရခြင်းဖြစ်တယ်" ဟု ဘုန်းတော်ကြီး ခင်မောင်ထွေးက ရှင်းလင်းမိန့်ဆိုခဲ့သည်။

ပင်ကို (MDY-OSC)

ပထမအကြိမ် သာသနာ့ညီလာခံ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် ရေးဆွဲခြင်း အစည်းအဝေး

ကျိုင်းတုံသာသနာအတွင်းဆောင်ရွက်ခဲ့သော လုပ်ဆောင်မှုများ၊ ၎င်းတို့၏ အကျိုးရလဒ်များ၊ အခက်အခဲအတားအဆီးများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များရေးဆွဲခြင်း သာသနာလုံးဆိုင်ရာ အစည်းအဝေးကိုဒီဇင်ဘာလ ၆ ရက်မှ ၈ ရက်ထိ ၃ ရက်တာ ကျင်းပတုံ့မြို့ ကက်သလစ်သာသနာပြုကျောင်းခန်းမဆောင်၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ကျိုင်းတုံသာသနာရှိ ရဟန်းဘုန်းတော်ကြီးများ၊ ဂိုဏ်းအသီးသီးမှ သူတော်စင် သီလရှင်များ၊ ကော်မရှင်အဖွဲ့ ၂၂ ဖွဲ့မှ စုစုပေါင်းအဖွဲ့ဝင် ၁၀၈ ဦးပါဝင်တက်ရောက်ခဲ့ကြသည်။

ညီလာခံအစည်းအဝေးကို ကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ် ဆရာတော်ကြီး ပီတာလွီးစ်မှ ကြိုဆိုနှုတ်ခွန်း စကားမြွက်ကြားကာ သာသနာ့ရှေ့ခရီးစဉ်အတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်ရန် အားလုံးပါဝင်ပူးပေါင်းသော သာသနာပြုခြင်းဖြင့် ပူးပေါင်းပါဝင် သော အသင်းတော်ကို တည်ဆောက်ကြရန်အမှာစကား မိန့်ကြားခဲ့သည်။ ထို့နောက် ညီလာခံအစည်းအဝေးကို ခရစ်



တော် သခင်သို့ဗဟိုပြုကာ သမ္မာကျမ်းစာကို ဦးစွာဝေမျှခဲ့ကြပြီး ၁၀နစ်အတွင်း ဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ရလဒ်များ၊ အခက်အခဲများ အသီးသီးတို့ကို ကော်မရှင်အဖွဲ့ လိုက် ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပါသည်။

ထို့နောက် လာမည့် ၅နှစ်အတွက် ရှေ့လုပ်ငန်းစဉ်များ ထိရောက်မှုရှိအောင် စနစ်တကျ စီမံကိန်းများ ရေးဆွဲရာတွင်

ကဏ္ဍအသီးသီးအတွက် ကော်မရှင် ၁၈ ခု အားခွဲ၍ သက်ဆိုင်ရာ ကော်မရှင်များကို ကြီးကြပ်ရသော ရဟန်းဘုန်းတော်ကြီးများမှ ရှေ့လုပ်ငန်းစဉ်များ တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ညီလာခံ နောက်ဆုံးနေ့ ဒီဇင်ဘာလ ၈ ရက်သည် မယ်တော်သခင်မ အပြစ်မဲ့သန္ဓေယူသော ပွဲနေ့ဖြစ်ပြီး ဆရာတော် ပီတာလွီးစ်၏ ဆရာတော် ဘိသိတ်မင်္ဂလာ

ခံယူခြင်း နှစ် (၂၀) ပြည့်သည့်နေ့၊ ဘုန်းတော်ကြီး ဘောစကိုနှင့် ဘုန်းတော်ကြီး ပေါလိုမာလို တို့၏ ရဟန်းဝါတော် (၁၆)နှစ်ပြည့်သည့် နှစ်ပတ်လည် နေ့ထူးနေ့မြတ် ဖြစ်၍ ကျေးဇူးတင်မစ္ဆားတရားတော်မြတ်အတူတကွပူဇော် ကျင်းပခဲ့ပြီး၊ ဂုဏ်ပြုစာစားပွဲနှင့်အတူ အစည်းအဝေးကို အဆုံးသတ်ခဲ့ပါသည်။ ရှိန် SdP

BBSအခြေခံသမ္မာကျမ်းစာသင်တန်းအမှတ်စဉ်(၂၀)

တောင်ငူသာသနာ့ မိုင်းလွန်တိုက်နယ် ဓမ္မဆရာကျောင်းဒကာများနှင့် စိန်ဂျော်ကင်းဖခင်အသင်းအတွက် BBSသင်တန်းနှင့် ဝတ်စောင့်ပွဲကို ၂၀၁၇ ဒီဇင်ဘာလ ၂၉ ရက်မှ ၂၀၁၈ ဇန်နဝါရီလ ၁ ရက်နေ့အထိ လေလော်ဒေကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံသမ္မာကျမ်းစာသင်တန်းကို တောင်ငူသာသနာ့၏ BBS ပင်တိုင်အဖွဲ့ဖြစ်သော Rev.Fr.Damiano Aye Ko၊ Rev.Fr.John ချစ်ငြိမ်း ဦး၊ Sr.ဂျူးအစ်မိငယ်၊ Sr.B.မြတ်နင်းနွယ်နှင့် တိုက်နယ်လက်ထောက်ဘုန်းတော်ကြီး Rev.Fr.Saw Ruby တို့မှပို့ချပေးပြီး ဖခင်အသင်းထံသို့ဝင်ရောက်လာသော အသင်းဝင်အသစ်များက သစ္စာပြုခဲ့ကြပါသည်။ အခြေခံသမ္မာကျမ်းစာသင်တန်းသို့ ပါဝင်တက်ရောက်သူ(၁၁၆)ဦးခန့်ရှိပါသည်။

ဒက်ဇူးမယ်(ISR)



တောင်ငူအကျဉ်းထောင်တွင် ခရစ္စမတ်အကြို ဆုတောင်းခြင်းနှင့် လှူဒါန်းခြင်းများပြုလုပ်ခဲ့

တောင်ငူသာသနာ့လုံးဆိုင်ရာ စိန်ပင်းဆင်းဒီပေါလ်အသင်းသည် တောင်ငူအကျဉ်းထောင်တွင် ခရစ္စမတ်အကြိုဆုတောင်းခြင်းနှင့် အလှူပြုကျွေးမွေးခြင်းတို့ကို ဒီဇင်ဘာလ ၂၃ ရက်က သွားရောက်ကျင်းပပြုလုပ်ခဲ့ပါသည်။

အကျဉ်းထောင်တွင်းရှိ လူဦးရေ(၁၃၅၀) နှင့် ဝန်ထမ်း(၈၀) ဦးတို့ကို နံနက်စာကျွေးမွေး ကုသိုလ်ပြုခဲ့ပြီး ကက်သလစ်ဘာသာဝင်များနှင့် ယုံကြည်သူအခြားခရစ်ယာန်ဘာသာဝင်များအတူတကွ စုပေါင်းဆုတောင်းခဲ့ကာ ကက်သလစ်ဘာသာသူများမှ ဘုန်းတော်ကြီးများထံ အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ဘုန်းတော်ကြီး ပီကို နှင့် ဝီလီလျံထူးတို့က အကျဉ်းထောင်တွင်းရှိ ဘာသာဝင်များအား တရားတော်မြတ်ဟောကြားပေးခဲ့ပြီး ဘာသာတရား၌ ကျင့်ဆောက်တည်၍ ဆက်လက်ကြိုးပမ်းကြရန် အားပေးနှစ်သိမ့်ခဲ့ပါသည်။

၎င်းအစီစဉ်တွင် တောင်ငူသာသနာ့လုံးဆိုင်ရာ စိန်ပင်းဆင်းဒီပေါလ်အသင်း၊ ဘုန်းတော်ကြီး နှစ်ပါးအပြင် ဝိညာဉ်လမ်းညွှန် စစ္စတာရ် မြတ်နင်းနွယ်၊ စစ္စတာရ် မာဦး၊ သီလရှင်လောင်း ၂၂ဦး၊ ကွန်ဖရင့် အသီးသီးမှ ဥက္ကဋ္ဌများ နှင့် အလှူရှင် ၂၅ ဦးပါဝင်ခဲ့ကြသည်။

ဒက်ဇူးမယ်(ISR)



ရာသက်ပန်သစ္စာခံယူခြင်း



ထံမှလက်ခံယူကာ ၎င်းတို့ ဘဝကို ရာသက်ပန်ဆက်ကပ်အပ်နှံခဲ့ပါသည်။ ရာသက်ပန်ဆက်ကပ်အပ်နှံခြင်း သစ္စာခံယူခဲ့သော စစ္စတာရ် (၅) ပါး မှာ Sr. အဲလစ်ဇဘက် ဘက်တာ(လျိုင်ကော်သာသနာ၊ ဒေါရောက်ခူ)၊ Sr. မာရီယာ အစွန်းတာ (လျိုင်ကော်သာသနာ၊ လယ်မအန်းခူ)၊ Sr. မောနီကာ မေသူ (ကျိုင်းတုံသာသနာ၊ ၂၉ မိုင်)၊ Sr.စီစီးလျာ ဘူးမီ(ကျိုင်းတုံသာသနာ၊ယန်းလွန်း) ၊ Sr. မာရီယာနဲကော့ (လျိုင်ကော်သာသနာ၊ဒေါပေါက်လဲ) တို့ဖြစ်ကြသည်။

ရာသက်ပန် ဆက်ကပ်အပ်နှံခဲ့သည့်သီလရှင်များအတွက် အဖက်ဖက်မှ ပိုင်းဝန်း ဆုတောင်းပေးကြသော မိဘဆွေမျိုးညီအစ်ကိုမောင်နှမများ၊ ရပ်နီးရပ်ဝေးရှိ မိတ်ဆွေရောင်းရင်းများ၊ ရာသက်ပန်ဆက်ကပ်အပ်နှံပူဇော်ခြင်း အခမ်းအနားသို့ကြွရောက် ချီးမြှင့်ပေးကြသော ရဟန်းဘုန်းတော်ကြီးများ၊ ဂိုဏ်းအသီးသီးမှ သူတော်စင်သီလရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း မြော်မြင်ခြင်းသီလရှင်အသင်း ဂိုဏ်းအကြီးအကဲများနှင့် ရာသက်ပန်ဆက်ကပ်အပ်နှံခဲ့သည့်သီလရှင်များက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြပါသည်။

ရီ.စ် SdP

မြော်မြင်ခြင်း သီလရှင်အသင်း ဂိုဏ်းတွင် သူတော်စင်ဘဝကို ရာသက်ပန်လျှောက်လှမ်းရန် သီလရှင် ၅ ပါး၏ ဆက်ကပ်အပ်နှံခြင်းပွဲကို ဒီဇင်ဘာလ ၃၀ ရက် (၂၀၁၇) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရာသက်ပန်ဆက်ကပ်အပ်နှံခြင်း အခမ်းအနားကို ကျိုင်းတုံကက်သလစ်သာသနာပိုင် ဆရာတော်ကြီးကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး ဆရာတော်ကြီး ပီတာလွီးစ် ကျာရူနှင့် မြော်မြင်ခြင်းသီလရှင်အသင်း

ဂိုဏ်း ဥက္ကဋ္ဌမာသာရ် ဆန်းဒရာတို့၏ရှေ့မှောက်တွင် သီလရှင် ၅ ပါးတို့က ရာသက်ပန် ဆက်ကပ်အပ်နှံခြင်း သစ္စာဆိုပြီး ၎င်းတို့၏အမှတ်တံဆိပ်အဖြစ် ကောင်းချီးပေးထားသော လက်စွပ်များကို ဆရာတော်ကြီး

ကာဒီနယ်ချားစ်ဘိုအား ခြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်ခေါင်းဆောင်များ လာရောက်တွေ့ဆုံ



Photo Credit - John seng latt aung

ကချင်ပြည်နယ်သို့ ရောက်ရှိနေသော ကာဒီနယ်ချားစ်ဘိုကို ဒီဇင်ဘာလ ၁၂ ရက်က (၂၀၁၇ ခုနှစ်) ခြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်ခေါင်းဆောင်များ လာရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်း

မှူး ပိုလ်ချုပ်ညီညီဆွေနှင့် တပ်မတော်ခေါင်းဆောင်များသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်အချိန်တွင် မြစ်ကြီးနားသို့ရောက်ရှိနေသော ကာဒီနယ်ချားစ်ဘိုနှင့် မြစ်ကြီးနား ဂိုဏ်းအုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်တို့အားသတင်းသုံးရာ မြစ်ကြီးနားဂိုဏ်းအုပ်ဆရာတော်ကျောင်းတွင် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်

ကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးနှင့်အဖွဲ့သည် ကာဒီနယ်ကြီးနှင့် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်တို့အား ခရစ္စမတ်လက်ဆောင်များဖြင့် ဂါဝရပြုနုတ်ခွန်းဆက်သခဲ့ကြ၍ ကာဒီနယ်ကြီးနှင့် ဆရာတော်တို့မှလည်း အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

တွေ့ဆုံစဉ် ကာဒီနယ်ကြီး နှင့်

တိုင်းမှူးတို့သည် ကချင်ဒေသ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း တွေ့ဆုံပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆရာတော် ဖရန်စစ်ဒေါ့တန်မှ မိန့်ကြားခဲ့သည်။

စိန်ဖရန်စစ် ဇေးဗီးယား သီလရှင်များ၏ ဝတ်စောင့်ခြင်းအတွက် မြစ်ကြီးနားသိုးထိန်းဆရာတော် ဖရန်စစ်ဒေါ့တန်နှင့် သီလရှင်များ၏ ဖိတ်ကြားမှုကြောင့် မြန်မာနိုင်ငံ၏ ပထမဆုံး ရဟန်းအမတ်ကာဒီနယ်ချားစ်ဘိုသည် မြစ်ကြီးနားသို့ ဒီဇင်ဘာလ ၁၀ ရက် ကရောက်ရှိခဲ့ခြင်းဖြစ်သည်။ ကာဒီနယ်ကြီးသည် မြစ်ကြီးနားခရိုင် အတွင်း ကချင်စစ်ရှောင်စခန်းများသို့ သွားရောက်ခဲ့ပြီး ဘာသာဝင်များနှင့် တွေ့ဆုံခဲ့ကာ မြစ်ကြီးနား ကက်သီဒြယ်ကျောင်းတွင်လည်း ကချင်လူထုကို ကချင်ဘာသာဖြင့် မွှားတရားမြတ်ဟောကြားပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်က စတင်ခဲ့သော ကာဒီနယ်ကြီး၏ မြစ်ကြီးနားသိုးထိန်းခရိုင်သည် ၇ရက် အကြာ ဒီဇင်ဘာ ၁၇ ရက်တွင်ပြီးဆုံးခဲ့သည်။

(CBCM OSC)

တမိလီ ခရစ်ယာန် ပါရီကတဲကုလ လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ရုံးချုပ်သစ်ဖွင့်ပွဲနှင့် တမိလီ ကရုဏာ ဗဟိုတ (လူမျိုးမရွေး ဘာသာမရွေး အခမဲ့) ဆေးကုခန်း ဖွင့်ပွဲ

တမိလီ ခရစ်ယာန် ပါရီကတဲကုလ လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ ရုံးချုပ်သစ်ဖွင့်ပွဲနှင့် တမိလီ ကရုဏာ ဗဟိုတ (လူမျိုးမရွေး ဘာသာမရွေး အခမဲ့) ဆေးကုခန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ရုံးချုပ် အဆောက်အဦးသစ်တည်ရှိရာ ဓမ္မာရုံလမ်း၊ ကန်/တောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ လေးစားအပ်ပါသော ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီလင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှူးရုံးမှ ဒုရဲမှူး ဇော်ဝင်းနိုင်၊ မြို့နယ် သာသနာရေးမှူး ဦးရန်နိုင်၊ ကန်/တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အေး တို့ ကြွရောက် ချီးမြှင့် ဖဲကြီးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားသို့ ဟိန္ဒူ လူမှုရေးအဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ အစ္စလာမ် လူမှု



ရေး အဖွဲ့အစည်းမှ အဖွဲ့ဝင်များ နှင့် မောင်ထော်လေးလမ်း ကျိုလီယာ ကုသိုလ် ဖြစ်ဆေးခန်းမှ တာဝန်ရှိသူများ၊ အိန္ဒိယ နိုင်ငံမှ အထူးဧည့်သည်တော်များ၊ တမိလီ ပါရီကတဲကုလ အဖွဲ့၏ အသင်းဝင် အလှူ ရှင်များ နှင့်



ဖိတ်ကြားထားသူများ ကြွ ရောက် ချီးမြှင့်၍ အခမ်းအနား ကိုအောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Anthony Dass

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

မြန်မာပြည် ကက်သလစ်အသင်းတော်အတွင်း မြှင့်တင်ရမည့် လူထုဆက်သွယ်ရေးလုပ်ငန်းများ



စိန်ပီတာ ရင်ပြင်ရှေ့တွင် စုရုံးနေကြသော မီဒီယာသမားများ

လူထု ဆက်သွယ်ရေး နည်းပညာများ ထွန်းကားလာသည် ကျွန်ုပ်တို့ လူ့အသိုင်း အဝိုင်းတွင် ထိုနည်းပညာများ၏ ကောင်းကျိုး ဆိုးကျိုးကို တပြိုင်တည်း တွေ့ကြုံခံစားနေရသည်။ ဧကန်စင်စစ် တိုးတက်လာနေသော မီဒီယာသည် ရိုင်းစိုင်းသော တိရစ္ဆာန် တစ်ကောင်အလား ဖျက်စီးအားကြီးပါသည်။ သို့သော် ထို တိရစ္ဆာန်ရိုင်းကြီးအား ယဉ်ပါးအောင် လေ့ကျင့်ပေးပါလျှင် ကောင်းကျိုးများစွာ ပြုပေးနိုင်သည့် သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲလာနိုင်သည်။

ကက်သလစ်အသင်းတော်နှင့် မီဒီယာ

အလွန်အစွမ်းထက်နေသော မီဒီယာ ၏ ခွန်အားကို အထူးတလည် စာဖွဲ့ရန် မလိုအပ်တော့ပါ။ ကျွန်ုပ်တို့အားလုံး အသိပင် ဖြစ်ပါသည်။ မီဒီယာ အားဖြင့် အမိအသင်းတော်အားတိုက်ခိုက်ခဲ့သောကြောင့် မီဒီယာအား ရန်သူသဖွယ် မှတ်ယူခဲ့ကြသည်။ (In an 1832 encyclical, Pope Gregory XVI deplored the "monstrous doctrines and prodigious errors" spread by the press. In 1864, Pius IX denounced "pestilential books, pamphlets and newspapers" as "bitter enemies of our religion.")။ အထူးသဖြင့် ၁၈၆၉ - ၁၈၇၀ အထိ ကျင်းပခဲ့သော ပထမဗာတီကန် ကောင်စီ၏ လျှို့ဝှက် ဆွေးနွေးချက်များကို သင်းစာများ တွင် ပေါက်ကြားခဲ့သဖြင့် အသင်းတော် အနေဖြင့် မခံမရပ်နိုင်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ပုပ်ရဟန်းမင်းကြီး နဝမမြောက် ပီအူးစ် က ပြင်သစ်သတင်းဌာနတစ်ခုနှင့် ချိတ်ဆက်ကာ ဗာတီကန်ကောင်စီအကြောင်းနှင့် စပ်လျဉ်းသော သတင်းများထုတ်ပြန် ခဲ့သည်။

၁၉၆၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Pacem in terris စာချွန်တော်တွင် ပုပ်ရဟန်းမင်းကြီး ၂၃ ကြိမ်မြောက် ယောဟန် က လူတိုင်း၌ လွတ်လပ်စွာ သတင်းထုတ်ဝေခွင့်၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိသလို သတင်းသိရှိ ခွင့်

လည်း ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစကာ အသင်းတော်အတွင်း သတင်းထုတ်ပြန်ခြင်းများ ပိုမို ကျယ်ပြန့်လာခဲ့သည်။

အသင်းတော်အတွင်း၌ ကမ္ဘာ့လူထု ဆက်သွယ်ရေးနေ့ဟု ၁၉၆၇ ခုနှစ် မှ စတင်ကာ ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူးက သတ်မှတ် ကျင်းပခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ လူထုဆက်သွယ်ရေး နယ်ပယ်မှ ရှိသော အရာများ (စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်) ကို သတင်းကောင်း ဖြန့်ဝေခြင်းတွင် မည်ကဲ့သို့အကောင်းဆုံးအသုံးပြုနိုင်မည်ကို ဝိုင်းဝန်းစဉ်းစားကြရန်ဖြစ်သည်။

ယခုအချိန်တွင် အမိအသင်းတော်သည်လည်း ပုံနှိပ်ခြင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက် အစရှိသည့် မီဒီယာ၏ ကဏ္ဍမျိုးစုံကို အသုံးပြုကာ ဧဝဂေလိသတင်းကောင်းကို ဖြန့်ဝေလျက်ရှိ ပါသည်။

မြန်မာပြည် ကက်သလစ် အသင်းတော်၏ မီဒီယာ

မြန်မာပြည်သည် နှစ်ပေါင်းများစွာ မီဒီယာများ ဖိနှိပ်ခံရပြီးနောက် မျက်မှောက်အချိန်သည် နီးထလာ သည့် အချိန်ဖြစ်သည်။ နိုင်ငံတော် အဆင့်မှာပင် မီဒီယာကဏ္ဍတွင် ရုန်းကန် နေရဆဲ ဖြစ်သည်။



ထိုင်းနိုင်ငံ ကက်သလစ် အသင်းတော်၏ လူထုဆက်သွယ်ရေးအဖွဲ့မှ ကာဒီနယ်အား တွေ့ဆုံ မေးမြန်းစဉ် (၃၀. ၁၁. ၂၀၁၇)

မြန်မာပြည် ကက်သလစ် အသင်းတော် အဆင့်ဆင့်လျှင် အလွန်အလှမ်းကွာနေဆဲ ဟု ဆိုရပေမည်။

လွန်ခဲ့သည့် ခြောက်နှစ်မှစတင်ကာ မြန်မာပြည် ကက်သလစ်သာသနာအတွင်း မီဒီယာကဏ္ဍများ သိသိသာ လှုပ်ရှား လာခဲ့သည်။ အသင်းတော်၏ ခေါင်းဆောင်ပိုင်းမှအစ သူတော်စင်များ၊ ဘာသာဝင် လူကြီးလူငယ်များအထိ သင်တန်း မျိုးစုံဖြင့် မီဒီယာ၏ အရေးပါမှုကို အသိပညာပေးနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် လူထုဆက်သွယ်ရေးကော်မရှင်၏ လုပ်ငန်းစဉ်များအား ခေတ်အချိန်အခါနှင့် အညီ အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ထို အလုပ်ရုံဆွေးနွေးပွဲကို ၇၇ မဏီနိုင်ငံရှိ ကက်သလစ် မီဒီယာ ကောင်စီ မှ အရှေ့ဥရောပနှင့် အာရှ တာဝန်ခံ မစ္စ ဆိုဖီယာနွစ် မှ ဦးဆောင်ပြုလုပ်ခဲ့သည်။ သာသနာ အသီးသီးမှ လူထုဆက်သွယ်ရေးရုံး ဒါရိုက်တာများနှင့် ရေဒီယို ဗဟိုဌာန တစ်ခု ဝန်ထမ်းများလည်းပါဝင်တက်ရောက်ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲ၏ အဓိကရည် ရွယ်ချက်မှာ မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ လူထုဆက်သွယ်ရေး လုပ်ငန်းများကို သုံးနှစ်တာ (၂၀၁၈ မှ ၂၀၂၀ အထိ) အတွက် လုပ်ငန်းစဉ်ရေးဆွဲရန်ဖြစ်သည်။ ထိုသို့ရေးဆွဲရာတွင် သာသနာ အသီးသီးတွင် လက်ရှိ လုပ်ဆောင် နေသော လုပ်ငန်းများ၏ အားသာချက် အားနည်းချက်များ နှင့် လုပ်ဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ နှင့် အခွင့်အလမ်းများကို ပြန်လည် သုံးသပ်ကြသည်။ ထို့နောက် လာမည့် သုံးနှစ်တာအတွက် လူထုဆက်သွယ်ရေးရုံးများ၏ ဦးစားပေး လုပ်ဆောင်ရန် အချက်များ၊ ရည်ရွယ်ချက်များကို ချမှတ်ခဲ့ကြသည်။

လာမည့် သုံးနှစ်တာအတွင်း လူထုဆက်သွယ်ရေးလုပ်ငန်းများအတွက် ကော်မရှင်တစ်ခုကို ခိုင်ခိုင်မာမာ ဖွဲ့စည်းရေးမှာ အဓိက လိုအပ်ချက်ဖြစ်သည်ဟု တွေ့မြင်ခဲ့သည်။ ထိုကော်မရှင်တွင် အဖွဲ့ဝင်များကို သာမန်ဘာသာဝင်များထံမှလည်း ထည့်သွင်းဖွဲ့စည်းရန် လိုအပ်သည် ဟု အကြံပြုဆွေးနွေးခဲ့ကြသည်။

လူသားအရင်းအမြစ်

လူထုဆက်သွယ်ရေးရုံးများ အဓိက ရင်ဆိုင်နေရသော အခက်အခဲမှာ ဝန်ထမ်းများမရှိခြင်း၊ သို့မဟုတ် ဝန်ထမ်းများ အလုပ်မမြဲခြင်း ဖြစ်သည်။ ထို့ထက် ပို၍ခက်ခဲသည်မှာ ရုံးဒါရိုက်တာ ဘုန်းတော်ကြီးများ မကြာခဏ ပြောင်းရွှေ့ခြင်းကြောင့် လုပ်ငန်း မတည်မငြိမ်ဖြစ်ရသည်။ သာသနာအချို့တွင် ဒါရိုက်တာ ဘုန်းတော်ကြီးသည် အခြား လုပ်ငန်းတာဝန်များလည်း ပူးတွဲလုပ်ကိုင်ရသည်များလည်း ရှိသည်။ ထိုအခက် အခဲကို ကျော်လွှားနိုင်ရန် လုပ်အားပေးဝန်ထမ်းမှ သင့်လျော်လုံလောက်သော လုပ်အားခဖြင့် ဝန်ထမ်းခန့်ရန်လိုအပ်သည်။ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် လုပ်ငန်းများကို လက်ရှိထက် စနစ်တကျ တိုးချဲ့ ရန်လိုအပ်သည်။ ဝန်ထမ်းများအားလည်း လိုအပ်သော သင်တန်းများပေးကာ အရည်အချင်း မြှင့်တင် ကြရမည်။ အရည်အချင်းရှိသော ဝန်ထမ်း လုံလောက်မှု မရှိဘဲ လုပ်ငန်းများအား ထိ ရောက်အောင် လုပ်ကိုင်နိုင်ရန် မလွယ်ကူပါ။ ထို့ကြောင့် လူသားအရင်းအမြစ်လစ် ဟာမူသည် အဓိက ရင်ဆိုင်နေရသော အခက်အခဲ ဖြစ်သည်။

လူထုဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးရေး စီမံကိန်း

မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ မီဒီယာ ဖွံ့ဖြိုးရေးအတွက် ကဏ္ဍ သုံးခု

- ၁။ သတင်းထုတ်ပြန်ရေး
 - ၂။ ကက်သလစ်စာပေမြှင့်တင်ရေး
 - ၃။ ကက်သလစ် ဂီတ ထွန်းကားရေး
- ဖြင့် ဆောင်ရွက်သွား ရန် လျာထားပါသည်။ ဤကဏ္ဍများသည် အသင်းတော်၏ မူလရည်ရွယ်ချက်ဖြစ်သော သတင်းကောင်း မျှဝေရန်သာဖြစ်သည်။

သတင်းထုတ်ပြန်ရေးတွင် အသင်းတော်အတွင်း ဖြစ်နေသော အများအတွက် ကောင်းကျိုးဖြစ်စေမည့် အကြောင်း အရာများကို အများပြည်သူသို့ အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးနိုင်ရန်ဖြစ်သည်။

ကက်သလစ် စာပေ ဖွံ့ဖြိုးရေး အတွက် ဧဝဂေလိ သတင်းကောင်းကို သုတ၊ ရသ စာပေများဖြင့် နိုင်ငံတော်အတွင်းရှိလူရင်းနှီးကျွမ်းဝင်မှု ရှိလာအောင် ဖန်တီးပေးစာမျက်နှာ ၇ သို့

ပုပ်ရဟန်းမင်းကြီး၏ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်း ခရီးစဉ် အောင်မြင်မှုအထိမ်းအမှတ် ဝန်ကြီးဌာနအဖွဲ့ ကျင်းပ



မြန်မာနိုင်ငံသို့ ပထမဆုံးချစ်ကြည်ရေးခရီး ကြွရောက်ခဲ့သော ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ခရီးစဉ်ကို အချိန်တိုအတွင်း အောင်မြင်အောင် ပြင်ဆင်ဆောင်ရွက်ခဲ့နိုင်ခြင်းမှာ ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အခုလက်ရှိ အချိန်ကာလမှာ နိုင်ငံတကာ မျက်နှာစာမှာ ဖိအားမျိုးစုံနဲ့ ရပ်တည်နေရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီအထဲမှာ ဘာသာရေးနဲ့ ပတ်သက်ပြီးလည်း ဖိအားပေးခံနေရတဲ့ အခြေအနေတစ်ခုရှိပါတယ်။ ပုပ်ရဟန်းမင်းကြီး ကြွရောက်လာတဲ့ အတွက် ကျွန်တော်တို့ နိုင်ငံမှာ ဘာသာအားလုံး အတူတကွ ယှဉ်တွဲနေထိုင်ပြီးပူးပေါင်းဆောင်ရွက်နိုင်မှုတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ သက်သေပြခွင့်ရခဲ့ပါတယ်။” ဟု ဝန်ကြီးချုပ် ဦးဖိုးမင်းသိန်းက

ပုပ်ရဟန်းမင်းကြီးခရီးစဉ်ကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားမှုဖြင့် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်ဖရန်စစ်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းခရီးစဉ်ကို စတင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်တွင် အဆုံးသတ်ခဲ့သည်။ သမိုင်းတစ်လျှောက် မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီးတစ်ပါးအနေဖြင့် ပထမဆုံး ကြွလာခဲ့သော ခရီးစဉ်ဖြစ်ကာ ခရီးစဉ်အတွင်း ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ လူထုဝတ်ပြုဆုတောင်းပွဲများ ကျင်းပခဲ့ခြင်း၊ နိုင်ငံတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းနှင့် နိုင်ငံရေးခေါင်းဆောင်များအား အခမ်းအနား မိန့်ခွန်းများ ပြောကြားခဲ့သည်။

CBCM-OSC

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်ဖရန်စစ်၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် အောင်မြင်မှုအထိမ်းအမှတ် ဝန်ကြီးဌာနအဖွဲ့ကို ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းက စိန်မေရီကက်သရီယံ ဘုရားကျောင်းတွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အလှူရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဝန်ကြီးဌာနအဖွဲ့တွင် ဘုန်းတော်ကြီးဂျိုးဇက်မောင်ဝင်းက ပုပ်ရဟန်းမင်းကြီး၏

ချစ်ခြင်းနှင့် ငြိမ်းချမ်းရေးခရီးစဉ် ကြွရောက်နိုင်ရန် ဖိတ်ကြားခဲ့ပေးခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား ကျေးဇူးတင်ပါကြောင်း၊ ခရီးစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသည့် နိုင်ငံတော်တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပြီး အချင်းချင်း ကူညီရိုင်းပင်းခြင်းအားဖြင့် အမိမြန်မာနိုင်ငံတော်ကြီး ပိုမိုစည်းလုံးညီညွတ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့သည်။



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မှ မြန်မာနိုင်ငံတော်သံယာဇာတိအဖွဲ့သို့ ပေးအပ်ခဲ့သော လက်ဆောင်

ငြိမ်းချမ်းရေး ချိုးငှက် ပန်းပုရုပ် - မြန်မာနိုင်ငံတော် သံယာဇာတိအဖွဲ့အား ပေးအပ်ခဲ့သည့် ပုပ်ဖရန်စစ်၏ လက်ဆောင်မွန်မှာ ချိုးငှက် ဖြစ်သည်။
- ထိုငြိမ်းချမ်းရေး ချိုးငှက်အား အလေးချိန်အလွန်ပေးပါသည့် မဂ္ဂနီဆီယမ် ခြပ်သတ္တုဖြင့် ပြုလုပ်ထားကာ အနာဂတ်ဝါဒီ အနုပညာ လှုပ်ရှားမှုစတင်ဖြင့် အခြေခံ ပြုလုပ်ထားပါသည်။ လေကြောင်း၊ လေယာဉ်ထုတ် စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ပုံစံဖြင့် ချိုးငှက်ရုပ်အား လေကြောင်းဗေဒ ပုံစံဖြင့် ပြုလုပ် ထားခြင်း ဖြစ်ပါသည်။
- ထိုငြိမ်းချမ်းရေး ချိုးငှက်ရုပ်အား ပြုလုပ်ထားသည့် အနုပညာရှင်သည် မဂ္ဂနီဆီယမ် ခြပ်သတ္တုအား အသုံးပြုထားသည့် ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးအား ဦးတည်စေမည့် စံတန်ဖိုးထားမှုများ၏ အမြင့်မြတ်ဆုံး ဟူသည့် အဓိပ္ပာယ်ဆောင်သည်။
- သမ္မာကျမ်းစာတွင် ချိုးငှက်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအား ကိုယ်စားပြုသည့် အထူးသင်္ကေတ အဓိပ္ပာယ်ဖော်ဆောင်သည်။ သမ္မာကျမ်းစာအရ ငြိမ်းချမ်းခြင်း ချိုးငှက်သည် အလှတရား၊ သိမ်မွေ့နူးညံ့ခြင်း၊ သစ္စာရှိခြင်း၊ သန့်ရှင်းမွန်မြတ်

ခြင်း၊ လွတ်လပ်ခြင်းနှင့် ဘုရားသခင်အား ရှာဖွေခြင်း အပြင် ငြိမ်းချမ်းရေး သတင်းကောင်းပေးသူဟူသည့် အဓိပ္ပာယ် ဖော်ဆောင်လေသည်။
- ထို့ကြောင့် ငြိမ်းချမ်းရေး ချိုးငှက်သည် လူသားတို့အပေါ်တွင် ထားရှိသည့် ဘုရားသခင်၏ “သနားကြင်နာခြင်း ပြည့်ဝသည့်” ချစ်ခြင်း မေတ္တာကို ကိုယ်စားပြုသည်။ ထိုအမှတ် သင်္ကေတသည် ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ် အတွက် အလွန် နီးစပ်မှုရှိသည့် အမှတ်သင်္ကေတ ဖြစ်သည်။ ပုပ်ဖရန်စစ်သည် ရဟန်းမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်သည့် အချိန်မှစ၍ တိုင်းပြည် နိုင်ငံများအကြား ငြိမ်းချမ်းရေး သဘောဆောင်သည့် ဆက်ဆံရေးရရှိစေရန်စဉ်ဆက်မပြတ်ကြိုးပမ်းနေခဲ့သည့် အတွက် ထိုငြိမ်းချမ်းရေး ချိုးငှက်သည် ပုပ်ဖရန်စစ်အား ကိုယ်စားပြုသည့် သင်္ကေတဟုလည်း ပြောနိုင်ပေသည်။
- ငြိမ်းချမ်းရေး ချိုးငှက်ရုပ်အနီးရှိ အထက်သို့ ပြန်လွှင့်နေသည့် ဖဲကြိုးနှစ်ခုမှာ ငြိမ်းချမ်းရေး ဆန်သည့် ဆက်ဆံရေးအား “ပြန်လည် တည်ဆောက်သည့်” အဓိပ္ပာယ် ဖြစ်ပေသည်။



မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် - လူထုဆက်သွယ်ရေးရုံး

ပုပ်ရဟန်းမင်းကြီး၏ မေတ္တာ တမန် ခရီးစဉ်အပေါ် ဖြန့်လည်သုံးသပ်ခြင်း၊ ရှင်းတမ်းထုတ်ခြင်းနှင့် ကျေးဇူးတင် မစ္စားတရားနှင့် ညစာ ဧည့်ခံခြင်း အခမ်းအနား



ရန်ကုန်၊ ၃ ရက် ဇန်နဝါရီ ၂၀၁၈

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာပြည်သို့ ကြွရောက်ခဲ့သော မေတ္တာတမန် ခရီးစဉ်အပေါ် ပြန်လည် သုံးသပ်ခြင်း၊ ငွေစာရင်းရှင်းတမ်း တင်ပြခြင်းတို့ကို ရန်ကုန် ဂိုဏ်းချုပ်ဆရာတော်ကြီးကျောင်းတိုက်တွင် ဇန်နဝါရီလ ၃ ရက် နေ့လည် ၂ နာရီမှ ၄ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

ထို အခမ်းအနားတွင် သာသနာအသီးသီးမှ ဆရာတော်ကြီးများ နှင့် သာသနာတိုင်းမှ ကိုယ်စားလှယ် နှစ်ဦးစီနှင့် ခရီးဖြစ်မြောက်ရေး ကော်မတီ အသီးသီးမှ တာဝန်ခံများ အဖွဲ့ဝင်များ စုစုပေါင်း ၅၅ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

ဦးအောင်ဗလ မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သဘာပတိ ဂိုဏ်းချုပ် ဆရာတော်ကြီး ချားလ်စ်ဘိုမှ ခရီးစဉ်ဖြစ်မြောက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ခဲ့ကြသူများ ကို ကျေးဇူးတင်ခဲ့သည်။ ကာဒီနယ်မှ ဤခရီးစဉ် အောင်မြင်ခြင်းသည် လူမြင်ကွင်းတွင် ကာယ ဉာဏ်နတို့ဖြင့် နည်းလမ်းမျိုးစုံ လက်ဆောင်ခဲ့သူများ ရှိသလို လူသူမသိဘဲ တိတ်တဆိတ် ပေးဆပ်သူများ၊ ဆုတောင်း ပေးသူများ၊ နည်း၊ များ မဆို ထည့်ဝင်လှူဒါန်းသည့် စေတနာရှင်များ၊ အစိုးရဖက်မှ တာဝန်အရ လုပ်ဆောင်သူများ၊ တာဝန်မရှိသော်လည်း စေတနာ အပြည့်အဝဖြင့် ကူညီသူများ စသဖြင့် အားလုံးပါဝင် လုပ်ဆောင် ခဲ့ကြခြင်းကြောင့် အောင်မြင်ခဲ့သည်။ ထို့ကြောင့် သိသူများ နှင့် မသိသူများ ပါဝင်လုပ်ဆောင်ခဲ့သူများ အားလုံးကို ကျေးဇူး တင်ပါသည် ဟု အဖွင့် စကား မိန့်ကြား ခဲ့သည်။

ဆက်လက်ပြီး အမှုဆောင် အတွင်း ရေးမှူး မွန်ဆီညော် မော်ရစ် ညွန့်ဝေ မှ ပြင်ဆင်ခြင်းကာလ တလျှောက်တွင် ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် စိန်ခေါ်မှုများ နှင့် ကျော်လွှားနိုင်ခဲ့ပုံတို့ကို တင်ပြကာ တတတ်တအား ပါဝင်ခဲ့ကြသူများအား ထပ်လောင်း ကျေးဇူးတင်ခဲ့ပါသည်။

ဘဏ္ဍာရေးမှူး ဖါသာရီ အဲလ်ဘတ် မှ ခရီးစဉ်အဆုံးတွင် အကြွေးဆိုသည့် စကားလုံး သုံးစရာမလိုဘဲ ငွေကြေးလုံလောက်ခဲ့ကြောင်း၊ ရသုံးငွေစာရင်း တင်ပြကာ ကျန်ငွေများကို ဆရာတော်ကြီးများ အဖွဲ့ချုပ်ထံ အပ်နှံမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လာမည့် ဆရာတော်ကြီးများ၏ အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း ကာဒီနယ်မှ အသိပေးခဲ့သည်။

ဆက်လက်ပြီး မှတ်ပုံတင်ခြင်းနှင့် ကြိုဆိုနေရာချထားရေးကော်မရှင်၊ သတင်းမီဒီယာ နှင့် မှတ်တမ်းတင်ရေး ကော်မရှင်၊ ကျန်းမာရေး ကော်မရှင်၊ ဝတ်ပြုကိုးကွယ်ရေး ကော်မရှင်၊ လူငယ် ကော်မရှင် တို့မှ ဆောင်ရွက်ခဲ့ သည့် အရာများ၊ မဆောင်ရွက် ဖြစ်ခဲ့သည့် အရာများနှင့် နောင်တွင် သင်ခန်းစာ ယူရမည့် အချက်များကို ဝေမျှတင်ပြခဲ့ကြသည်။

သာသနာများ၏ ကိုယ်စား မြစ်ကြီးနားသာသနာမှ ဦးမြတ်စိုးလတ်က ပွဲအတွက် ပြင်ဆင်ခဲ့ရပုံများ၊ ပွဲတွင် ပါဝင်သည့် အတွေ့အကြုံများကို ဝေမျှခဲ့သည်။

ထို့နောက် မြစ်ကြီးနားဂိုဏ်းအုပ်ဆရာ တော် ဖရန်စစ် ဒေါတန်က ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ကြောင့် သူ၏ သာသနာ အ

တွင်း တိုးတက် ပြောင်းလဲလာခြင်းများကို ဝေငှရင်း အားလုံး အစဉ်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသော အိမ်ရှင် ပီသသော ကာဒီနယ်နှင့်တကွ ရန်ကုန်သာနာကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလပ် မန်ထန်းမှလည်း ကာဒီနယ်၏ ဦးဆောင်မှုနှင့် ပါဝင် လုပ်ဆောင်ပေးကြသော ရဟန်းရှင်လူ အားလုံးတို့အား အသိအမှတ်ပြု ကျေး ဇူးတင်ခဲ့သည်။

ကျေးဇူးတင် မစ္စားတရား

ညနေ ၅ နာရီအချိန်တွင် ကာဒီနယ် ချားလ်စ်ဘိုမှ ဦးဆောင်ကာ ဆရာတော်ကြီးများနှင့် ဘုန်းတော်ကြီးများ ဝန်းရံကာ ကျေးဇူးတင် မစ္စားတရားတော်မြတ်ကို စိန်မေရီ ကာသီဒြယ်တွင် ပူဇော်ခဲ့ကြသည်။ ထိုမစ္စားတရားတော်မြတ် တွင် မြန်မာနိုင်ငံဆိုင်ရာ ဗဟိုကန် သံအ မတ် ဂိုဏ်းချုပ် ဆရာတော် ကြီး ပေါလ် ချန်း အင်နမ် လည်း ပါဝင်ခဲ့ပြီး မစ္စားအပြီးတွင် ပုပ်ရဟန်းမင်းကြီး ခရီးစဉ်အား အဆင့် ရှိရှိ လက်ခံခဲ့ကြသည်။

အတွက် မြန်မာပြည်အား ချီးကျူး ကျေးဇူးတင်ရင်း မြန်မာပြည် အတွက် ပုပ်ရဟန်းမင်းကြီး ထားရစ်ခဲ့သော သတင်းစကားအား ထပ်ဆင့် ပြောပြခဲ့သည်။ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီး၏ ဆန္ဒဖြစ် သော ချစ်ခြင်း မေတ္တာနှင့် ငြိမ်းချမ်းခြင်း မြန်မာပြည်တွင် အမှန်တကယ် ရရှိပါစေ ဟု ဆန္ဒပြု ဆုတောင်းပေးခဲ့သည်။

ထို့နောက် ပုပ်ရဟန်းကြီး ခရီးစဉ်တွင် ပါဝင်လုပ်ဆောင်ခဲ့ကြသည့် ကော်မရှင် အလိုက် ကျေးဇူးတင်လက်မှတ်များ ၊ ဆရာတော်ကြီးများအား အမှတ်တရ လက်ဆောင်များ ကို ကာဒီနယ်ချားလ်စ်နှင့် ဂိုဏ်းချုပ် ဆရာတော်ကြီး ပေါလ် ချန်းအင်နမ် တို့က ပေးအပ်ခဲ့သည်။

မစ္စားအပြီးတွင် ပါဝင် ဆုတောင်းခဲ့ကြသည့် ဘာသာသူများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံခဲ့ပြီး ခရီးစဉ်အတွင်း ပါဝင်လုပ်ဆောင်ပေးခဲ့သူများအား ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

CBCM-OSC



သီကုံးရှင်း

ပုဂံဖရန်စစ် အရှင်သူမြတ်၏ ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား သွန်သင်ချက်



ပုဂံရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က အပတ်စဉ် ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ဘုရားစကား သင်ကြား ပို့ချပေးနေတဲ့ ခရစ်ယာန်မျှော်လင့်ခြင်းအကြောင်း ကို အဆုံးသတ်သွားပြီးတဲ့နောက် နိုဝင်ဘာလ ၈ ရက်နေ့ ကစပြီး ခရစ်ယာန်အသက်တာရဲ့ အသက်သွေးကြောဖြစ်တဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးနဲ့ မွှားတရား တော်မြတ် အကြောင်းကို စတင်ပို့ချခဲ့ပါတယ်။ ကိုယ်တော်မြတ် စက္ကရမင်တူးဆိုတာ အသင်းတော်ရဲ့ နှလုံးသည်းပွတ် ဗဟိုပဲ ဖြစ်ပါတယ်။ ဘုရားရှင်နဲ့ ပြည့်စုံစွာ ဆက်နွယ်ရှင်သန်မှုကို ပေးတဲ့ မွှားတရားတော်မြတ်ရဲ့ တန်ဖိုးတရားတွေကို နားလည် သဘောပေါက်ဖို့ အလွန် အရေးကြီးပါတယ်။

ကိုယ်တော်မြတ်စက္ကရမင်တူးနှင့် မွှားတရားတော် (၁)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကိုယ်တော်မြတ် စက္ကရမင်တူး ကို ကျင်းပ ပူဇော်ခဲ့ကြလို့ သွေးစွန်းခဲ့ကြရတဲ့ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီ ၃၀၄ ခုနှစ်မှာ မြောက်အာဖရိကဖက်က ခရစ်ယာန်တွေဟာ အိမ်တစ်အိမ်မှာ မွှားပူဇော်နေတဲ့အချိန် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်။ မလုပ်ရဘူးလို့ တားမြစ်ထားတာကို မသိဘူးလားလို့ မေးတော့ ဘာပြန်ဖြေလဲဆိုရင် မွှားတရားမရှိရင် အသက်ရှင်လို့ မရပါဘူးတဲ့။ ဆိုလိုတာက မွှားတရားကိုသာ ပူဇော်ခွင့်မရှိတဲ့ ခရစ်ယာန်ဘဝဟာ အသက် မရှိဘူးဆိုတဲ့ သဘောပဲ။ သူတို့တွေ မွှားပူဇော်ခဲ့တဲ့အတွက်ကြောင့် အသက်ခံခဲ့ရတယ်။ သွေးနုရင်းပြီး ပြခဲ့တဲ့ ဒီသက်သေခံချက်က ကိုယ်တော်မြတ်အတွက်ဆိုရင် ဒီလောကရဲ့အသက်ကိုတောင် စွန့်လွှတ်ရဲတယ်ဆိုတာကို ပြသလိုက်တာပဲ။ ဘာလို့လဲဆိုတော့ ကိုယ်တော်မြတ်စက္ကရမင်တူးက နောင်ဘဝမှာ သူတို့ကို ထာဝရအသက် ပေးနိုင်တယ်ဆိုတာကို ယုံကြည်နိုင်စွမ်းရှိခဲ့လို့ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က တို့အားလုံးကိုလည်း စိန်ခေါ်နေပါတယ်။ တို့တွေရော ထာဝရအသက်ကို ပေးတဲ့ ကိုယ်တော်မြတ် စက္ကရမင်တူးကို ဘယ်လောက်တောင် ကြိုးစား ပမ်းစား ရှာဖွေ ကြည့်ညှိနေကြလဲ။

ကိုယ်တော်မြတ် စက္ကရမင်တူးဆိုတာ ကျေးဇူးဩဇာတရ တင်ရှိခြင်းလို့ အနက်ဖွင့်လို့ရပါတယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ မေတ္တာတော် ပေါင်းစည်းခြင်းအောက်မှာ တစ်လုံး တစ်ဝတည်း မိတ်သဟာရဖွဲ့ခွင့်ပေးတဲ့အတွက် သုံးပါးတစ်ဆူ ဘုရားကို ကျေးဇူးတင်ကြပါတယ်။ ဒီနက်နဲဖွယ်ရာ ပူဇော်ခြင်းကနေ ဖုံးကွယ်နေတဲ့ ဘုရားရှင်ရဲ့ မေတ္တာတော်ကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် ကိုယ်တော် မြတ်နဲ့ မွှားတရားအကြောင်း အမေးအဖြေလုပ်ရင်း ရှေ့ဆက်သွန်သင် မိန့်ကြားသွားပါမယ်။

ဒုတိယဗာတီကန် ညီလာခံ အစည်းအဝေးကြီးက ခရစ်တော်နဲ့ ဆုံးဆည်းခြင်းအလှတရား၊ ယုံကြည်ခြင်း ရဲ့ မြင့်မြတ်ခြင်းတွေကို နားလည်ကြဖို့ ခရစ်ယာန်တွေကို တိုက်တွန်းထားပါတယ်။ ဒါကြောင့်လည်း ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး အသင်းတော်က လိုအပ်တဲ့ ပြင်ဆင်မွမ်းမံမှုတွေကို သန့်ရှင်းတော်ဝိညာဉ်တော်ဘုရား ရဲ့ လမ်းညွှန်မှုအောက်မှာ ရှာဖွေခဲ့ကြတယ်။ ဒီလို ပြုပြင်မွမ်းမံဖို့အတွက်ဆိုတာ ဘာသာတူခရစ်ယာန်တွေကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး အသိပညာပုံသွင်းခြင်းတွေနဲ့ စတင်ဖို့လိုတယ်ဆိုတာ သတိပြုမိခဲ့ကြတယ်။ မွှားတရားတွင်းမှာ ပူဇော်တဲ့ ကိုယ်တော်မြတ်ကနေတဆင့် ဘုရားရှင်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်တွေကို နားလည်နိုင်ကြပြီး တဖြေးဖြေးနဲ့ ဝိညာဉ်ရေး အသက်တာမှာ ကြီးထွားလာရပါမယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ကျွန်ုပ်ရဲ့ ဘုရားစကားသင်ကြားခြင်းကို ပြုလုပ်သွားချင်ပါတယ်။

ကိုယ်တော်မြတ်စက္ကရမင်တူးမင်္ဂလာတော်မြတ်ဆိုတာ ယေရူးရှားကိုယ်တော်တိုင် မုန့်အဆင်း သဏ္ဍာန်အောက်မှာ အဟုတ်အမန် တည်ရှိကိန်းဝပ်လာတဲ့ အံ့ဖွယ်ကျေးဇူးတော်တစ်ခုဖြစ်ပါတယ်။ ဒီနက်နဲ ဖွယ်ရာထဲမှာ ပါဝင်တဲ့အခါတိုင်း သခင်ခရစ်တော်ရဲ့ ကယ်တင်တော်မူခြင်း ဝေဒနာတော်နဲ့ အသေခံတော်မူခြင်းမှာ ရှင်သန်ခွင့် ရကြပြန်ပါတယ်။ မမြင်နိုင်တဲ့ဘုရားက မြင်နိုင်အောင် ထုတ်ဖော်ပြသပေးတဲ့ နက်နဲဖွယ်ရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီနက်နဲဖွယ်ရာ ပူဇော်ခြင်းမှာ ပါဝင်ကြတဲ့ ကျွန်ုပ်တို့တတွေ မိမိကိုယ်ကို မေးခွန်းမေးကြည့်ကြဖို့လိုမယ်ထင်တယ်။ ရိုးရိုးလေးပါပဲ။ ဥပမာ - ဘာကြောင့် ခမည်းတော် သားတော် အမှတ်လက္ခဏာ ပြုလုပ်ပြီး မွှားတရားအစမှာ နောင်တယူခြင်းကို ပြုလုပ်ကြတာလဲ။ ကလေးတွေ ခမည်းတော် သားတော် သားတာ မြင်ဖူးကြလား။ သူတို့ဘာလုပ်လဲဆိုတာ သူတို့ သိချင်မှသိမှာ။ ဟိုခြစ်ဒီခြစ်နဲ့ ကောက် ကြောင်းတစ်ခုကို ကပြာကယာလုပ်လိုက်သလိုပဲ။ ကလေးတွေကို ခမည်းတော် သားတော် အမှတ်လက္ခဏာကို ကောင်းကောင်း ပြုလုပ်တတ်ဖို့ သင်ပေးရမယ်။ ဒါနဲ့ပဲ မွှားတရားကို စတင်တာ။ တို့ဘဝကို ဒီအမှတ်သားနဲ့ အစပျိုးလိုက်တာ။ သခင်ခရစ်တော်ရဲ့ ကားတိုင်တော်အားဖြင့် ကယ်တင်ခြင်းခံရတယ်ဆိုတာကို အမှတ်ရစေဖို့ ပါပဲ။ ဒီအပြင်၊ မွှားတရားအတွင်း ဖတ်ရှုတဲ့ ကျမ်းစာတွေရဲ့ အဓိပ္ပါယ်၊ တနင်္ဂနွေနေ့မှာ ဘာလို့ ၃ စောင်ဖတ်ပြီး ရိုးရိုး နေ့တွေမှာ ဘာလို့ ကျမ်း ၂ စောင်ပဲ ဖတ်ရှုတာလဲ။ ဘာကြောင့် ဒီကျမ်းတွေကို ဖတ်ရှုတာလဲ။ ဘာကိုဆိုလိုတာလဲ ... စတဲ့ မေးခွန်းတွေ အများကြီးရှိ ပါတယ်။ နောက်တစ်ခုက ရဟန်းက ပူဇော်ခြင်းစတဲ့အခါ မှာ ပြောပါတယ်။ "Lift up your hearts" တဲ့။ (မြန်မာလိုတော့ ဘုရားသခင်အား အာရုံပြုကြလော့ လို့ ပြဌာန်းထားပါတယ်။ တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် စိတ်နှလုံးသားတွေကို မြှင့်တင်အာရုံပြုကြပါ လို့ အနီးဆုံး ဆိုနိုင်ပါတယ်) စိတ် နှလုံးသားတွေကို မြှင့်တင်အာရုံပြုကြပါလို့ ဖိတ်ခေါ်ပါတယ်။ ရဟန်းက သင့်တို့ရဲ့ ဖုန်းတွေကို မြှင့်တင် မြောက်ထားကြပါလို့ မပြောပါဘူး။ အဲ့လို မဖြစ်ရပါဘူး။ စိန်ပီတာ ရင်ပြင်မှာ မွှားပူဇော်ချိန် လေထဲမှာ မြောက်တက်လာတဲ့ ဖုန်းတွေကို မြင်ရတာ ကျွန်ုပ် အလွန် စိတ်မကောင်းဖြစ်ရပါတယ်။ ဘာသာတူတွေပဲ မဟုတ်ပါဘူး။ ရဟန်းတွေ ဆရာတော်တွေက အစ ဖုန်းလေးတွေ မြောက်ကိုင်ပြီး ဓါတ်ပုံရိုက်ကြတာတွေ ရပါတယ်။ ကျေးဇူးပြု၍ မလုပ်ကြပါနဲ့။ လေးနက်တဲ့ အရာကို ပေါ့ပျက်သွားအောင် မလုပ်ပါနဲ့။ မွှားတရား တော်အားဖြင့် ခရစ်တော်ရဲ့ ဒုက္ခစရိယာနဲ့ အသက်စွန့်တော်မူခြင်းကို ထိတွေ့တော့မှာမို့ ဘုရားကို အာရုံပြုကြရအောင်ပါ။ ဒါကြောင့် မွှားတရားတော်မြတ်ရဲ့ အခြေခံကျတဲ့ အဓိပ္ပါယ် အမှတ်အသားတွေကို နားလည်သဘော ပေါက်ဖို့ အရေး

ကြီးပါတယ်။ တမန်တော်ကြီး သောမတ်စ်လိုပဲ ယုံကြည်ဖို့အတွက် သခင်ရဲ့ နံ့ဘေးကို ထိတွေ့ ဖို့လိုသလို ဘုရားရှင်ကို ယုံကြည်ဖို့အတွက် ကျွန်ုပ်တို့လည်း စက္ကရမင်တူးတွေအားဖြင့် ထိတွေ့ကြရပါမယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးရဲ့ မြှုပ်ကွယ်နေတဲ့ နက်နဲဖွယ်အလှတရားတွေကို အတူ ရှာဖွေကြရအောင်။

နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၇ ။

ကိုယ်တော်မြတ်စက္ကရမင်တူးနှင့် မွှားတရားတော် (၂)

မွှားတရားတော်မြတ်ရဲ့ အလှတစ်ခုကို ထုတ်ဖော်ပြောဆိုရင် ရိုးရိုးလေးပဲ ကျွန်ုပ်ပြောပြပါမယ်။ မွှားတရားဆိုတာ ဆုတောင်းခြင်းပဲ။ ဒီထက်ပိုနားလည်အောင် ပြောရရင် ဆုတောင်းခြင်းတွေအားလုံးရဲ့ အကောင်းဆုံး၊ အမြင့်မြတ်ဆုံး ၊ အခမ်းနားဆုံး၊ အပြည့်ဝဆုံး ဆုတောင်းခြင်းပဲ ဖြစ်ပါတယ်။ မွှားတရားတော် မြတ်မှာ နှုတ်ကပတ်တော်အားဖြင့်၊ ယေရူးရှားကိုယ်တော်ရဲ့ အသားတော် အသွေးတော်အားဖြင့် ဘုရားရှင်နဲ့ တွေ့ ဆုံ ရပါတယ်။ ဒီတွေ့ဆုံခြင်းကို ဆုတောင်းခြင်းလို့ပြောရင် ဆုတောင်းခြင်းဆိုတဲ့ တကယ့်အဓိပ္ပါယ်က ဘာပါလိမ့်။ ပြောရရင် ဆုတောင်းခြင်းဆိုတာ ဘုရားနဲ့ လူ သီးသန့်ဆုံဆည်းကြတဲ့ တွေ့ဆုံ စကားပြောခြင်းပဲ။ လူကို ဘုရား ဖန်ဆင်းခဲ့တာဟာ သူနဲ့ ရင်းနှီးစွာ ဆက်နွယ်ပေါင်းစပ်ဖို့အတွက်ဖြစ်ပါတယ်။ ဘုရားနဲ့ မတွေ့ဆုံနိုင်ရင် လူကို ဖန်ဆင်းခြင်းရည်ရွယ်ချက်လည်း မပြည့်စုံနိုင်သေးပါဘူး။ ဒီတော့ လူ့ဘဝက ဘုရားနဲ့ တွေ့ဆုံခြင်းကို ဦးတည်သွားရပါမယ်။

ကမ္ဘာဦးကျမ်းမှာ လူကို ဘုရားရှင်က မိမိရဲ့ ရွှေပုံသဏ္ဍာန်နဲ့အညီဖန်ဆင်းခဲ့တယ်လို့ ဆိုထားတယ်။ ဘုရားရှင်ကိုယ်တိုင်က ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဆိုတဲ့ ပုဂ္ဂိုလ် သုံးပါးအဖြစ်မှာ ချစ်ခြင်းမေတ္တာတော်၌ ပေါင်းစည်းဖြစ်တည်နေပါတယ်။ မေတ္တာတော်အားဖြင့် စုစည်းခြင်းရဲ့ အပြည့်ဝဆုံး ဆက်နွယ်မှုတစ်ခုကို မြင်သာစေပါတယ်။ မိုးဖယ်က ဘုရားရဲ့ နာမတော်ကို မိန့်ကြားဖို့ လျှောက်ထားတဲ့အခါမှာ "ငါသည် ငါ ဖြစ်တယ်" လို့ မိန့်ကြားခဲ့တာနဲ့တစ်ဆက်ထဲမှာပဲ "ငါသည် အာဘရာဟံရဲ့ ဘုရား၊ အီဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရား၊ သင်တို့ ဘိုးဘေးတို့ရဲ့ ဘုရား" ဆိုပြီး အသက်ရှင်တော်မူတဲ့ ဘုရားဖြစ်ကြောင်း မိန့်ခဲ့ပါတယ်။ ဒါကြောင့် ခရစ်တော်ကိုယ်တိုင်ကလည်း မိမိ တပည့်တော်ကြီးတွေကို ခေါ်တော်မူတဲ့အခါမှာလည်း နာမည်တပ်ပြီး သူနဲ့အတူ ရှိဖို့ခေါ်ပါတယ်။ အကြီးမားဆုံး ကျေးဇူးတော်က ဘုရားနဲ့ အတူ ရှိရခြင်းပါပဲ။ မွှားတရားတော်မြတ်မှာ ယေရူးရှားနဲ့ အတူ ရှိရုံတင်မက ကိုယ်တော်အားဖြင့် ညီအစ်ကိုမောင်နှမအားလုံးနဲ့လည်း အတူ ရှိစေပါတယ်။

ဆုတောင်းခြင်းဆိုတာ အတူပေါင်းစပ်တည်ရှိနေရုံတင်မဟုတ်တော့ဘဲ တိတ်ဆိတ်စွာ နေတတ်ခြင်းကို လည်း ဆုတောင်းခြင်းလို့ ပြောလို့ရပါတယ်။ ပေါင်းစည်း ဆက်နွယ်ခြင်းမှာ စကားစမြည်ပြောတဲ့အခါတွေမှာလည်း တိတ်ဆိတ်ရတဲ့ အချိန်တွေရှိတယ်။ ယေရူးရှားနဲ့အတူ ငြိမ်ငြိမ်လေးပေါင်းစပ်တယ်။ မွှားတရား နာယူဖို့သွားတဲ့အခါ ၅ မိနစ်လောက် စောပြီး ရောက်ရင် ရောက်နေလိမ့်မယ်။ အဲ့ဒီ ၅ မိနစ်အချိန်က ဘေးနားက လူနဲ့ စကားတွတ်ထိုးဖို့ မဟုတ်ပါဘူး။ ဘုရားနဲ့ပေါင်းစည်းဖို့ မိမိကိုယ်ကို တိတ်ဆိတ်စွာ ပြင်ဆင်တဲ့အချိန်ဖြစ်ပါတယ်။ စိတ်အာရုံကို စုစည်းတယ်။ ဘုရားနဲ့တွေ့ဆုံဖို့ ပြင်ဆင်တယ်။ တိတ်ဆိတ်ခြင်းမှာ ဘုရားက နှလုံးသားကို လာထိပါတယ်။ ဒါကြောင့်လည်း ယေရူးရှား ကိုယ်တိုင်က ဆိတ်ငြိမ်တဲ့ အရပ်ကို သွားပြီး ဆုတောင်း ပဌနာပြု တော်မူခဲ့ပါတယ်။

နောက်တစ်ချက် ဆုတောင်းခြင်းဆိုတာကတော့

ဘုရားကို အဖလို့ ခေါ်တင်ခြင်းပဲ။ ဘုရားကို အဖလို့ မခေါ်တင်ရင် ဆုတောင်းလို့ မရပါဘူး။ သားသမီးတွေက အဖေတစ်ယောက်ရဲ့ တည်ရှိခြင်းကို ယုံကြည် ပုံအပ်ထား သလို ဘုရားရဲ့ ရှေ့မှောက်မှာ တို့ဘဝကို ပုံအပ်ထားရပါမယ်။ ဒါကြောင့် ဆုတောင်းတဲ့အခါ ပထမဆုံး နိမ့်ချခြင်းရှိဖို့ လိုတယ်။ ကလေးတစ်ယောက်လို ဖခင်အပေါ်ယုံကြည်မှု ရှိဖို့လိုတယ်။ နောက်ပြီးတော့ ဆုတောင်းတဲ့အခါ ကလေး တွေလို ဖြစ်ဖို့ လိုတယ်။ သိလိုခြင်းအံ့ဩစိတ်တွေနဲ့ ဖြစ်နေရ မယ်။ ကလေးတစ်ယောက်က ပတ်ဝန်းကျင်မှာ မြင်မြင်သူမျှ ကို မေးခွန်းထုတ်တယ်။ အရာအားလုံးက သူ့အတွက် အထူးအဆန်းတွေချည်းပဲ။ ဆုတောင်းတဲ့အခါလည်း ဒီ သဘောပဲ။ နှလုံးသားကိုဖွင့်ပြီး အသစ်အဆန်းတွေနဲ့ အံ့ဩ မိန်းမောခြင်းတွေ ခံစားတတ်ရမယ်။ ဘုရားရှင်က သင့်ကို တွေ့ဆုံတဲ့အခါ တစ်ခုမဟုတ်တစ်ခုတော့ အံ့ဩစေပါ လိမ့်မယ်။ ဒီလို ခံစားရမလည်း ဘုရားနဲ့တွေ့ဆုံခြင်းဟာ ရှင်သန်နေတယ်လို့ ဆိုနိုင်မှာပါ။ မွှားတရားမှာ ဘုရားနဲ့ တွေ့ဆုံခြင်း ဟာ ရှင်သန်နေရမယ်။ နက်နဲဖွယ်ရာကို တွေ့ရလို့ အံ့ဩခြင်းတွေဖြစ်နေရမယ်။ အတွင်း နှလုံးသားရဲ့ ဝိညာဉ်ရေး အသက်တာ ဘဝတွေကို ဆုတောင်းခြင်းအားဖြင့် ရယူပြီး တည်ဆောက်နိုင်ကြပါတယ်။ မွှားတရားအတွင်း ကိုယ်တော်မြတ်စက္ကရမင်တူးမှာ ဆုံဆည်းရခြင်းဟာ ဘုရား ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြပေးပါတယ်။ အပြစ်အနာအဆာ တွေ ရှိနေဦးတောင် ချစ်မြဲတိုင်းချစ်နေတဲ့ ဘုရားမေတ္တာဟာ တို့အားလုံးကို ပေးတဲ့ နှစ်သိမ့်ခြင်း ကျေးဇူးတော်တစ်ခု ဖြစ်ပါတယ်။ လူနဲ့ ဘုရား ဆုံတဲ့အခါမှာ ဘုရားက လူ့ အား နည်းချက်တွေကိုပါ ယူဆောင်လာစေပါ တယ်။ အားနည်း ခြင်းတွေကို ကုစားပေးပြီး လူကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းခြင်း ရည်ရွယ်ချက်အတိုင်း ဘုရားနဲ့လူ ပြန်လည်ပေါင်းစည်းဖို့ ခေါ်ဆောင်ပါတယ်။ ဒါဟာ မွှားတရားအတွင်းမှာ ပူဇော်တဲ့ ကိုယ်တော်မြတ် စက္ကရ မင်တူးရဲ့ ကျေးဇူးတော် သဘော တရားပဲလေ။ ဘုရားနဲ့ လူကို ပြန်လည် ဆုံဆည်းစေတာမို့ မွှားတရားကို အကောင်းဆုံးသော ဆုတောင်းခြင်းလို့ ပြောကြတာပေါ့။

နိုဝင်ဘာလ ၁၅ ရက် ၊ ၂၀၁၇ ။

ကိုယ်တော်မြတ်စက္ကရမင်တူးနှင့် မွှားတရားတော် (၃)

ဒီတစ်ပတ်မှာတော့ မေးခွန်းလေးတစ်ခုနဲ့ အစပြု ချင်ပါတယ်။ ဘာကြောင့် တနင်္ဂနွေ မွှားတရားတော် ကို သွားရောက် နာယူကြတာလဲ။ တနင်္ဂနွေနေ့မှာ ပူဇော် ကျင်း ပတဲ့ မွှားတရားဟာ အသင်းတော်အသက်တာရဲ့ သည်း ပွတ် ဗဟိုတစ်ခုဖြစ်ပါတယ်။ ခရစ်ယာန်တွေက တနင်္ဂနွေ နေ့မှာ ဘုရားကျောင်းသွားကြတာဟာ ရှင်ပြန်တော်မူတဲ့ ခရစ်တော်နဲ့ ဆုံဆည်းကြဖို့ဖြစ်ပါတယ်။ အမှန်တော့ ဘုရား ကို တွေ့ဆုံဖို့ထက် ဘုရားက ကိုယ့်ကို လာရောက်ထိတွေ့ နိုင်ဖို့ တနင်္ဂနွေဘုရားကျောင်းသွားကြတယ်လို့ ပြောရင် ပိုမှန်မှာပါ။ ဘုရားရဲ့ နှုတ်တော်ထွက်စကားကို နာယူပြီး ကို ယ်တော်မြတ်အသွေးအသားတော်အားဖြင့် ဝိညာဉ်ခွန်အား ကို ဖြည့်တင်း ကြရပါတယ်။ ဒီလိုနဲ့ ခရစ်တော်ရဲ့ နက်နဲဖွယ်



ကိုယ်ခန္ဓာတော်မှာ ပေါင်းစည်းလာပြီး အသင်းတော်ကို တည်ဆောက်ခြင်းမှာ ပါဝင်လာကြပါတယ်။

အစကနဦးမှာ တမန်တော်ကြီးတွေက မွှား ပူဇော် ခြင်းကို ရက်သတ္တပတ်ရဲ့ ပထမရက်မှာ ကျင်းပကြတယ်။ ရောမနိုင်ငံသားတွေက အဲဒီနေ့ကို နေမင်းကြီးရဲ့ နေ့လို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေ့မှာ ယေရှုဘုရား ရှင်က သေခြင်းကနေ ရှင်ပြန်တော်မူပြီး တပည့်တော်ကြီး တွေကို အထင်းအရှား ပြခဲ့တယ်။ သူတို့နဲ့အတူ စကားတွေ ပြောခဲ့တယ်။ အတူ စားသောက်ခဲ့တယ်။ ပြီးတော့ သန့်ရှင်း သော ဝိညာဉ်တော် ဘုရားကိုလည်း ပေးအပ်ခဲ့တယ်။ ရှင်ပြန် တော်ဘုရားက တနင်္ဂနွေနေ့မှာ ဆင်းသက်ခဲ့ပါတယ်။ ဒါ ကြောင့် တနင်္ဂနွေနေ့ဆိုတာ သန့်ရှင်းတဲ့ နေ့ရက် ဖြစ်ပါ တယ်။ ဘုရားရှင်ဟာ တို့ရဲ့ ကြားမှာ တို့အတွက် အတူရှိစေတဲ့ မွှားတရားတော်မြတ်နဲ့ ပိုမို သန့်စင်စေတဲ့ တနင်္ဂနွေနေ့လေး ပါ။ ဒီမွှားတရားတော်ကပဲ တို့တွေကို တနင်္ဂနွေနေ့ ခရစ် ယာန်လေးတွေ ဖြစ်စေတာပါပဲ။ ခရစ်ယာန်တစ်ယောက် အတွက် ဘုရားရှင်နဲ့တွေ့ဆုံခြင်းမရှိတဲ့ တနင်္ဂနွေနေ့ဟာ ဘယ်လို တနင်္ဂနွေနေ့လဲ။ တချို့နေရာတွေမှာ အခက်ခဲ ကြောင့် တနင်္ဂနွေနေ့တိုင်း မွှားတရား မပူဇော်နိုင်တာတွေ ရှိပါတယ်။ ဒီအခြေအနေမှာဆိုရင်တော့ ဘုရားရှင်ရဲ့ နှုတ် တော်ထွက်စကားကို နာယူပြီး ကိုယ်တော်မြတ်ပင့်ယူလိုစိတ် ဆန္ဒ တစ်ခုရှိရင်လည်း သန့်ရှင်းတဲ့နေ့ကို ကျင့်ဆောင်တည် တယ်လို့ ပြောလို့ရပါတယ်။

လောကီရေးရာတွေ သိပ် ဆန်လွန်းသွားတဲ့ တချို့ နေရာတွေမှာ ကိုယ်တော်မြတ်စက္ကရမင်တူးကြောင့် အရေး ပါလှတဲ့ တနင်္ဂနွေနေ့ရဲ့ အဓိပ္ပါယ်တွေ ပျက်ကလို့နေပါပြီ။

ရှက်ဖို့ကောင်းပါတယ်။ မွှားတရားတော် ကျင်းပရခြင်းရဲ့ အနှစ်သာရ၊ အနက်အဓိပ္ပါယ်တွေကို ပြန်လည်အသက်သွင်း တည်ဆောက်ဖို့ လိုပါတယ်။ အမှန်တော့ တနင်္ဂနွေ တစ် ပတ်ပြီး တစ်ပတ် ကျင်းပခြင်းအားဖြင့် ကိုယ်တော်မြတ် စက္ကရမင်တူးက တို့ဘဝကို လမ်းပြ ခေါ်ဆောင်ပေး နေပါ တယ်။ ဒီအတွက်ကြောင့် ဒုတိယ ဗာတီကန် ညီလာခံ အစည်းအဝေးကြီးက တနင်္ဂနွေနေ့ဆိုတာ မူလ ကနဦး ပွဲနေ့ ဖြစ်ကြောင်း၊ ဘာသာသူတွေရဲ့ ဘုရားတရားအတွက် ဦး တည်ထားပြီး ပျော်ရွှင် ဝမ်းမြောက်ကြတဲ့နေ့၊ သန့်ရှင်းစွာ အနားယူ ဥပုဇ်စောင့်တည်ကြတဲ့နေ့ရက် တစ်ရက်ပါလို့ ဆော်ဩ ထားခဲ့ပါတယ်။

ခရစ်တော်မပါရင် နေ့စဉ် ကြုံတွေ့ရတဲ့ အခက်ခဲ ဒုက္ခတွေ၊ ဘဝပြဿနာတွေရဲ့ ပင်ပမ်းနွမ်းနယ်မှုတွေ ကြားမှာ အားပြတ်သွားနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ ဘုရားရှင်နဲ့ ဆုံ ဆည်းခြင်းက လက်ရှိပစ္စုပ္ပန်ကို ယုံကြည်စိတ်ချစွာ သတ္တိရှိ စွာနဲ့ဖြတ်သန်းနိုင်ဖို့ အနာဂတ်ကို မျှော်လင့်ချက်နဲ့ လျှောက် လှမ်းနိုင်ဖို့ ခွန်အားဖြစ်စေပါတယ်။ ဒါကြောင့် ခရစ်ယာန် တွေက တနင်္ဂနွေနေ့မှာ ဘုရားကျောင်းသွားပြီး မွှားတရား နာယူကာ ဘုရားရှင်နဲ့ တွေ့ဆုံပေါင်းစပ်နိုင်ဖို့ ကြိုးစားနေကြ ပါတယ်။ အသင်းတော်ရဲ့ ပြဌာန်းချက် ကျင့်ဝတ်အရ ဘုရားကျောင်း သွားခြင်းမဟုတ်ဘဲ ယေရှုဘုရားရဲ့ ကျေးဇူး တော်အားဖြင့် ဘုရားရှင်နဲ့ ပေါင်းစည်းဖို့ တနင်္ဂနွေ ဘုရား ကျောင်း သွားကာ မွှားနာယူကြပါတယ်။ တို့အတွင်းမှာရှိတဲ့ ဘုရားရဲ့ တည်ရှိခြင်းက အသင်းတော်ရဲ့ ကျင့်ဝတ်တော်ကို ပျော်ရွှင်ဝမ်းမြောက်ဖွယ် လိုက်နာစေပါတယ်။ သိပ်လှတဲ့ ကျင့်ဝတ်လေးတစ်ခုပါပဲနော်။

ဒီဇင်ဘာလ ၁၃ ၊ ၂၀၁၇၊ ကိုရှင်း

၂၀၁၈ ခုနှစ်သည် ပုဂံရဟန်းမင်းကြီး ဖရန်စစ်အတွက် လူငယ်များ နှင့် မိသားစု နှစ် ဖြစ်မည်

အသင်းတော်သည် လူငယ်များ၏ မျှော်လင့်ချက်များ၊ ရည်မှန်း ချက်များနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ စသည့် လူငယ်အရေးကို ဦးစားပေး ဆောက်ရွက် မည်ဖြစ်သဖြင့် ၂၀၀၈ ကို လူငယ်များနှစ်ဟု သတ်မှတ်နိုင်ကြောင်း ဗာတီကန်မြို့ပြ နိုင်ငံ၏ အတွင်းရေးမှူး ကာဒီနယ် ပါရိုလင်းက ဗာတီကန် ရေဒီယို နှင့် တွေ့ဆုံ မေးမြန်းခြင်းတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့မိသားစုများ၏ နီးနှောဖလှယ်ပွဲကို အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့တွင် ဩဂုတ်လ ၂၀ မှ ၂၆ အထိ ကျင်းပပြုလုပ်မည်။ ထို့နောက် အောက်တိုဘာလတွင် ရောမမြို့၌ "လူငယ်များ၏ ယုံကြည်ခြင်းနှင့် ခေါ်တော်မူခြင်း ရှာဖွေခြင်း" ခေါင်းစဉ်ဖြင့် ဆရာတော်ကြီးများ၏ ညီလာခံကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

ကာဒီနယ် ပါရိုလင်းက အသင်းတော်အနေနှင့် လူငယ်များနှင့် ဆက်ဆံရာတွင် တာဝန်သိတတ်မှုအပေါ်မူတည်သွားမည်ဖြစ်ပြီး ထိန်းချုပ်ထားသည့်ပုံစံကို ကျင့်သုံး မည် မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ လူငယ်များအနေနှင့် ဧဝံဂေလိတရားတော် ကြေငြာဟောပြောခြင်းတွင် မည်ကဲ့သို့ ပါဝင်လုပ်ဆောင်ပေးနိုင်မည်ကို အသင်း တော်နှင့် ပုဂံရဟန်းမင်းကြီးက တောင်းဆိုနေပါသည်ဟု ပြောခဲ့သည်။

မြို့တော်ကြီးနှင့် ကမ္ဘာကြီးဆီသို့

ပုဂံရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ၂၀၁၇ ခုနှစ် ခရစ္စမတ်နေ့ သတင်းစကား



ချစ်လှစွာသော ညီအစ်ကိုမောင်နှမတို့
“ပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေ”

“ဘက်သလင်ဟင်မြို့မှာ ယေရူးသခင်ဟာ အမိမယ်တော် မှ မွေးဖွားသန့်စင်ခဲ့ပါတယ်။ သူ့ရဲ့ ဖွားမြင်ခြင်းဟာ လူ့ဆန္ဒအလိုဖြင့် မဟုတ်ဘဲ “သားတော်ကို ယုံကြည်သမျှ သော သူတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက် ရစေသောငှါ မိမိ၏ တပါးသည်းသားတော်ကို စွန့်သည်တိုင် လောကသားတို့အား ချစ်တော်မူသော” (ယောဟန် ၃:၁၆) အဖမည်းတော်ဘုရားရဲ့ မေတ္တာလက်ဆောင် ဖြစ်ပါတယ်။

အစဉ်အမြဲ ယုံကြည်ခြင်းခရီး ပြုနေသော အသင်းတော်မှာ ဒီဖြစ်ရပ်ကို ယနေ့ တဖန်ပြန်လည် ဆန်းသစ်ခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရစ္စမတ်ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းမှာ ပျက်စီးနိုင်တဲ့ လူ့အသွေးအသားကို ခံယူသောဘုရား၊ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ နိမ့်ကျဆင်းရဲ သူဖြစ်လာသောဘုရား၊ ကျွန်ုပ်တို့ထံ ရောက်ရှိလာသော ဘုရားသခင်ရဲ့ နက်နဲဘွယ်ရာများကို ပြန်လည် သက်ဝင် နေထိုင်ကြပါတယ်။ ဘုရားသခင်ရဲ့ နူးညံ့သိမ်မွေ့ခြင်းဟာ ကြီးမားတဲ့အတွက် ဒီနက်နဲဘွယ်ရာ အချက်က ကျွန်ုပ်တို့ကို နိုးဆော်ပေးပါတယ်။

ကယ်တင်ရှင် သူငယ်တော်လေးကို အဦးဆုံးဖူးတွေ့ရသောသူတွေကတော့ မယ်တော်နှင့် ဂျိုးဇက်အပြင် ဘက်သလင်မြို့ရဲ့ နိမ့်ချရိုးသားသော သိုးထိန်းတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ သိကြားတမန်တို့က ပေးတဲ့ သတင်းစကားကိုကြားရပြီး အသိအမှတ်ပြုကာ သူငယ်တော်လေးကို သွားရောက်ဖူးမျှော်ခဲ့တယ်။ ယေရူးသခင်ရဲ့ နက်နဲဘွယ်ရာမှာ ဆင်းရဲခြင်းကို မြင်ရ သော်လည်းဘဲ စိတ်ပျက်ကြတဲ့ ခေတ်အဆက်ဆက်က ယုံကြည်သူ တိုင်းအတွက် ထိုနိမ့်ချပြီး သတိမူ ဆင်ခြင်တတ်သူတွေဟာ

စံနမူနာ ယူစရာဖြစ်တယ်။ အမိ မယ်တော်ကဲ့သို့ သူတို့ဟာလည်း ဘုရားရှင်ရဲ့ နှုတ်တော်ထွက်စကားတော်ကို အကြွင်းမဲ့ ယုံကြည်ကာ ဘုရားသခင်၏ဂုဏ်တော် ကို ရိုးစင်းသောအမြင်နဲ့ ကြည့်မြင်ခဲ့ပြီး ထောက်ရှုဆင်ခြင်ခဲ့ကြတယ်။ လူ့အသွေး အသားကို ခံယူတော်မူတဲ့ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်အရှေ့မှာ “သစ္စာ၊ မေတ္တာနှင့် ပြည့်ဝသော ခမည်းတော်မှ ပေါ်ထွက်လာတော်မူသည့် ချစ်လှစွာသော သားတော်၏ ဘုန်းဂုဏ်တော်ကို ငါတို့သည် ဤယနေ့ မြင်တွေ့ကြရပြီ” (ယောဟန် ၁:၁၄) လို့ အနယ်အနယ် အရပ်ရပ်မှာ ရှိကြတဲ့ ခရစ်ယာန်တိုင်းက ဝန်ခံနေကြပါတယ်။

ယနေ့ စစ်ပွဲမှန်တိုင်းတွေ ကျွန်ုပ်တို့ ကမ္ဘာမြေမှာ တိုက်ခတ်နေချိန် ခေတ်နောက်ကျနေတဲ့ ဖွံ့ဖြိုးတိုးတက်မှု ပုံစံက လူမှု အသိုင်းအဝိုင်းနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေနေပါတယ်။ ခရစ္စမတ်က သူငယ်တော်လေးပေးတဲ့ အမှတ် လက္ခဏာကို အာရုံစိုက်ဖို့၊ အထူးသဖြင့် သူငယ်တော်ယေရူးကဲ့သို့ နေစရာမရှိတဲ့ (လုကာ ၂:၇) ကလေးသူငယ်များရဲ့ မျက်နှာမှာ သူငယ်တော်ယေရူးလေးကို တွေ့မြင်ကြဖို့ ဖိတ်ခေါ်နေပါတယ်။

အစွဲရေး နဲ့ ပါလက်စတိုင်း တို့အကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် ဆင်းရဲဒုက္ခရောက်နေကြတဲ့ အရှေ့အလယ်ပိုင်း ဒေသက ကလေးသူငယ်များမှာ ယေရူးသူငယ်တော်ကို ကျွန်ုပ်တို့ တွေ့မြင်ကြတယ်။ ဂျေရုဇလင်နှင့် သန့်ရှင်းသော နယ်မြေများအားလုံး၏ ငြိမ်းချမ်းရေး အတွက် ဆုတောင်းပေးရင်းကွဲပြားနေသူများအကြား အပြန်အလှန် ညှိနှိုင်းလိုသော ဆန္ဒနှင့် ရလဒ်ကောင်း များရရှိနိုင်ရန်၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် တည်ငြိမ် အေးချမ်းသော အခြေအနေကောင်းများပြန် လည်ရရှိနိုင်ရန်နှင့် ဘုရားရှင်သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ

စိတ်ကောင်း နှလုံးကောင်းရှိသူများကို နိုးဆော်လျက် ထိုသူတို့အတွက် သင့်လျော်သောနေရာထိုင်ခင်း၊ တရားမျှတခြင်းနှင့် လုံခြုံ ငြိမ်းချမ်းခြင်းများကို ရရှိနိုင်ရန် လုပ်ဆောင်ပေး နိုင်ပါစေကြောင်း ဆုတောင်းပေးကြပါစို့။ စစ်ဖြစ်ပွားလျက်ရှိနေသော ဆီရီးယားနယ်မြေ တွင်ရှိသော ကလေးသူငယ်များ၏ မျက်နှာတွင်လည်း ခရစ်တော်ကို ရှုမြင်နိုင်ရန်ကြိုးစားကြပါစို့။ လူသားတိုင်း၏ လူဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားလျက် လူမျိုးရေး ဘာသာရေး ခွဲခြားမှု မရှိဘဲ သဟဇာတဖြစ်သော လူမှုအဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းတည်ဆောက်နိုင်ပါစေ၊ သဘာဝဘေးဒဏ်၊ စစ်ဘေး ဒဏ်များကြောင့် ငတ်မွတ်ခြင်းနှင့် ဒုက္ခ ဆင်းရဲအမျိုးမျိုး တွေ့ကြုံနေရသော အီရတ် နှင့် ယီမင် တွင်ရှိ ကလေး သူငယ်တွင်လည်း ခရစ်တော်၏မျက်နှာကို တွေ့မြင်နိုင်ရန်ကြိုးစားကြပါစို့။

အာဖရိက၊ ဆွီဒင်တောင်ပိုင်း၊ ဆိုမားလီယာ၊ ဘရွန်ဒီ၊ ကွန်ဂို၊ အဖီရိက အလယ်ပိုင်းနှင့် နိုင်ဂျီးရီးယား ရှိ ကလေးသူငယ်များတွင်လည်းကောင်း၊ ကမ္ဘာ တစ်ဝှမ်းလုံးတွင်ရှိ စစ်ဘေး သဘာဝဘေးဒုက္ခအမျိုးမျိုးတို့နှင့် ရင်ဆိုင် တွေ့ကြုံနေရသော ကလေးများစွာ တို့တွင်လည်းကောင်း အထူးသဖြင့် အခြေအနေအမျိုးမျိုးကြောင့် လူကုန်ကူးမှု၏ သားကောင်များဖြစ်ကြရသော ကလေးသူငယ်များ၊ လူမဆန်သောညှဉ်းပန်းနှိမ်စက်ခြင်းများကို ရင်ဆိုင်ခံစား နေရသော ကလေးများ၊ အမွေစစ်မှုထမ်းစေခြင်းခံရသောကလေးများ၊ ဒါအပြင် ကျွန်ုပ် မကြာခင်က သွားရောက်ခဲ့သော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကလေးငယ်များစွာတို့ အတွက်လည်း ဆုတောင်းပေးကြပါစို့ ခရစ်တော်သည် အပယ်ခံနှင့် ခိုလှုံစရာနေရာမရှိသော၊ ခေါင်းချစရာနေရာမရှိသော သူတို့၏ ခံစားချက်ကို ကောင်းစွာသိမြင်

သည်နည်းတူ သူတို့အား ငြိမ်းချမ်းခြင်း၊ လုံခြုံခြင်းနှင့် တရားမျှတခြင်းဆီသို့ လမ်းပြခေါ် ဆောင်ပေးပါစေမည့်အကြောင်း ဆုတောင်း ပေးကြပါစို့။ သူတို့သည်လည်း ဘက်သလင်ဟင်မြို့တွင် နေစရာ ရှာမတွေ့သော သူငယ်တော်လေးအဖြစ်ကျန်ပဲတို့က ကြည့်မြင်ကာ နှလုံးသားတံခါးများကို ဖွင့်ကာ နေရာ ပေးကြပါစို့။

ရှင်လုကာ ၂:၁၂ တွင် ပါရှိသည့် “သူငယ်သည် အဝတ်နှင့် ပတ်ရစ်လျက် နွားစားခွက်တွင် သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်” ဟူသော အချက်အားဖြင့်လည်း ခရစ္စမတ်၏ အမှတ်လက္ခဏာ သည် ကျွန်ုပ်တို့အား ဖော်ပြခဲ့သည်။ ကညာစင်မယ်တော်နှင့် စိန်ဂျိုးဇက် ကဲ့သို့ လည်းကောင်း၊ ရိုးသားသော သိုးထိန်များ ကဲ့သို့လည်းကောင်း ဘုရားသခင်၏ ချစ်ခြင်းအားဖြင့် လူ့အဖြစ်ယူမွေးဖွားသော ခရစ်တော်လေးကို ကြိုဆိုနေရာပေး ကြရမည်ဖြစ်သည်။ ကျေးဇူးတော် အားဖြင့်လည်း ယနေ့ခေတ် ကလေးသူငယ်များ၏ ပိုမိုကောင်းမွန်လှပသော အနာဂတ်အတွက် မိမိကိုကိုယ် ဆက်ကပ်ကူညီ လုပ်ဆောင်ပေးကြရမည်ဖြစ်သည်။ ထိုနေရာတွင် စုရုံးနေကြသော သင်တို့အပြင် တီဗီ ဖန်သားပြင်မှ လည်းကောင်း၊ ရေဒီယို များမှတစ်ဆင့် နားဆင် နေကြသော နိုင်ငံ အသီးသီးမှ ကျွန်ုပ်၏ ချစ်လှစွာသော ညီအစ်ကို မောင်နှမများအားလုံး ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ပါတယ်။ သူငယ်တော် ယေရူးလေး၏ မွေးဖွားခြင်းသည် သင်တို့၏နှလုံးသားကို ပြန်လည် ဆန်းသစ်ပေးပါစေ၊ ပိုမို ကောင်းမွန်သော၊ ရင်းနှီးစည်းလုံးသော လူမှု အသိုင်း အဝိုင်းကို တည်ဆောက်လိုသော ဆန္ဒကို နိုးဆော်ခွန်အားပေးပါစေ သင်တို့အားလုံးဆီသို့ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း ကျေးဇူးတော်များကို ယူဆောင်ပေးပါစေ၊ ပျော်ရွှင်သော ခရစ္စမတ်ဖြစ်ပါစေ။

အမေရိကန်မှ တိုင်းရင်းသားများ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်၏ ခရီးစဉ်အား စောင့်မျှော်

ပုပ်ရဟန်းမင်းကြီးဖရန်းစစ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ ပီရူးနိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။ ခရီးစဉ်ထဲတွင် မာဒိုနာဒို မြို့ရှိ အမေရိကန် ဒေသခံ တိုင်းရင်း သားများနှင့်လည်း အထူးတွေ့ဆုံရန် စီစဉ် ထားကြောင်းသိရသည်။ ပန်-အမေရိန်း နီးယား အသင်းတော် သတင်းဌာနတစ်ခုမှ ဖော်ပြထားသော အင်တာဗျူးတစ်ခုတွင် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဖာသာရ် မာနအဲလ် က "အမေရိကန်ဒေသခံ ပြည်သူတွေဟာ သူတို့တစ်သက်လုံး နေထိုင်လာတဲ့ ဘိုးဘွား ပိုင် မြေတွေနေ မောင်းထုတ်ခံနေရတဲ့ အ တွက် သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံး နေရတာကို ရဟန်းမင်းကြီး သိအောင် ပြော ပြနေချင်ကြတယ်" ဟု ပြောပြခဲ့သည်။

"သူတို့နေထိုင်ရာ နယ်မြေသည် ယနေ့အထိ တိုက်ခိုက် သိမ်းပိုက်ခြင်းကို တိုး၍ တိုး၍ ခံနေရပါသည်။ သူတို့၏ နယ်မြေအပိုင်းအခြားသည် တဖြည်းဖြည်း သေးငယ် ကျဉ်းမြောင်းလာခဲ့ရပါသည်။ သူတို့ ကျက်စားရာ နေရာများသည်လည်း တစ်စတစ်စယိုယွင်းပျက်စီးလာခဲ့ပြီဖြစ်သ

ည်။ ငါးဖမ်းလုပ်ငန်း၊ တောလိုက်ခြင်း နှင့် သစ်ပင်နှင့် မြစ်ချောင်းများသည် အန္တရာယ် အတွင်းတွင် ကျရောက်နေပြီ ဖြစ်သည်။ သို့ကြောင့် သူတို့၏ ဘဝနေထိုင်မှုသည် အန္တရာယ်ကြားတွင်ရှိနေပြီ ဟု ဆိုလျှင် ပင် မှားမည် မဟုတ်ပါ" ဟု ဖာသာရ် မာနအဲလ် က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပီရူးနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာ ရောက်မည့် သတင်း ထုတ်ပြန်အပြီး မှာလည်း ပီရူးနိုင်ငံ ကက်သလစ် ဆရာ တော်ကြီးများ အဖွဲ့ချုပ် (CEP) က ပုပ် ရဟန်းမင်းကြီးသည် ပီရူးနိုင်ငံကို လာ ရောက် ရန် ရွေးချယ်ခြင်းမှာ ပီရူးနိုင်ငံ၏ အရှေ့တောင်ဒေသရှိ ပူအယ်တို မာဒိုနာဒို မြို့၏ ဥပဒေမဲ့ သတ္တုတူးဖော်မှု လုပ်ငန်း များ၊ ကလေး အလုပ်သမားအား ခိုင်းစေခြင်း နှင့် လူကုန်ကူးမှု စသည့် ဒုစရိုက်မှုများဖြင့် လူနေမှုဘဝ ခက်ခဲကြမ်း တမ်းခြင်းများ အဓိကထားကာ လာရောက် အားပေး နှိမ့် သိမ့်မှုပြု ရန်ဖြစ်နိုင်သည် ဟုထင်ကြေးပေး ခဲ့သည်။

၎င်းအပြင် နိုင်ငံ၏ သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်ခြင်းဖြင့် တဖြည်း ဖြည်း ပျက်စီးလာသော မြို့ပြနိုင်ငံ



PAPA FRANCISCO PERÚ 2018
 † UNIDOS POR LA ESPERANZA

များ အထူးသဖြင့် တောင်ပိုင်း အမေရိကန် တောသို့လည်း သွားရောက်ရန် ဆန္ဒရှိ ကြောင်းကို လည်း ပြောပြခဲ့သည်။
 ပီရူးနိုင်ငံ၏ ၆၀ ရာခိုင်နှုန်း ခန့် သည် အမေ ရန် အခြေစိုက်တော များတွင် တည်ရှိနေပြီး ထိုမှတစ်ဆင့် ကြီးမားသော ထုတ်ကုန် တစ်ခု ဖြစ်သည့် သန့်ရှင်းလတ် ဆတ်သော ရေ များကို ထုတ်လုပ်ပေး ကြောင်း ကိုလည်း သိရသည်။

ပီရူးနိုင်ငံသို့ ၁၉၈၅ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် (ယခု ရဟန္တာ) မှ နှစ်ကြိမ်တိုင်တိုင် သိုးထိန်းခရီးစဉ်ကို သွား ရောက်လည်ပတ်ခဲ့ပြီး ယခု ပုပ်ရဟန်းမင်း ကြီး ဖရန်းစစ်၏ ခရီးစဉ်သည် ပီရူးနိုင်ငံသို့ ရဟန်းမင်းကြီး၏ သိုးထိန်းဆိုင်ရာ တတိယ အကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။

လူ့အခွင့်အရေးကို မြှင့်တင်ပေးပါ မိသားစုကို ကာကွယ်ပါ

လူ့အသက်ကို ကာကွယ် စောင့် ရောက်ပါ။ ရွှေ့ပြောင်းဒုက္ခသည်များနှင့် မိ သားစုဘဝများကို ထောက်ပံ့ပါ" ဟု ဗာတီ ကန်မြို့ပြ နိုင်ငံတွင် ဖွင့်လှစ်ထားသော နိုင်ငံတကာ သံရုံးများမှ သံတမန် အမှုထမ်း များအား နှစ်သစ် နှုတ်ခွန်းဆက်ခြင်းတွင် ပြောဆိုခဲ့သည်။

ပုပ် ရဟန်းမင်းကြီးက သူ၏ နှစ် သစ် မိန့်ခွန်းကို နှစ်ပေါင်း (၇၀) ကထုတ် ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့် အရေး ကြေငြာစာတမ်းအား မိုးငြိမ်း ပြောဆို ခဲ့သည်။

ယုံကြည်သူ ခရစ်ယာန်တို့၏ ဧဝံ ဂေလိသတင်းစကား နှင့် လူသားဆိုင်ရာ အခွင့်အရေးများအကြား ပတ်သက် ဆက် နွယ်မှုသည် အများကြီး ရှိကြောင်းနှင့် ပုပ် ရဟန်းမင်းကြီး ဂျွန် (၂၃) က ၁၉၆၃ ခုနှစ်တွင် ရေးထားသော (Pacem in Terris) စာချွန်တော်တွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ လူသား အချင်းချင်းအကြား ပေါင်းသင်း ဆက်ဆံရေးကို "လိုက်လျော ညီထွေသော ညက်ပညာနှင့် ပြည့်ဝလျက် အမှန်တရား၊ တရားမျှတမှု၊ ရက်ရောစွာ ပူးပေါင်း ပါဝင်မှုနှင့် လွတ်လပ်မှု" စသည် ဖြင့် ရေးသားဖော်ပြထားပါသည်။

လွန်ခဲ့သော နှစ် (၇၀) အတော အတွင်း အခြေခံ လူ့အခွင့်အရေးများကို



မလေးစားဘဲ လွန်ကွာ အကြမ်းဖက် ခြင်း၊ ဖောက်ဖျက်ခြင်းများ ဆက်တိုက်ဖြစ်ပေါ် နေ သည်ကို မြင်ရသည်မှာ အလွန် နာကျင် ဖွယ်ဖြစ်ပါသည်။ လူပြည်သို့ ရောက်မလာ ခင်ကပင် ဖျက်ချခြင်းခံရသော အပြစ်မဲ့ ကလေးများ၊ စွန့်ပစ်ခြင်းခံကြရသော သက် ကြီးရွယ်အိုများ ၊ လူကုန်ကူးခြင်း နှင့် မိသား စုအတွင်း ညည်းပန်းနှိမ်စက်ခြင်း အမျိုးမျိုး တွေ့ကြုံခံစား နေရသော အမျိုးသမီးများ လည်း ပါဝင်သည်။

အရှင်သူမြတ် ပုပ် ဖရန်းစစ် က မိသားစု အရေးနှင့်ပတ်သက်၍လည်း မိသား စုများကို အရေးတကြီး ဆော်ကြလိုက်ပါ သည်။ "မိသားစုကို ထောက်ပံ့ရန် အနာ ဂတ်နှင့် တိုးတက်မှုအဆင့်ဆင့်အတွက် စစ်


မှန်သော မူဝါဒ ချမှတ်ခြင်း" သည် အရေး တကြီး လိုအပ်ပါသည်။

ဒုက္ခသည်များနှင့် ရွှေ့ပြောင်း နေ ထိုင်သူများသည်လည်း မိမိတို့၏ နေရပ် များသို့ပြန်ရောက် နေထိုင်ခြင်းသည် သူ တို့၏ အဓိက ခြေခံကျသော ကိုယ်ပိုင်အခွင့် အရေးများဖြစ်သည်။ ထို့အပြင် ရွှေ့ပြောင်း ခိုလှုံသူများကို လက်ခံထားသော အီတလီ နိုင်ငံမှ ပုဂ္ဂိုလ်များအား "သင်တို့၏ နှလုံး သားကိုဖွင့်ကာ ရက်ရော တတ်ခြင်း မေတ္တာ ကို ပြပါ အပြုသဘောဆောင်သော အရာ များကို ပေးကမ်းပြသကြပါ" ဟု မိန့်ကြား ခဲ့သည်။

အလုပ်သမား ရေးရာနှင့် ပတ် သက်၍ ပုပ်ရဟန်းမင်းကြီးက "အများ

ကောင်းစားရေးနှင့် တိုးတက်ရေးအတွက် အလုပ်ရင်တို့သည် မိမိတို့၏ အလုပ် သမားများကို အခွင့်အရေးများ ဖန်တီး မပေးလျှင် ငြိမ်းချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက် ခြင်းသည် ရှိနိုင်လိမ့်မည် မဟုတ်ကြောင်း ထိုအချက်သည် အလုပ်သမားများ အခွင့် အရေးနှင့် ပတ်သက်သော အရေးကြီး အချက် ဖြစ်ကြောင်းနှင့် ကလေး အလုပ် သမားများကို တိုးပွားစေခြင်း၏ အဓိက အကြောင်းသည် မိမိ အရေးကိုသာ အ လေးထား ဆောင်ရွက်သော တကိုယ် ကောင်း ဆန်ခြင်း၏ ရလဒ်ပင်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့ အားလုံး သည် လူ့ဘောင်အကျိုးပြုသော သဘော ထားများနှင့် အချင်းချင်းပေါင်းစည်းညီညွတ် ဖြစ်ခြင်းဖြင့် အခက်အခဲ အကြပ်အတည်း အကြား ရောက်နေသော ကမ္ဘာကြီးအတွက် မျှော်လင့်ခြင်း လက္ခဏာတစ်ခုဖြစ်ရန် ကြိုး စားကြပါစို့" ဟု မိန့်ကြားခဲ့သည်။



ဗင်နီဇွဲလန် ဆရာတော်များက တရားမျှတမှုမရှိခြင်းများ တိုးပွားလာမှုကို ဆန့်ကျင်ရန် အားပေးတိုက်တွန်း



အဖြစ် ဗင်နီဇွဲလားနိုင်ငံ၏ ယခုနှစ် ခရစ္စမတ် သည် နိုင်ငံတွင် ဝမ်းအနည်းရဆုံးသော ခေတ်သစ်ရဲ့ သမိုင်းတစ်ခုအဖြစ် တွင်ကျန် ရစ် တော့သည်။

အကျဉ်းသားများ အရေးနှင့် ပတ်သက်၍လည်း ဂိုဏ်းချုပ် ဆရာတော် ကူမနာနား က ဆရာတော်ကြီးများအနေဖြင့် မိမိလူစုတို့၏ ကျန်းမာရေး၊ အစားအစာဖူလုံရေး၊ အလုပ်အကိုင်နှင့် ပညာရေးစသည် တို့သာမက ခရစ်ယာန်တစ်ဦး၏ ဝိညာဉ်ရေး အသက်တာနှင့် ဂုဏ်သိက္ခာ၊ လူမှုရေးဘဝ တို့အတွက်ပါ ဂရုစိုက်ကြောင်း ပြောကြား ခဲ့သည်။

ဆရာတော်ကြီးများသည် လူ မဆန် စွာ ညည်းပန်းပြုမှုခြင်းခံရသော အခြေအနေတွင် ရှိနေသည့် အကျဉ်းသားများ အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ အနာကျင်ဆုံးမှာ မိမိတို့က ထိုအကျဉ်းသား များကို ထောင်ဝင်စာ တွေ့ခွင့်မရခြင်း ပင်ဖြစ်သည် ဟု ဆရာတော်ကြီးက မိန့်ကြားခဲ့ သည်။

ဗင်နီဇွဲလားနိုင်ငံ ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်သူ ဂိုဏ်းချုပ်ဆရာတော်ကြီး ပါဒရွန်က "အ သင်းတော်အနေနှင့် သူ၏ သိုးများနှင့် သိုးထိန်းများအတွက်၊ သူတို့၏ ရပိုင်ခွင့်များ နှင့် သူတို့ကို ကာကွယ်ရန်အတွက် ပြောဆို ပေးရသည်" ဟု ထုတ်ပြန်ခဲ့သည်။

Ref: Vatican Radio

ဗင်နီဇွဲလားနိုင်ငံ၏ လူမှုစီးပွားရေး ရေစီးကြောင်းပေါ်တွင် ဆက်လက်ဖြစ်ပေါ် လျှက်ရှိသော အကြမ်းဖက်ခြင်းနှင့် တရား မျှတမှုမရှိခြင်းများကို ဆန့်ကျင် တိုက်ထုတ် ကြရန် ဆရာတော်ကြီးများက ဆွေးနွေး အားပေး တိုက်တွန်းခဲ့သည်။

တိုင်းနိုင်ငံကို အဆက်မပြတ် ဖျက် ဆီးနေသော မတရားမှု၏ မကောင်းခြင်းကို ခုခံတိုက် ထုတ်ရန် ဝါရင့်ဆရာတော်ကြီး များက ကက်သလစ်ဘာသာဝင်များကို နှိုး ဆော်ခဲ့သည်။

ဂိုဏ်းချုပ်ဆရာ တော်ကြီး Dirgo Rafael Padron Sanchez ကိုယ် တိုင်က နိုင်ငံအနေဖြင့် ကြုံတွေ့နေရသော အကြမ်း ဖက်မှုများနှင့် ဒုက္ခအခက်အခဲ အမျိုးမျိုး

အကြား နိုင်ငံတိုးတက်မှုကို ဆုတ်ယုတ် စေသော အကြောင်းအရာ များကို ဆွေး နွေးရန် ထိုတွေ့ဆုံပွဲကို ဦးဆောင်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်သည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး ပါဒရွန် ၏ ဝေမျှပြောပြချက်အရ ဗင်နီဇွဲလားနိုင်ငံ သည် ၂၀၁၇ ခုနှစ်အတွင်း အလဲလဲ အကွဲ ကွဲနှင့် အကျဉ်းတန် လွန်းကြောင်း ကို "ကျွန်ုပ်တို့ ဟာ ၂၀၁၇ ခုနှစ်က ရှင်သန် နေထိုင်ခဲ့ကြတာ မဟုတ်ပါဘူး၊ ဝေဒနာတွေ ခံစားနေခဲ့ရတာပါ။ ၂၀၁၇ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်းမှာ ၁၃၀ ထက်မနည်းသော လူအရည်အတွက်ဟာ နိုင်ငံရေး ပယောဂ ကြောင့် အသက် ဆုံးရှုံး ခဲ့ရတယ်။ ၁၅၀၀ ခန့်အင်္ဂါရရှိပြီး ထောင်ကျော်သော အကျဉ်း သားများဟာ ဥပဒေမဲ့ အကျဉ်းချ ခံခဲ့ရပါ

တယ်။ လတ်တလောလများမှာလည်း နိုင်ငံ မှာ မကျေနပ်မှုတွေနဲ့ တင်းမားနေဆဲ ဖြစ်ပါ တယ်။ လူသုံးကုန် ပစ္စည်း မလုံလောက် တာကို ခံစားခဲ့ နေရဆဲဖြစ်ပါတယ်။ အစား အစာနှင့်ဆေးဝါးများကို အလွယ်တကူ မရ ယူနိုင်ခြင်း သာမက ဈေးနှုန်း အဆမတန် တိုး၍ ရောင်းချခြင်းများကြောင့် ဝယ်ယူ သုံးဆွဲ နိုင်ခြင်း မရှိတဲ့ အခြေအနေ အထိ ဖြစ်နေရတယ်။" ဟု ပြောကြားခဲ့သည်။

အစည်းအဝေး မကျင်းပမှီ တစ် ရက် အလိုတွင် ကာရာကွန် မြို့တော်၌ လူတစ်စုသည် ဈေးဆိုင် တံခါးများ ကို အကြမ်းဖက် ချိုးဖျက်ကာ စားစရာများ ရယူ ခဲ့ကြသည်။ ဗင်နီဇွဲလား၏ မြင်ကွင်းမှာ အ ကျဉ်းတန် လွန်းခဲ့သည်။ ထိုစိတ်ပျက်စရာ လူမှုရေး အခြေအနေများ၏ ရလဒ်တစ်ခု

ဒေါ်မိနစ်သီလရှင်များ၏ နေရပ်ပြန် ဒေါ်ရတ်တာလေးများ ပညာရေးစောင့်ရှောက်မှု

အိုင်စက် စစ်သွေးကြွများ၏ တိုက် ခိုက် မှုကြောင့် ဒေါ်ရတ်နိုင်ငံ မူဆိုးလ်မြို့နှင့် မိုင် ၂၀ အကွာတွင် ရှိသော တယ်လယ် စကုမ် ဒေသမှ ၂၀၁၆ ခုနှစ် တွင် လူပေါင်း ၆၀၀၀ ကျော် ထွက်ပြေး ခဲ့ရသည်။ သီလ ရှင်များသည် ထွက်မပြေးဘဲ နေရန် ကြိုးစား ခဲ့သော်လည်း အတတ်နိုင် သည့်အဆုံး ထွက်ပြေးခဲ့ရသည်။

၂၀၁၇ မေလတွင် မိမိတို့ နေရပ်သို့ ပြန်လာခွင့် ရခဲ့ပြီး ပျက်စီးနေသော အိမ်များ ကို ပြန်လည် တည်ဆောက်ကြရသည်။ သီလရှင်များသည် တစ်ရက်လျှင် ၁၂ နာရီ အလုပ်လုပ်ကာ သူတို့၏ ကျောင်းများကို ပြန်လည်မွမ်းမံခဲ့ကြရသည်။ ယခုအချိန်တွင် သူတို့၏ ကျောင်းဆောင်များ မွမ်းမံပြီး ဖြစ်သဖြင့် နေရပ်ပြန်ကလေးများ၏ ပညာ ရေးကို တာဝန်ယူ သင်ကြားပေးလျက်ရှိ သည်။ မိဘများက နေအိမ်များ ပြန်လည် တည် ဆောက်နေစဉ် သီလရှင်များက ကလေးများအား ပညာသင်ပေးလျက်ရှိ သည်။

အသက် ၅၇ နှစ် ရှိပြီဖြစ်သော စစ္စ တာ အိလ်ဟမ် သည် အကြမ်းဖက် တိုက် ခိုက်မှုများ ဖြစ်သည့် အချိန်တွင် ထို ကျောင်း ၌ ရှိနေပြီး အခြေအနေအရ တိမ်းရှောင်ခဲ့ရ သည်။ ယခုအချိန်တွင် ထိုဒေသသို့ ပြန် လည် ရောက်ရှိနေပြီ နေရပ်ပြန်လာသူများ အား ကူညီပေးလျက်ရှိသည်။

"ကျမတို့ ဘယ်သူမှ ထွက်မသွား ချင်ခဲ့ကြပါဘူး။ ဒါပေမဲ့ အသက်ဘေးဖြစ် လာတော့ လွတ်ရာပြေးခဲ့ရပါတယ်။"

"ကျမတို့ပြန်လာတဲ့အခါ အိမ်တွေ အားလုံး နီးပါး ဖျက်စီးခံထားရတယ်။ ကလေးတွေ မှာ နေစရာမရှိစာသင်ကျောင်းဆိုတာလည်း မရှိတော့ပါဘူး။ ကျမတို့ ကျောင်းဆောင် တံ ခါးတွေလည်း ရိုက်ချိုးခံထားရပြီး ပစ္စည်း တွေလည်း အကုန်ယူသွားကြတယ်။"

"အိုင်အက်စ်တွေ မတိုက်ခင်က ကျောင်းမှာ သီလရှင် ငါးပါးရှိပါတယ်။ အခုတော့ နှစ်ပါး ပဲကျန်တယ်။ မကြာခင် သီလရှင် အသစ် တွေ ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။"

စစ္စတာ နှစ်ပါတည်းသာ ရှိသော်



ပြား ပညာ သင်ကြားရေးကို ထိရောက် အောင် လုပ် ဆောင်ပေးလျက်ရှိသည်။ ကျောင်းတွင် အသက် ၃ နှစ်မှ ၅ နှစ်ထိ အတွက် မူကြိုဖွင့်ထားပေးသည်။ မနက်ပိုင်း တွင် အသက် ၅ နှစ်မှ ၁၂ နှစ် ကလေးများ အား စာသင်ကြားပြီး နေ့လည် ပိုင်းတွင် ၁၂ နှစ် နှင့်အထက် ကျောင်းသားများ သင်ကြား ပေးလျက်ရှိသည်။

စစ္စတာများသည် စာသင်သည့်

လုပ်ငန်းအပြင် မိသားစုများထံ အလည်အ ပတ်သွားခြင်း ကလေးများအား ဘုရား စကား သင်ကြားခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

အိုင်အက်စ် အစွန်းရောက်တို့ သည် အိမ်ပေါင်း ၁၃၀၀၀ ကျော်နှင့် ဘုရား ကျောင်း ၃၀၀ ကျော်ကို ဖျက်စီးပစ်ခဲ့ကြပြီး ယခုချိန်တွင် ပြန်လည် တည်ဆောက်ဆဲ ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ရက်အနည်းငယ်အလို့ ချီလီနိုင်ငံတွင် ဘုရားကျောင်း သုံးကျောင်း မီးလောင်မိုးဖြင့် အတိုက်ခိုက်ခံရ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၈ ခုနှစ်အတွက် ပထမဦးဆုံး သုံးထိန်း ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက် အထိ ပီရူးနိုင်ငံနှင့် ချီလီနိုင်ငံသို့ သွား ရောက်မည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အ တွင်း ဆန့်ကျင်ဆန္ဒပြမည့်သူများ ရှိလိမ့် မည်ဟု ခန့်မှန်းထားသော်လည်း ယခုကဲ့သို့ အကြမ်းဖက်မှုမျိုးကို မျှော်လင့် မထား ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ဗွဲဖြင့် တိုက်ခိုက်မှုကြောင့် စန်တီ ယာဂိုမြို့တော်ရှိ ဘုရား ကျောင်း သုံးကျောင်း၏ အဝင် တံခါး မီးစွဲလောင်ခြင်း ပြတင်းပေါက်များ ကွဲ ကျခြင်းများ ရှိခဲ့သော်လည်း ထိုခိုက် ဒဏ် ရာ ရရှိမှုများ မဖြစ်ခဲ့ပေ။

"နောက်ပုံးတစ်လုံးက ပုပ် ရဟန်း မင်းကြီးရဲ့ သင်္ကန်းထဲမှာ ကွဲလိမ့်မယ်" ဟု ခြိမ်းခြောက်ထားသည့် လက်ကမ်း စာစောင်

များလည်း ဗွဲကဲ့သည့် နေရာ အနီးတွင် တွေ့ရသည်။ အချို့ဘုရားကျောင်းများ တွင်လည်း ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ် အား ဆန့်ကျင်သော လက်ကမ်းစာစောင် များ ဖြန့်ဝေနေသည်များလည်း ရှိသည်။

တာဝန်မှ အနားယူတော့မည့် သမ္မ တ မီရှဲလ် က "ဘယ်အဖွဲ့ကလုပ်တာလဲ ဆိုတာမသိနိုင်တာ ထူးဆန်းပါတယ်" ဟု မှတ်ချက်ပြုခဲ့သည်။ "ဒီမိုကရေစီစနစ်မှာ သူတို့ သဘောထားကို လွတ်လွတ်လပ်လပ် ထုတ်ဖော်လို့ရပါတယ်။ ဒါပေမဲ့ ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ နည်းလမ်းမှန်မှန် လုပ်ဖို့တော့ လိုပါ တယ်။" ဟု ဆန္ဒပြမည့်သူများအား ရည် ညွှန်းကာ သတင်းထောက်များအား ပြော ခဲ့သည်။

ချီလီနိုင်ငံသို့ ဇန်နဝါရီ ၁၅ ရက်နေ့ တွင် ရောက်ရှိပြီး ၁၈ ရက်နေ့တွင် ပီရူးနိုင်ငံ သို့ ခရီးဆက်မည်ဖြစ်သည်။



ချီလီနိုင်ငံ ဆန်တီယာဂိုမြို့တော်ရှိ ကာသီဒြယ်ကျောင်းတော်ကြီး

နိုက်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံ စစ္စတာ ၆ ပါး ဘယ်ရောက်နေ

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် သစ္စာဆိုထားပြီးသော စစ္စတာ ၃ ပါးနှင့် နောက် ၃ ပါးတို့ နိုက်ဂျီးရီးယားနိုင်ငံ တွင် အမည်မသိ သေနတ်သမားများ၏ ပြန် ပေးဆွဲခြင်းခံခဲ့ရသည်။ ထိုသီလရှင်များအား ရှာဖွေခြင်း လုပ်ငန်းကို ပိုမို အားစိုက်ထုတ် လုပ်ဆောင်ကြရန် ဂိုဏ်းချုပ်ဆရာတော်ကြီး အာလ်ဖရက် မာတင်က အစိုးရအားတောင်း ဆို လိုက်သည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် "လုံခြုံရေး အဖွဲ့တွေ အနေနဲ့ အခု လုပ်နေတာထက် ပိုပြီး အားစိုက်လုပ်ပေးမယ်ဆိုရင် စစ္စတာ တွေကို အမြန်ပြန်တွေ့နိုင်မယ်လို့ ကျနော် တို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

"ဒီနေ့ဆိုရင် သူတို့ ပြန်ပေးဆွဲခံ ရတာ ၄၈ ရက်ရှိပြီ။ ဒါဟာ တော်တော် စိုး ရိမ်ရတဲ့ အနေအထားပါ။ အထူးသဖြင့်

သူတို့က အမျိုးသမီးတွေ ဖြစ်နေလို့ပါ။" နိုက်ဂျီးရီးယား နိုင်ငံတွင် အမျိုးသမီးများ အား လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ် ခံရသည်ကို သတင်းများတွင် မကြာခဏ ဖတ်ရှုရသည်။ စစ္စတာများအား မည်သည့် ရည်ရွယ်ချက်ဖြင့် ပြန်ပေးဆွဲသွားသည်ကို ယခုထိ မသိရသေးပေ။ နိုက်ဂျီးရီးယားတွင် ခရစ်ယာန်များအား ပစ်မှတ်ထား တိုက်ခိုက် လာနေသည်မှာ သိသာလာသည်။

၂၀၁၄ ခုနှစ်တွင် ဂျီဟဒ်အဖွဲ့ ဘို ကိုဟာရမ် လက်နက်ကိုင်များက ကျောင်း သူ ၂၇၆ ယောက်အား ပြန်ပေးဆွဲ သွားခဲ့ သည်။

နိုက်ဂျီးရီးယားနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှလည်း ဒီဇင် ဘာက စစ္စတာများအား အမြန်လွှတ်ပေး ပါရန် စာတစ်စောင်ထုတ်ပြန် ကာ တောင်း ဆိုခဲ့သည်။



ပုပ် ရဟန်းမင်းကြီး ဖရန်စစ် က သော မီးစာခံများအတွက် အထူး ဆု လည်း ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဤ တောင်း ပေးခဲ့သည်။ စစ္စတာများနှင့် အခြား ပြန်ပေးဆွဲထားခံရ

CBCP News

သွားကြားထိုးတံ ၃၆၀၀၀ ကျော်ဖြင့် စိန်ပီတာ ဗိမာန်တော်ပုံတူ တည်ဆောက်



ကိုလံဘီယာ နိုင်ငံမှ အသက် ၅၉ နှစ် အရွယ် ကလေး ၅ ယောက်အဖေ အာလ်ဘတ်တို အန်တော်နီယို ခရုဇ် ဆယ်နာ သည် အသက် ၁၂ နှစ်အရွယ်ကပင် သွား ကြား ထိုးတံများဖြင့် ထင်ရှားသော အဆောက်အဦးများ ၏ ပုံစံလေးများ ဆောက်လုပ်ခဲ့သည်။ သို့သော် ထို အဆောက်အဦးများသို့ သူတစ်ပါး မရောက်ဖူးပါဟု ဆိုသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် ဆုများစွာ ရရှိခဲ့ဖူးသည်။ သွားကြားထိုးတံများနှင့်အတူ သူအသုံးပြုသည့် ပစ္စည်း များမှာ လက်သည်းညှပ်တစ်ခု နှင့် သစ်သားကပ်ကော် တို့ဖြစ်သည်။

စိန်ပီတာ ဗိမာန်တော် ဆောက်လုပ်ခြင်းကို

၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပြီး ၁၇ ကြာ လုပ် ခဲ့ရသည်။ တစ်ရက်လျှင် ၅ နာရီ အချိန်ယူခဲ့ပြီး စနေ တနင်္ဂနွေ နေ့များတွင် တနေကုန်အချိန်ယူခဲ့သည်။ သွားထိုးတံပေါင်း ၃၆၀၀၀ ရှိသဖြင့် တရောင်းချင်း စီ လိုက်ပါက ၆ ပေ x ၄ ပေ ဧရိယာရှိသည်။

ကိုလံဘီယာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာ ရောက်မည်ဟု သတင်းရသည်နှင့် စိန်ပီတာ ဗိမာန် တော် ဆောက်လုပ်ခြင်း စတင်ခဲ့သည်ဟု ခရုဇ်က ပြောပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလက ကိုလံဘီယာသို့ သွားရောက်ခဲ့သည်။

Ref: CNA

ဩစတြေးလျ ကက်သလစ် လူငယ်ပွဲတော်



၂၀၁၇ ခု ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက် အထိ ကျင်းပပြုလုပ်ခဲ့သော ဩစတြေးလျ ကက်သလစ်လူငယ်ပွဲတော်သို့ လူငယ်များစွာ ပါဝင်တက်ရောက်ခဲ့ကြသည်။ လူငယ် ပေါင်း ၂ သောင်းကျော်ပါဝင်သော ဤပွဲတော်သည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ လူငယ်များနေ့ပွဲတော် ပြီးလျှင် ဩစတြေးလျ ကက်သလစ် အသင်းတော်တွင် ပါဝင် တက်ရောက်သူ အများဆုံးအခမ်းအနား တစ်ခု ဖြစ်သည်။

ဤ အခမ်းအနားသည် ဩစတြေးလျ ကက်သလစ် အသင်းတော်အတွက် လူငယ်များနှစ်ကို စတင်သည့် အခမ်းအနားလည်းဖြစ်သည်။ ဤပွဲတော်မှ စပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်အထိကို လူငယ်များနှစ်အဖြစ် သတ်မှတ်ထားပြီး ဤနှစ်ကို တက်ကြွစွာ ပါဝင်ကြရန် ဩစတြေးလျနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော် ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ မဲလ်ဘုန်းမြို့၏ ဂိုဏ်းချုပ် ဆရာတော်ကြီး ဒဲန်းနစ်ဟတ် က လူငယ်များအား ဖိတ်ခေါ်ခဲ့သည်။

ပွဲတော်၏ အခမ်းအနား အတော်များများ ကို ဆစ်ဒနီမြို့ အိုလံပစ် ကွင်းတွင်

ကျင်းပပြုလုပ်ခဲ့သည်။ ထိုကွင်းတွင် လူငယ်များသည် မစ္စားတရားနာယူခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အဖွဲ့အလိုက် ယုံကြည်ခြင်းကို ဝေမျှသော ဆွေးနွေးပွဲများ၊ ဆိုရှယ်ဂိမ်းကစားခြင်းများ ကို ပြုလုပ်ခဲ့ကြသည်။



ပွဲတော်၏ နောက်ဆုံး ရက်တွင် ဆစ်ဒနီမြို့အတွင်း ဘုရားဖူးသွားကြခြင်းက လူငယ် များ စိတ်ဝင်စားဆုံးဖြစ်သည်။ ဆစ်ဒနီမြို့သည် ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည်။ ထိုမြို့အတွင်းရှိ ဘုရားကျောင်းများအား အဖွဲ့လိုက် လှည့်လည်ကာ ဘုရားဖူးကြပြီး နောက်ဆုံးတွင် အပိတ်မစ္စားတရားနှင့် ပဒေသာဖျော်ဖြေရေး ပြုလုပ်မည့် ရွှင်ရယ် ရုက္ခဗေဒ ဥယျာဉ်တွင် စုရုံးခဲ့ကြသည်။

Praise and Worship အခမ်းအနားကို သုံးနာရီကြာပြုလုပ်ပြီး မစ္စားတရားဆက်လက် ပူဇော်ခဲ့သည်။ မစ္စားတရား

တော်မြတ်ကို ဆစ်ဒနီ၏ ဂိုဏ်းချုပ် ဆရာတော်ကြီး ဖစ်ရှားက ဦးဆောင် ပူဇော် ခဲ့သည်။ ဩဝါဒတွင် လူငယ်များအား မကောင်းမှု အမှောင်ကို တိုက်ထုတ်ကာ သတင်းကောင်းဖြစ်သော ခရစ်တော်ကို ကြေငြာဟောပြောကြရန်၊ ခေတ်အချိန်အခါ အလိုက်ဖြစ်ပေါ်လာသော မကောင်းမှုများကို ရင်ဆိုင် တိုက်ဖျက်သော သူရဲကောင်းများ ဖြစ်လာကြရန် ရှင်ယောဟန် ဘတ္တစ္စတားနှင့် မယ်တော်တို့အား နမူနာထားကားအားပေးဖိတ်ခေါ်ခဲ့သည်။

Ref: CNA

မာရာဝီမြို့ ကာသီဒြယ်ဘုရားကျောင်းသို့ ဆရာတော်ဘုရား ပြန်ဝင်ခြင်း



၂၀၁၇ ခုနှစ် မေလတွင် ဖိလစ်ပိုင် တောင်ပိုင်း မာရာဝီမြို့ကို အစွလာမ် စစ်သွားကြွများက အကြမ်းဖက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အကြမ်းဖက်သမားတို့သည် မြို့ကို ဖျက်စီးခဲ့ပြီး ကာသီဒြယ် ဘုရားကျောင်းအတွင်းရှိဆင်းတုများအား ရိုက်ချိုး ဖျက်စီးနေသည့် ဗီဒီယိုဖိုင်များလည်း အင်တာနက်

တွင်ပျံ့နှံ့ခဲ့သည်။ သမ္မတ ဒူတာတေး က အကြမ်းဖက်သမားများအား ထိထိရောက်ရောက် တိုက်ခိုက်ကာ ၅ လအကြာ အောက်တိုဘာလတွင် မာရာဝီမြို့ တိုက်ပွဲ အောင်မြင်စွာ ပြီးဆုံး ပြုဖြစ်ကြောင်း ကြေငြာခဲ့သည်။ တိုက်ပွဲအတွင်း လူပေါင်း တစ်ထောင်ကျော် အသက်ဆုံးရှုံးခဲ့သည် လူဦးရေ နှစ်သိန်းကျော် နေထိုင်ခဲ့သော မြို့လေးမှာ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကြေမှု့ခဲ့ရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆရာတော် အက်ဒွင်းဒေလာပဲညာ သည် စိန်မေရီ ကာသီဒြယ်ဘုရားကျောင်းသို့ ပထမဦးဆုံး အကြိမ် ပြန်လည်ရောက်ရှိခဲ့သည်။ "မြင်တွေ့ရတဲ့ မြင်ကွင်းက တကယ်ကို ကြေကွဲဖို့ ကောင်းပါတယ်" ဟု ဆရာတော်က ကြေကွဲစွာ ပြောပြခဲ့သည်။ "ကျနော်တို့ ကတည်ဆောက်ခဲ့တယ်၊ အခုအားလုံး ပျက်စီးသွားပြီ၊ စိုက်ခဲ့တဲ့ သစ်ပင်လေးတွေ

တောင် ကျည်ဆံရာတွေ စက်သေနတ် တွေရဲ့ ဒဏ်ရာတွေနဲ့ ဝမ်းနည်းဖို့ ကောင်းလှပါတယ်။"

"ပျက်သွားတဲ့ ကာသီဒြယ်ကျောင်းကြီး ပြန်ဆောက်တာထက် ပျက်သွားတဲ့ လူအသိုင်း အပိုင်းကို ပြန်ဆောက်ရေးကို ဦးစားပေးချင် ပါတယ်။ ခရစ်ယာန်နဲ့ မွတ်ဆလင်တွေ အကြားက ပျက်စီးသွားတဲ့ ယုံကြည်မှု ကို ပြန်ဆောက်ရမယ်။ ကိုးကွယ်ရာ ဘာသာတွေအကြားပြန်လည်သင့်မြတ်ခြင်းကို ပြန်တည်ဆောက်ရေးက ပိုပြီး ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။"

ပြန်လည် တည်ဆောက်ရေး အတွက် ဝိုင်းဝန်းကူညီသူများထဲတွင် ဘုန်းတော်ကြီးများ၊ သီလရှင်များ နှင့်အတူ သာမန်ဘာသာဝင်များလည်း ပါဝင်သည်။ လုပ်အားပေးလူငယ်များထဲတွင် အများပိုင်းမှာ မာလာဝီမြို့ခံ မွတ်ဆလင် လူငယ်များက အများပိုင်းဖြစ်နေသည်။

CBCP News

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များ နီးနှောဖလှယ်ပွဲ

23 - 30 April, 2018 | Pathein Diocese

ပုသိမ် သာသနာ | ၂၃ - ၃၀ ရက် ဧပြီလ ၂၀၁၈ ခုနှစ်

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များ နီးနှောဖလှယ်ပွဲတော် ကျင်းပပြုလုပ်ခြင်း ၏ အဓိကရည်ရွယ်ချက်များ

ဘုရားသခင်နှင့် သူ၏လူမျိုးတော်ကို အစေခံခြင်း၌ မြန်မာပြည်အတွင်းရှိ ကက်သလစ်လူငယ် မောင်မယ်များ၏ ယုံကြည်ခြင်းဘဝသက်တာကို ပြန်လည် ဆန်းစစ်၊ ဆန်းသစ်ကာ လေးနက်စေခြင်းအားဖြင့် ဘုရားသခင်အား ဝမ်းမြောက် ပျော်ရွှင်စွာ အစေခံတတ်သော လူငယ်များ ဖြစ်လာစေရန်

အထူးစိတ်ရည်ရွယ်ချက် (Specific Objectives)

- သာသနာအသီးသီးမှ လူငယ်မောင်မယ်များကို (၆)ရက်တာ ဆုံစည်းပေးနိုင်ခြင်းအားဖြင့် စည်းလုံးမှု၊ မေတ္တာ တရား၊ မျှဝေခံစားမှုများကို အချင်းချင်းကြား၌ တည်ဆောက်ပေးနိုင်ရန်။
- မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားတတ်ပြီး အခြားသောသူများနှင့် ဆုံတွေ့သော အခါတွင်လည်း ဘုရား၏ မိသားစုကြီးပမာ နေနိုင်ရန်။ (DIP)
- လူငယ်မောင်မယ်တစ်ဦးချင်းစီ၏ ဘဝခရီးလမ်း၌ ယုံကြည်ခြင်း၊ ခေါ်တော်မူခြင်းများကို ပြန်လည်ဆန်း စစ်၊ ဆန်းသစ်ကာ လေးနက်စွာဖြင့် ဝမ်းမြောက် ပျော်ရွှင်စွာ အစေခံတတ်သော ဘုရားသခင်၏ လူမျိုး တော်များ ဖြစ်လာကြစေရန်။
- လူငယ်မောင်မယ်တို့သည် အသင်းတော်အတွက်၊ လူ့အသိုင်းအဝိုင်းအတွက် ဆက်ကပ်လူငယ်များဖြစ် လာကြပြီး အမှန်တရားနှင့် ငြိမ်းချမ်းခြင်းကို မြတ်နိုးသော အနာဂတ်ခေါင်းဆောင်များ အဖြစ် မွေးထုတ် ပေးနိုင်ရန်။
- ယနေ့ လူငယ်များသည် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသော ရှုပ်ထွေးသည့် လူမှုပြဿနာများကို အတူတကွ ပြန်လည်သုံးသပ်ခြင်းဖြင့် လူငယ်အချင်းချင်း စည်းလုံးညီညွတ်စွာ စုပေါင်းဖြေရှင်းတတ်သော အသိ တရားများ ပိုမိုတိုးတက်လာပြီး ချစ်ခြင်း၊ တရားမျှတခြင်းနှင့် အမှန်တရားလွှမ်းမိုးသည့် ကမ္ဘာသစ်ကို တည်ဆောက်မည့်သူများ ဖြစ်လာကြစေရန် ပြုစုပျိုးထောင်ပေးရန်။
- ဘုရားရှင်နိုင်ငံတော်၏ သတင်းကောင်းကို ဝေမျှရာ၌ ဟောပြောဆွေးနွေးခြင်းအားဖြင့်သော်လည်းကောင်း၊ အကျင့်သက်သေအားဖြင့်သော်လည်းကောင်း၊ အသင်းတော်၏ သာသနာပြု လုပ်ဆောင်ချက် များတွင် ပါဝင်မှုအားကောင်းလာရန်။ (Youth Congress)

မြန်မာနိုင်ငံကက်သလစ်လူငယ်များ စုပေါင်းဝတ်စောင့်ခြင်းနှင့် နီးနှောဖလှယ်ပွဲတော် လူငယ်ပွဲတော်များအတွင်း လုပ်ဆောင်ချက်များနှင့် အောင်မြင်မှုများ

- မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များ စုပေါင်းဝတ်စောင့်ခြင်း နှင့် နီးနှောဖလှယ်ပွဲတော်များကို မြန်မာနိုင်ငံရှိ ကက်သလစ် သာသနာ တစ်ခုစီတွင် အလှည့်ကျ ပြုလုပ်နေပါသဖြင့် လူငယ်များအတွက် နယ်မြေ၊ ဓလေ့ရိုးရာ၊ ဗဟုသုတရယူရန်နှင့် အတွေ့အကြုံဖလှယ်ခွင့် ပိုမိုရရှိခဲ့သည်။
- အခါအားလျော်စွာ ပြည်တွင်းပြည်ပမှ Resource Person များ ကို ဖိတ်ခေါ်နိုင်ခဲ့ပြီး ဘာသာရေးကဏ္ဍ အပြင် ယနေ့ခေတ် လူငယ် များအတွက် လိုအပ်နေသော လူမှုဆက်ဆံရေး၊ ပညာ၊ ခေါင်းဆောင်မှု ပညာရပ်များ ကို လူငယ်များသတိထားရှိလာပြီး ဆက်လက်လေ့လာ သင်ယူလိုစိတ်များ ဖြစ်ပေါ်လာရန် လှုံ့ဆော်ပေးနိုင်ခဲ့ သည်။
- အနာဂတ်ခေါင်းဆောင်များဖြစ်မည့် လူငယ်များအတွက် မိမိတို့၏ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းတတ်ရန်နှင့် ကျန်းမာရေး၊ ကိုယ်လက်ကြံ့ခိုင်ရေး စသည်တို့ကို တန်ဖိုးထားလေ့ကျင့်တတ်ရန် ထူးထူး ခြားခြား အစီအစဉ်များဖြင့် လှုံ့ဆော်ပေးနိုင်ခဲ့သည်။
- မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်လူငယ်ဗဟိုရုံးမှအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူငယ်များပွဲတော်နှင့် အာရှလူငယ်များပွဲတော်အတွက် ပါဝင် နိုင်ရန် သာသနာအသီးသီးရှိ လူငယ်ကိုယ်စားလှယ်များကို ဖိတ်ခေါ် ပါဝင် စေခဲ့သည်။ လူငယ်ခေါင်းဆောင်များအတွက် ခေတ်နှင့်အညီ အမြင်ဖွင့်သင်တန်းများကိုလည်း ပြုလုပ်ပေးခြင်း နှင့် အခြားသော ဖွံ့ဖြိုး ရေးသင်တန်းများကိုလည်း စီစဉ်ပေးနိုင်ခဲ့သည်။
- အခက်အခဲများ မည်သို့ပင်ရှိစေကာမူ ဆရာတော်ကြီးများ၏ တက်ကြွစွာ ပါဝင် ဦးဆောင်မှုများ၊ ရဟန်း သီလရှင်များနှင့် ဘာသာဝင်များ၏ ဆုတောင်းမေတ္တာနှင့်အဘက်ဘက်မှ ပံ့ပိုးကူညီမှုများအားဖြင့် ကျင်းပ ပြီးစီးအောင်မြင်ခဲ့သောလူငယ်ပွဲတော်များတွင်တစ်ကြိမ်ထက်တစ်ကြိမ် လူငယ်အင်အားတိုး၍ တက်ကြွစွာ ပါဝင်နိုင် ခဲ့သည်။
- ထို့ပြင်သာသနာအသီးသီးမှလူငယ်တာဝန်ခံများ၊ လူငယ်ကိုယ်စားလှယ် များတို့သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်ကော်မရှင်နှင့်လက်တွဲပြီး သာသနာတော်အတွက် တစ်နှစ်ထက်တစ်နှစ် ပို၍လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပုဂံရဟန်းမင်းကြီးအား သတိတရ ရှိနေခြင်း

ပုဂံဖရန်စစ်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အဓိပ္ပာယ် ပြည့်ဝသော လုပ်ဆောင်ချက်၊ သင်္ကေတ ၇ ချက်

Lawrence Jangma Mung Song



(၁) ပုဂံဖရန်စစ် မြန်မာနိုင်ငံတွင် အသုံးပြုသည့် ကား အပြာရောင်

ပုဂံဖရန်စစ် စီးနင်း အသုံးပြုမည်ဆိုလျှင် သူ့အတွက် ကား လှူဒါန်းလိုသော ချမ်းသာသော အလှူရှင်များက နောက်ဆုံးပေါ် ကား အကောင်းစားများအား ဝယ်ပေးရန် အသင့်ပင် ဖြစ်သည်။ ပုဂံဖရန်စစ်သည် မြန်မာနိုင်ငံသို့ ဆိုက်ရောက်သည့် ၂၇ ရက်နေ့ နိုဝင်ဘာလ ၂၀၁၇ ခုနှစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် VIP ပေါက်မှ စိန်မေရီ ကာသီဒြယ်ကြီးသို့ သွားသည့် လမ်းတစ်လျှောက်တွင် လူအများက ကားမြင့်မြင့် ကားအကောင်းစားဖြင့် လာရောက်မည်ဟု ယူဆခဲ့သော်လည်း ဈေးသက်သာသည့် Mark-II မက်တူး အပြာ ရောင်ကိုသာ ပုဂံဖရန်စစ်၏ အဖွဲ့က ပုဂံဖရန်စစ်အတွက် ရွေးချယ် အသုံးပြုခြင်း ဖြစ်သည်။

(၂) ပုဂံဖရန်စစ် ကျိုက္ကဆံကွင်း လူထု မဏ္ဍိုင်တွင် အသုံးပြုသည့် လက်ကိုင် လက်ဝါးကားတိုင် ပုဂံဖရန်စစ်သည် ၂၉ ရက်နေ့ နိုဝင်ဘာလ ၂၀၁၇ ခုနှစ်၊ ရန်ကုန်မြို့တွင် ကျိုက္ကဆံကွင်း၌ လူထု မဏ္ဍိုင်တရားကို မနက် ၈ နာရီခွဲတွင် စတင်ခဲ့သည်။ ထိုမဏ္ဍိုင်တွင် အသုံးပြုသည့် သစ်သားဖြင့် ပြုလုပ်ထားသော လက်ကိုင် လက်ဝါးကားတိုင်သည် မြစ်ကြီးနားမှ ယူဆောင်လာခြင်း ဖြစ် သည်။ ဖာသာရ် စိုးနိုင်၏ အဆိုအရ ပုဂံဖရန်စစ် အသုံးပြုသည့် လက်ဝါးကားတိုင်အား ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ရှောင်ဒုက္ခသည် စခန်းမှ ပြုလုပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ နေရသည့် ဒုက္ခသည်များနှင့် တသားတည်းရှိသည်ဟူသော အနက်အဓိပ္ပာယ်အဖြစ် ပုဂံဖရန်စစ်သည် ထိုလက်ဝါးကားတိုင်ကို ဝတ်ပြု ကိုးကွယ်ခြင်း အခမ်းအနားတွင် အသုံးပြုခြင်း ဖြစ်လေသည်။



(၃) ပုဂံဖရန်စစ် လူထုတွေ့ဆုံ နှုတ်ဆက်ရာတွင် အသုံးပြုသည့် ကားအဖြူ

ပုဂံဖရန်စစ်သည် လူထုနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် သူ၏ ပုဂ္ဂိုလ်ရေး ဘေးကင်း လုံခြုံမှုရှိစေရန် အကြံပြုချက်များအရ ပိုမို ခန့်ညား၍ လုံခြုံရေး ပိုကောင်းသော ကားအဖြူကို ရွေးချယ်နိုင်သော်လည်း အသင့်အတင့်သာ ပြင်ဆင်ထားသည့် Pope mobile ကိုသာ အသုံးပြုခဲ့သည်။ ကားကိုလည်း ကျည်ကာ မှန်လုံးဝ မသုံးဘဲ သာမန် မှန် အကြည်ကိုသာ အသုံးပြုရန် ညွှန်ကြားသည့်အတိုင်း ပြင်ဆင်ရသည်ဟု ပြင်ဆင်ပေးသူများထံမှ သိရသည်။

(၄) ပုဂံဖရန်စစ်သည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် တွေ့ဆုံသည့် အခိုက်တွင် အသုံးပြုသည့် အသုံးအနှုန်း

ပုဂံဖရန်စစ်သည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား ပြောကြား သည့် အခိုက်တွင် "ဆရာတော်ဘုရား" နှင့် "တပည့်တော်" ဟု လေးစားသမှု ပြသသည့် အသုံးအနှုန်းအား သုံးနှုန်းခဲ့သဖြင့် မြန်မာ ဗုဒ္ဓဘာသာများသည် လွန်စွာ အားရကျေနပ်ခဲ့သည်။ ကျွန်ုပ်အနေဖြင့် ပုဂ္ဂိုလ်ရေးအရ လွန်စွာ လေးစား အတုယူခဲ့ရသည့် အခြေအနေဖြစ်ပါသည်။



(၅) ပုပ်ဖရန်စစ်သည် ပုပ်ဖရန်စစ်သည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် တွေ့ဆုံသည့် ဖိနပ်ချွတ်ခြင်း

ပုပ်ဖရန်စစ်အနေဖြင့် ဖိနပ်ချွတ်ရန် မလိုဟု အိမ်ရှင် ဆရာတော်ကြီးများအနေဖြင့် ပြောကြားမည် ဖြစ်သည်။ သို့ပါသော်လည်း ပုပ်ဖရန်စစ်သည် ဖိနပ်ချွတ်၍ ပုဒ္ဒဘာသာ ဓလေ့ထုံးတမ်းအား လေးစားအသိအမှတ်ပြုကာ တွေ့ဆုံဆွေးနွေးခဲ့သည်။ နိမ့်ချခြင်း ပါရမီ ကြီးမားမှုအား အများ အတုယူ လေးစားအားကျမိလေသည်။



(၆) ပုပ်ဖရန်စစ်သည် လူငယ်မိတ္တူအပြီးတွင် လုံခြုံရေးက ဟန့်တားသည့် ကြားက လူငယ်အုပ်အတွင်း သွားလာကာ နှုတ်ဆက်ခဲ့ခြင်း

လူငယ် မိတ္တူအပြီးတွင် ပုပ်ဖရန်စစ်သည် ကာဒီနယ်ကြီးများ၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများနှင့် တရားထောက်တို့ဖြင့် သင်္ကန်းလဲသည့် အခန်းသို့ ပြန်ထွက်သွားရန်သာ ရှိသည်။ သို့သော် ပုပ်ဖရန်စစ်သည် လူငယ်များအား ချစ်သည်။ သူသည် လူထုအား ချစ်သည်။ ယုံကြည်သူတို့အား ခင်မင်ရင်းနှီးမှုနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် အားပေးလိုသည်။ ထို့ကြောင့် ပုပ်ဖရန်စစ်သည် စိန်မေရီ ကက်သီဒြယ်အတွင်း လျှောက်လမ်း အလယ်တစ်လျှောက် ဘယ်ညာတွင် ရှိနေသည့် လူငယ်များအား အချိန်ယူကာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ အလွန်အမင်း အမှတ်ရစရာအဖြစ် လူငယ်များ ရင်ထဲတွင် တစ်သက်စွဲ ကျန်နေတော့မည် ဖြစ်ပါသည်။



(၇) မြန်မာစကား အနည်းငယ် ပြောကြားသည့် ပုပ်ဖရန်စစ်

ပုပ်ဖရန်စစ်သည် နေပြည်တော်၌ ပြောကြားခဲ့သည့် နိုင်ငံတော် မိန့်ခွန်းအစတွင် မင်္ဂလာပါဟု နှုတ်ဆက်သုံးနှုန်းခဲ့သလို လူငယ်မိတ္တူတွင်လည်း "မြန်မာပြည်ကို ဘုရားသခင် ကောင်းကြီးပေးပါစေ"ဟု သုံးနှုန်းခဲ့သည်။ အခက်အခဲရှိသော်လည်း မြန်မာဘာသာစကားအား ကြိုးပမ်းပြောဆိုသုံးနှုန်းလိုက်ခြင်းကြောင့် လူအများသည် ပုပ်ဖရန်စစ်အား ပိုမို နှစ်သက်ခဲ့သည်။

(၁၁၆) ကြိမ်မြောက် ဆုတောင်းပြည့်လှမ်းမယ်တော်သခင်မပွဲတော်ကြီး

သောတာပန်ပညာပေးပွဲ

နိမိန်း (၉) ရက်ဆုတောင်းခြင်းကို (၂-၂-၂၀၁၇) မှ စတင်ကျင်းပမည်ဖြစ်ပါ၍ အိမ်မယ်တော်ကို ယုံကြည်အားကိုးကြသော မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မယ်တော်၏ သားသမီးအပေါင်းတို့အား ကြွရောက်ပူးပေါင်း ကြည့်ရှုကြပါရန် လိုက်လံလှည့်လည်စိတ်ကြားအပ်ပါသည်။

၂-၂-၂၀၁၇ သောကြာနေ့ မှ (၁၁-၂-၂၀၁၇) တနင်္ဂနွေနေ့အထိ

ဝတ်ပြုကျိုးကျွမ်းခြင်းအစီအစဉ်

ဓမ္မတော်ဝါရီလ (၂) ရက် (သောကြာနေ့)	
ညနေ (၄ : ၀၀) နာရီ	မယ်တော်အလံတော်တင်ခြင်း၊ မစ္စားတရားတော်မြတ်နှင့် နိမိန်းဆုတောင်းပေမ္မာ၊ စိတ်ပုတီးစိပ်ခြင်း၊ ဘုရားကျောင်းပုရဇာန်အတွင်း စိတ်နိုးလှည့်လည်ခြင်း (မယ်တော်ဂူရှေ့)၊ ဦးထောင်ထိုင်စေတနာတော် ညွှန်စေတနာတော်
ဓမ္မတော်ဝါရီလ (၃) ရက်မှ (၅) ရက်နေ့အထိ	
နံနက် (၆ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (ဘုရားကျောင်းအတွင်း)
နံနက် (၁၀ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (မယ်တော်ဂူရှေ့)
ညနေ (၄ : ၀၀) နာရီ	မစ္စားတရားတော်မြတ်၊ နိမိန်းဆုတောင်းပေမ္မာ၊ စိတ်ပုတီးစိပ်ခြင်း၊ ဘုရားကျောင်းပုရဇာန်အတွင်း စိတ်နိုးလှည့်လည်ခြင်း (မယ်တော်ဂူရှေ့)
ဓမ္မတော်ဝါရီလ (၉) ရက် (သောကြာနေ့)	
နံနက် (၆ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (မယ်တော်ဂူရှေ့)
နံနက် (၁၀ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (မယ်တော်ဂူရှေ့)
ဖုန်းတည့် (၁၂ : ၀၀) နာရီ	စုပေါင်းစိပ်ပုတီးစိပ်ခြင်း (မယ်တော်ဂူရှေ့)
နေ့လည် (၂ : ၀၀) နာရီ	ရှင်ယေရှုကားတော်လှည့်လည်ခြင်းနှင့် ဝဇ္ဇာဇာတိပေးအား သင်္ချိုကြည့်ညိုခြင်း (တွင်းမြင်)
ညနေ (၄ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (မယ်တော်ဂူရှေ့)
ညနေ (၅ : ၃၀) နာရီ	မြို့တွင်းကျယ်တော်မြတ်နှင့် ဒေသစာနီလှည့်လည်ခြင်း၊ ကိုယ်တော်မြတ်ကောင်းစိုးမင်္ဂလာပေးခြင်း (တွင်းမြင်)
ည (၉ : ၀၀) နာရီ	ကိုယ်တော်မြတ်ဖူးခြင်း (ဘုရားကျောင်းအတွင်း)
ည (၁၁ : ၃၀) နာရီ	ကိုယ်တော်မြတ် ကောင်းစိုးမင်္ဂလာပေးခြင်း (ဘုရားကျောင်းအတွင်း)
ဓမ္မတော်ဝါရီလ (၁၀) ရက် (စနေနေ့)	
နံနက် (၅ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (ကရင်ဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၆ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (ကယန်းဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၇ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (ကချင်ဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၈ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (စေဘွားဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၉ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (လားဟူဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၁၀ : ၀၀) နာရီ	ကျန်းမာခြင်း မစ္စားတရားတော်မြတ် (မယ်တော်ဂူရှေ့)
နေ့လည် (၂ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (အာဇီဘာသာ) (မယ်တော်ဂူရှေ့)
ညနေ (၄ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (မယ်တော်ဂူရှေ့)
ညနေ (၅ : ၃၀) နာရီ	မြို့တွင်းမယ်တော် ဒေသစာနီလှည့်လည်ခြင်းနှင့် ကိုယ်တော်မြတ် ကောင်းစိုးမင်္ဂလာပေးခြင်း (တွင်းမြင်)
ည (၁၀ : ၃၀) နာရီ	(၁၁၆) ကြိမ်မြောက် လှမ်းမယ်တော် သခင်မပွဲတော်ကြီး ကျော်စတင်မစ္စားတရားတော်မြတ်နှင့် အလံတော်ရှင်သိမ်းခြင်း (တွင်းမြင်)
ဓမ္မတော်ဝါရီလ (၁၁) ရက် (တနင်္ဂနွေနေ့)	
နံနက် (၄ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (ကယန်းဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၅ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (ချင်းဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၆ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (အင်္ဂါဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၈ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (အင်္ဂလိပ်ဘာသာ) (မယ်တော်ဂူရှေ့)
နံနက် (၁၀ : ၀၀) နာရီ	မစ္စားတရားတော်မြတ် (မြန်မာဘာသာ) (မယ်တော်ဂူရှေ့)

ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ပွဲတော်ကျင်းပရေးကော်မတီ
ဥက္ကဋ္ဌ ဦးစောဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်း



ပုဂံရဟန်းမင်းကြီး၏ မြန်မာပြည် ခရီးစဉ်အပေါ် မိမိတို့၏ ခံစားချက် အတွေးအမြင်များကို CBCM Herald သို့ ရေးသား ပေးပို့နိုင်ပါသည်။

(၁၁၆) ကြိမ်မြောက် ညောင်လေးပင် ဆုတောင်းပြည်လှန်မယ်တော်သင်ပုဂ္ဂိုလ်ကြီး

(၂-၂-၂၀၁၈) နေ့မှ
(၁၁-၂-၂၀၁၈) ရက်နေ့အထိ



(၉) ရက်အကြိုဆုတောင်းခြင်း
နိမိတ်နားကို (၂-၂-၂၀၁၈)သောကြာနေ့မှ
စတင်ကျင်းပပါမည်။

ပွဲတော်ကြီးသို့ ကြွရောက်ပါရန် ပျိုက်ပျိုက်စွာ မိတ်ကြားအပ်ပါသည်။

ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ပွဲတော်ကျင်းပရေးကော်မတီ

၁၁၆ ကြိမ်မြောက် ညောင်လေးပင် လှန်မယ်တော်သင်ပုဂ္ဂိုလ်တော် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂ ရက်မှ ၁၁ ရက် အထိ ကျင်းပပြုလုပ်မည့် ဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်များကို အတွင်း စာမျက်နှာ (၂၃) တွင် ဖတ်ရှု လေ့လာနိုင်ပါသည်။ မယ်တော်အား သဒ္ဓါကြည်ညိုသော သားသမီးအပေါင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာစွာဖြင့် ပါဝင် ဆင်နွှဲ နိုင်ကြပါစေကြောင်း ဆန္ဒပြုကာ ဆုမွန်ကောင်း တောင်းပေး လိုက်ပါသည်။

အထိမ်းအမှတ် နေ့များတွင် ဆရာတော်ကြီးများအတွက် အထူး သတိရ ဆုတောင်းပေးကြပါစို့

မွေးနေ့ရှင် ဆရာတော်ကြီးများ



Bishop Peter Hla
ဖယ်ခုံသာသနာ
၁၅ ဇန်နဝါရီ ၁၉၅၂



Bishop Philip Za Hawng
လားရှိုးသာသနာ
၁၂ ဖေဖော်ဝါရီ ၁၉၄၅

ဆရာတော်ကြီးသိက္ခာခံယူခြင်း နှစ်ပတ်လည်



Archbishop Nicolas Mang Thang
မန္တလေးသာသနာ
၁၅ ဇန်နဝါရီ ၁၉၈၉



Bishop Alexander Phyone Cho
ပြည်သာသနာ
၂၇ ဖေဖော်ဝါရီ ၂၀၁၁

ရဟန်း သိက္ခာခံယူခြင်း နှစ်ပတ်လည်



Bishop Felix Lian Khen Thang
ကလေးသာသနာ
၂၄ ဖေဖော်ဝါရီ ၁၉၉၀




Bishop Lucius Hre Kung
ဟားခါးသာသနာ

၂၄ ဖေဖော်ဝါရီ ၁၉၅၉ မွေးနေ့

၂၃ ဖေဖော်ဝါရီ ၁၉၈၉ ရဟန်းသိက္ခာ

၂ ဖေဖော်ဝါရီ ၂၀၁၄ ဆရာတော် သိက္ခာ



arfaebqlawmi †

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် အမှုဆောင် အတွင်းရေးမှူး မွန်ဆီဇော် မောရစ် ညွန့်ဝေ ၏

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျရောက်သော မွေးနေ့မှသည် ဘုရားရှင်၏ ကောင်းကြီးအဖြာဖြာ ပြည်ဝလျှက် ဘုရားရှင်၏ အမှုတော်ကို ကျန်းမာပျော်ရွှင်ခြင်းဖြင့် နောင်နှစ်ပေါင်းများစွာ ထမ်းဆောင် နိုင်ပါစေကြောင်း တောင်းဆိုချေပါသည်။

CBCM မိသားစု



မြန်မာနိုင်ငံကက်သလစ် အသင်းတော်အတွင်း မိဒီယာအား အကောင်းဆုံးအသုံးပြုကာ အသင်းတော်၏ တမန်တော်လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၇ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့ကြသည်။ (ဝဲ ပုံ) ထိုအလုပ်ရုံဆွေးနွေးပွဲကို ဂျာမနီနိုင်ငံ ကက်သလစ်မိဒီယာကောင်စီမှ ဆိုဖီ ယာနူးစ် ကဦးဆောင်ပြီး ဂိုဏ်းချုပ် ဂိုဏ်းအုပ် သာသနာ အသီးသီးမှ လူထု ဆက်သွယ်ရေးရုံး ဒါရိုက်တာများနှင့် ရေဒီယို ဗယ်ရီတစ်မှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်သို့ တင်ပြကာ အတည်ပြုချက် ရယူကာ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။